



စက်မှုဥစ္စာနှင့် ရောင်းချရေး

Beacon of Industry

အတွဲ ၂၊ အမှတ် ၅၊ ၂၀၁၇ ခုနှစ် ၊ မတ်လ ၁၅ ရက်

www.industry.gov.mm

စက်မှုဝန်ကြီးဌာနမှထုတ်ဝေသည်။

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များဆက်ကပ်ပူဇော်



နေပြည်တော်လယ်ဝေးမြို့၊ ပေါက်မြိုင်စာသင်တိုက်ဆရာတော် ဘဒ္ဒန္တဇနိန္ဒထံ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းစဉ်။

၂၀၁၇ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မဟာမင်္ဂလာအခမ်းအနားကို မတ်လ ၁၂ ရက်နေ့ (တပေါင်းလပြည့်နေ့) မွန်းလွဲပိုင်းက နေပြည်တော်ဥပုတသန္တိစေတီတော်ပရိဝုဏ်ရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ ဘွဲ့တံဆိပ်တော်ရသံဃာတော် အရှင်မြတ် (၁၆၅) ပါး၊ သီလရှင်ဆရာကြီး ကိုးပါး၊ လူပုဂ္ဂိုလ်အမျိုးသားရှစ်ဦးနှင့်

အမျိုးသမီး ၂၁ ဦးတို့အား နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတများနှင့် ပြည်ထောင်စုဝန်ကြီးများက သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ အသီးသီးဆက်ကပ်လှူဒါန်းပေးအပ်ခဲ့ကြသည်။

၈ - ၃



ခင်ကိုင်းမြို့၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရထံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းစဉ်။

လတ်တလောရပ်ဆိုင်းထားမည့်စီမံကိန်းများနှင့်စပ်လျဉ်း၍
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို
ပြည်ထောင်စုလွှတ်တော်၌ ပြန်လည်ရှင်းလင်းတင်ပြ

“စက်မှုလုပ်ငန်းများ၏သဘောသဘာဝမှာ
အချိန်ယူဆောင်ရွက်ရမည့်သဘောသဘာဝရှိ”

“မိမိတို့၏မရင့်ကျက်သေးသော စက်မှုကဏ္ဍကို အတွေ့အကြုံရင့်ကျက်ပြီး
ပူးပေါင်းဆောင်ရွက်နိုင်မည့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပညာရှင်များနှင့်
ပူးပေါင်းလုပ်ဆောင်ကြရမှာဖြစ်”

၈ - ၂



စက်မှုဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို
ပြည်ထောင်စုလွှတ်တော်၌
ရှင်းလင်းတင်ပြစဉ်။

Photo - MOI

မျက်နှာဖုံးမှ-

လတ်တလောရပ်ဆိုင်းထားမည့် စီမံကိန်းများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို ပြည်ထောင်စုလွှတ်တော်၌ ပြန်လည်ရှင်းလင်းတင်ပြ


'စက်မှုလုပ်ငန်းများ၏သဘောသဘာဝမှာ အချိန်ယူဆောင်ရွက်ရမည့်သဘောသဘာဝရှိ' 'မိမိတို့၏မရင့်ကျက်သေးသော စက်မှုကဏ္ဍကို အတွေ့အကြုံရင့်ကျက်ပြီး ပူးပေါင်းဆောင်ရွက်နိုင်မည့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပညာရှင်များနှင့် ပူးပေါင်းလုပ်ဆောင်ကြရမှာဖြစ်'

မတ်လ ၆ ရက်နေ့က ကျင်းပခဲ့သည့် ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့တွင် ၂၀၁၇-

စက်မှုလုပ်ငန်းများ၏သဘောသဘာဝမှာ အချိန်ယူဆောင်ရွက်ရမည့်သဘောသဘာဝရှိ' 'မိမိတို့၏မရင့်ကျက်သေးသော စက်မှုကဏ္ဍကို အတွေ့အကြုံရင့်ကျက်ပြီး ပူးပေါင်းဆောင်ရွက်နိုင်မည့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပညာရှင်များနှင့် ပူးပေါင်းလုပ်ဆောင်ကြရမှာဖြစ်'


နှင့်ပြည်ထောင်စုအစိုးရအဖွဲ့မှ ကြပ်မတ်၍ ဆက်လက်လုပ်ကိုင်သင့်သည့်လုပ်ငန်းတစ်ခုအဖြစ် ဖော်ထုတ်သုံးသပ်ဆွေးနွေးခဲ့ကြသည်။

ကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ကြီးဌာနအနေဖြင့် အဆိုပါစက်ရုံများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုများကို တင်ပြရာတွင် လတ်တလောရပ်ဆိုင်းသင့်သည့်စက်ရုံ (၃၄) ရုံအနက် ပုဂ္ဂလိကနှင့်ပူးပေါင်းဆောင်ရွက်နေသည့်စက်ရုံ (၅) ရုံ၊ ပုဂ္ဂလိကနှင့်အကျိုးတူပူးပေါင်းဆောင်ရွက်ရန် (Expression of Interest-EoI) ခေါ်ယူစိစစ်နေသည့်စက်ရုံ (၁၀) ရုံ၊ လတ်တလောရပ်ဆိုင်းထားပြီး ပြန်လည်လေ့လာသုံးသပ်သင့်သည့်စက်ရုံ (၁၄) ရုံ၊ ဆက်လက်ဆောင်ရွက်ရန်သင့်သည့်စက်ရုံ (၂) ရုံနှင့် အကျိုးအမြတ်ဖြစ်ထွန်းနိုင်ခြေမရှိသည့်အတွက် ပိတ်သိမ်းသွားနိုင်သည့်စက်ရုံ (၃) ရုံဖြစ်ကြောင်းရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြရာ၌ အခြေအနေအားလုံးအပေါ် ခြုံငုံသုံးသပ်ကြည့်ရာ ယေဘုယျအားဖြင့် သဘာဝကျသည်ဟုလေ့လာသုံးသပ်နိုင်ကြောင်း၊ နိုင်ငံတော်အတွက် ဝန်ထုပ်ဝန်ပိုးအဖြစ် နှစ်အတန်ကြာဖြစ်ပေါ်နေသော စက်ရုံများအား ယာယီရပ်ဆိုင်းရန်အကြံပြုချက်မှာ ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ နိုင်ငံတော်၏ ကန့်သတ်ဘဏ္ဍာငွေများကို မလိုအပ်သောရင်းနှီးမြှုပ်နှံခြင်းမှကာကွယ်ရန် သဘာဝကျသော်လည်း ဘဏ္ဍာရေးရှုထောင့်တစ်ခုတည်းမှသုံးသပ်၍ အလျင်စလိုဆုံးဖြတ်ချက်ချခဲ့ပါလျှင် နိုင်ငံတော်၏ တန်ဖိုးမဖြတ်နိုင်သော ရင်းနှီးမြှုပ်နှံထားရှိမှုများ လုံးဝပြန်လည်အဖတ်မဆယ်နိုင်တော့သည့်အပြင် နောက်ဆက်တွဲပြဿနာများဖြစ်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြဿနာများကိုပါ ရှောင်လွှဲ၍မရဖြစ်စေပါကြောင်း၊ ရွှေ့လျားနေသောယာဉ်ကို ရုတ်ချည်းရပ်တန့် (Dead Stop) ဖမ်းလိုက်ပါက တည်ငြိမ်မှုပျက်ပြားတတ်သည်မှာ အများသိသဘာဝတရားတစ်ခုဖြစ်ပါကြောင်း ရှင်းလင်းပြော



၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းသုံးသပ်နိုင်ရန် စီမံကိန်း (၄၄) ခုကို ဥပဒေကြမ်း၏ နောက်ဆက်တွဲ - ၂ ပါ စီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း

ယာယီရပ်ဆိုင်း၍ လေ့လာသုံးသပ်ရေးကော်မတီဖွဲ့စည်းပြီး ဆက်လက်ဆောင်ရွက်သင့်သည့်စက်ရုံ (၃၄) ရုံ၊



၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (ပြင်ဆင်ဖြည့်

ပြည်တွင်းပြည်ပမှ နည်းပညာနှင့်အရင်းအနှီးများဖိတ်ခေါ်၍ အကျိုးတူဆောင်ရွက်သင့်သည့်စက်ရုံ (၄) ရုံ

ဥပဒေကြမ်းပူးပေါင်းကော်မတီ၏အဆိုပြုချက်အပေါ် မတ်လ ၁၀ ရက်နေ့တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ်များက အသီးသီးအကြံပြု ပါဝင်ဆွေးနွေးခဲ့ကြသည်။

မတ်လ ၁၃ ရက်နေ့တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်အစီရင်ခံစာ (ပြင်ဆင်ဖြည့်စွက်ချက်) နှင့်စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို တက်ရောက်ရှင်းလင်းတင်ပြခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြရာ၌ အခြေအနေအားလုံးအပေါ် ခြုံငုံသုံးသပ်ကြည့်ရာ ယေဘုယျအားဖြင့် သဘာဝကျသည်ဟုလေ့လာသုံးသပ်နိုင်ကြောင်း၊ နိုင်ငံတော်အတွက် ဝန်ထုပ်ဝန်ပိုးအဖြစ် နှစ်အတန်ကြာဖြစ်ပေါ်နေသော စက်ရုံများအား ယာယီရပ်ဆိုင်းရန်အကြံပြုချက်မှာ ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ နိုင်ငံတော်၏ ကန့်သတ်ဘဏ္ဍာငွေများကို မလိုအပ်သောရင်းနှီးမြှုပ်နှံခြင်းမှကာကွယ်ရန် သဘာဝကျသော်လည်း ဘဏ္ဍာရေးရှုထောင့်တစ်ခုတည်းမှသုံးသပ်၍ အလျင်စလိုဆုံးဖြတ်ချက်ချခဲ့ပါလျှင် နိုင်ငံတော်၏ တန်ဖိုးမဖြတ်နိုင်သော ရင်းနှီးမြှုပ်နှံထားရှိမှုများ လုံးဝပြန်လည်အဖတ်မဆယ်နိုင်တော့သည့်အပြင် နောက်ဆက်တွဲပြဿနာများဖြစ်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြဿနာများကိုပါ ရှောင်လွှဲ၍မရဖြစ်စေပါကြောင်း၊ ရွှေ့လျားနေသောယာဉ်ကို ရုတ်ချည်းရပ်တန့် (Dead Stop) ဖမ်းလိုက်ပါက တည်ငြိမ်မှုပျက်ပြားတတ်သည်မှာ အများသိသဘာဝတရားတစ်ခုဖြစ်ပါကြောင်း ရှင်းလင်းပြော

မတ်လ ၁၃ ရက်နေ့တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်အစီရင်ခံစာ (ပြင်ဆင်ဖြည့်စွက်ချက်) နှင့်စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို တက်ရောက်ရှင်းလင်းတင်ပြခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြရာ၌ အခြေအနေအားလုံးအပေါ် ခြုံငုံသုံးသပ်ကြည့်ရာ ယေဘုယျအားဖြင့် သဘာဝကျသည်ဟုလေ့လာသုံးသပ်နိုင်ကြောင်း၊ နိုင်ငံတော်အတွက် ဝန်ထုပ်ဝန်ပိုးအဖြစ် နှစ်အတန်ကြာဖြစ်ပေါ်နေသော စက်ရုံများအား ယာယီရပ်ဆိုင်းရန်အကြံပြုချက်မှာ ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ နိုင်ငံတော်၏ ကန့်သတ်ဘဏ္ဍာငွေများကို မလိုအပ်သောရင်းနှီးမြှုပ်နှံခြင်းမှကာကွယ်ရန် သဘာဝကျသော်လည်း ဘဏ္ဍာရေးရှုထောင့်တစ်ခုတည်းမှသုံးသပ်၍ အလျင်စလိုဆုံးဖြတ်ချက်ချခဲ့ပါလျှင် နိုင်ငံတော်၏ တန်ဖိုးမဖြတ်နိုင်သော ရင်းနှီးမြှုပ်နှံထားရှိမှုများ လုံးဝပြန်လည်အဖတ်မဆယ်နိုင်တော့သည့်အပြင် နောက်ဆက်တွဲပြဿနာများဖြစ်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြဿနာများကိုပါ ရှောင်လွှဲ၍မရဖြစ်စေပါကြောင်း၊ ရွှေ့လျားနေသောယာဉ်ကို ရုတ်ချည်းရပ်တန့် (Dead Stop) ဖမ်းလိုက်ပါက တည်ငြိမ်မှုပျက်ပြားတတ်သည်မှာ အများသိသဘာဝတရားတစ်ခုဖြစ်ပါကြောင်း ရှင်းလင်းပြော

ထို့အပြင် ပြည်ထောင်စုဝန်ကြီးက အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) နှင့် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာတွင် မြင်းခြံသံမဏိစက်ရုံ၏တစ်နှစ်လျှင် တန်ချိန်နှစ်သိန်းကျ မီးဖို ၂ လုံးလည်ပတ်ရန်နည်းစဉ် Process ဖြစ်ပါကြောင်း၊

စာမျက်နှာ ၂ မှ -
ယခင်က ကမ္ဘာ့သံမဏိဈေးကွက်တွင် သံမဏိဈေးများကျဆင်းခဲ့ပြီး မိမိတို့၏ ထုတ်လုပ်မှုကုန်ကျစရိတ်မှာလည်းမြင့်မားခဲ့၍ ဈေးကွက်တွင် မယှဉ်ပြိုင်နိုင်ခဲ့ကြောင်း၊ ထွက်ရှိတဲ့ သံမဏိများဟာလည်း လူသုံးကုန် သံမဏိအဆင့် မရောက်ရှိသေးသော Semi-finish Billet နှင့် Slab (သံတုံး၊ သံခဲ၊ သံပြားအထူ) များသာ ဖြစ်လို့ နောက်တစ်ဆင့်ဈေးကွက်ဝင် သံပြား၊ သံလုံး၊ သံချောင်းများဖြစ်ဖို့ ကြိတ်ရန် Rolling Process ကျန်ရှိ နေပါသေးကြောင်း၊ Value-added လုပ်ငန်းများ ဆက်လက်ဆောင်ရွက် မှသာလျှင် ဈေးကွက်ဝင်သံမဏိများ အဖြစ် ထုတ်လုပ်ရောင်းချနိုင်မှာဖြစ် ပြီး ဤသို့ရောင်းချနိုင်ရန်အတွက် Phase 2 နှင့် 2A ပါ စက်များကို အချောသတ်လုပ်ငန်းများအဖြစ် Finishing ပြုလုပ်ပြီး တန်ဖိုးမြင့် သံမဏိများထုတ်လုပ်ရန် လိုအပ်ပါ ကြောင်း၊ ဆက်လက်ဆောင်ရွက်ရာ တွင် နိုင်ငံတော်အတွက် ဝန်ထုပ်ဝန် ပိုးမဖြစ်စေရန် ပြည်ပမှအတွေ့အကြုံ ရှိပြီး ထိပ်တန်းသံမဏိကုမ္ပဏီကြီး (၉) ခုကို ဖိတ်ခေါ်ဆွေးနွေးပြီး နောက် စနစ်တကျစစ်ဆေးရာ Global Steel Holding Company ကို ပဏာမရွေးချယ်ပြီးဖြစ်ကြောင်း၊ ၎င်းကုမ္ပဏီမှာ သံမဏိများကိုထုတ် လုပ်မှုလုပ်ငန်းမှအစပြု၍ ဖြန့်ဖြူး ရောင်းချနိုင်ပြီး Marketing လုပ်ငန်း များကို တာဝန်ယူဆောင်ရွက်မည် ဖြစ်ကြောင်း၊ တစ်နှစ်လျှင် သံမဏိ တန်ချိန် မူလ ၄ သိန်း မှ သိန်း ၂၀ ကျော်အထိထွက်ရှိနိုင်ရန် အဆိုပါ ကုမ္ပဏီမှ ထပ်မံရင်းနှီးမြှုပ်နှံသွားမှာ

ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏သံမဏိ လိုအပ်ချက်မှာ လူတစ်ဦးကို 45 Kg ခန့်ရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာ ခန့်ဆိုလျှင် တန်ချိန် ၂၀ သိန်းကျော် ရှိမှာဖြစ်၍ ဈေးကွက် လိုအပ်ချက် ရှိနေတဲ့လုပ်ငန်းကို ဖြည့်ဆည်းပေး နိုင်မှာဖြစ်ပြီး နိုင်ငံခြားငွေများစွာ သက်သာသွားမှာဖြစ်ပါကြောင်း ရှင်း လင်းတင်ပြသည်။

ပင်းပက်စက်ရုံနှင့်ပတ်သက်၍ တင်ပြရာတွင် စက်ရုံ၏ထုတ်လုပ်မှု နည်းစဉ်မှာ Isothermic Reaction ခေါ်တဲ့ အပူဓာတ်ပြုခြင်းဖြစ်ပြီး စတင်လည်ပတ်ချိန်မှာသာ စွမ်းအင် လိုအပ်ချက်မြင့်မားပြီး၊ လည်ပတ်ပြီး နောက်ပိုင်းမှာ ပိုလျှံအပူဓာတ်များမှ လျှပ်စစ်ဓာတ်အားကို Waste Heat Generator များမှတစ်ဆင့် 40 MW အထိ ထုတ်လုပ်ပေးနိုင်မှာဖြစ်၍ စက်ရုံသုံး 25 MW ကိုဖယ်လိုက်ပါက 15 MW ပိုလျှံနေသည်ကို National Grid သို့ ဖြည့်ဆည်းပေးနိုင်မှာဖြစ် ပါကြောင်း၊ လောလောဆယ်စီမံ ကိန်းကို လတ်စသတ်လျက်ရှိပြီး ယခု နှစ်နှစ်ကုန်ပိုင်းတွင် လည်ပတ်နိုင်ရန် စီစဉ်ထားပါကြောင်း၊ ပင်းပက်ဒေသ တွင်ထွက်ရှိသော သံရိုင်းကျောက် များမှာ သက်နုကျောက်များဖြစ်၍ သာမန်သံရိုင်း ထုတ်လုပ်သည့်နည်း စဉ်ကို အသုံးပြု၍မရဘဲ Romelt နည်းစဉ်ဟုခေါ်သည့် ရရှိနိုင်ငံတွင် လက်တွေ့အောင် မြင်စွာအသုံးပြု နေသောနည်းစဉ်ကို မြန်မာနိုင်ငံ၏ သက်တမ်းနု ကျောက်မီးသွေးများ ဖြင့်ထုတ်လုပ်နိုင်ရန် စီမံကိန်းချမှတ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခု နည်းစဉ်သည် ကမ္ဘာ့ပထမဆုံးစီးပွား ဖြစ်ထုတ်လုပ်မည့် Pig Iron ထုတ်


မျက်နှာဖုံးမှ - သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များဆက်ကပ်ပူဇော်

ညနေပိုင်းတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကိုဆက်လက်ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့်အတူ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာဦးစီးရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုရွေးနေချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ရုံး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် နေပြည်တော်ကောင်စီတို့မှ အကြီးအကဲများနှင့်ဝန်ထမ်းမိသားစုများ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များမှဘာသာရေးနှင့်လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ကုမ္ပဏီများနှင့် အလှူရှင်ပြည်သူများက ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား ဥပုသ်သန့်စေတီတော် အဝင်လမ်းနှင့် စေတီတော်ပတ်လမ်းတစ်လျှောက်တို့၌ ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်ပစ္စည်းများကို သဒ္ဓါကြည်ဖြူစွာဖြင့် လောင်းလှူပူဇော်ကြသည်။

သတင်းစဉ်



ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့က လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းစဉ်။



လုပ်မည့်နည်းစဉ်ဖြစ်ပြီး မူလရရှိနိုင်ငံ တွင် ပင်းပက်စက်ရုံထက် ထုတ်လုပ် နိုင်မှုနည်းသောစက်ရုံမှာ ၁၀ နှစ် ကျော်ကြာ လည်ပတ်နေပြီဖြစ်၍ အောင်မြင်မည့် နည်းစဉ်ဖြစ်ပါ ကြောင်း၊ PPP ဆောင်ရွက်မည့် Global Steel Company က ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက် တာဝန်ယူမှာဖြစ်သည့်အပြင် စက်ရုံ အနီးတွင် Steel Pellet ထုတ်လုပ် သည့် Pelletizing Plant ကိုပါ ထည့်သွင်းတည်ဆောက်ရန် စီစဉ်နေ ကြောင်း၊ မြင်းခြံစက်ရုံအတွက် ကုန်ကြမ်းအပြင် SME လုပ်ငန်းငယ် လေးများအတွက်ပါ ဈေးနှုန်းသက် သာစွာဖြင့် ဖြန့်ဖြူးနိုင်ရန် ဆောင်ရွက်

လျက်ရှိနေပါကြောင်း၊ အဆိုပါကုမ္ပဏီ နှင့်စာချုပ်ချုပ်ဆိုရန် ဆောင်ရွက် လျက်ရှိရာ ပထမအစပိုင်း ရက် ၁၀၀ အတွင်း မြင်းခြံရှိ သံမဏိမီးဖို ၂ လုံး ကို စွမ်းအားပြည့်ထုတ်လုပ်နိုင်ရန် ဆောင်ရွက်ခြင်း၊ အချောသတ် ဆောင်ရွက်၍ တန်ဖိုးမြင့်သံမဏိ ထုတ်ကုန်များထုတ်လုပ်ခြင်း၊ မီးဖိုများ ၏ Capacity ကို ထပ်တိုးခြင်း၊ Pelletizing Plant နှင့် Waste Heat Generator များကို ပြီးစီးအောင် ဆောင်ရွက်ခြင်းတို့ ပြုလုပ်မှာဖြစ်ပြီး ထပ်မံရင်းနှီးမြှုပ်နှံမှုများအတွက် နိုင်ငံတော်၏ဘဏ္ဍာငွေများ ထပ်မံ

စာမျက်နှာ ၃ မှ - ကုန်ကျခံရန် မလိုအပ်ပါကြောင်း ရှင်းလင်းတင်ပြခဲ့သည်။

ထို့အပြင် အမှတ် (၄) အထည်စက်ရုံ (ပွင့်ဖြူ) တွင် ဈေးကွက်ဝင် အနံ့ကြီးပိတ်များ ထုတ်လုပ်နိုင်ရန် ရက်ကန်းစက်များအား တီထွင်ပြုပြင် ဆောင်ရွက်ထားပြီးဖြစ်ပြီး ရက်ကန်းစက် ၅၀ စင်အား ကုန်ထုတ်လုပ်မှု လိုင်းတွင် နေရာချတည်ဆောက်ဆဲ ဖြစ်၍ စက်ရုံအား နိုင်ငံတော်မှဆက်လက်ဆောင်ရွက်ခွင့်ပြုပါရန် တင်ပြအပ်ပါကြောင်း၊ အလားတူအိမ်သုံး ပစ္စည်းစက်ရုံ (မင်းစု) တွင် ပြည်သူ့လူထု၏ကျန်းမာရေးကဏ္ဍအတွက် လိုအပ်သည့် ခွဲစိတ်ခန်းသုံးပစ္စည်း အမျိုးမျိုး၊ ဆေးရုံသုံးကုတင်နှင့်ပရိဘောဂအမျိုးမျိုး၊ ပလတ်စတစ် ပစ္စည်း အမျိုးမျိုးတို့ကို ထုတ်လုပ်ပေးလျက်ရှိရာ စီးပွားရေးအရ တွက်ချေကိုက်မှုရှိပြီး အမြတ်များစတင်ရရှိလာပြီဖြစ်ပါသဖြင့် နိုင်ငံတော်မှဆက်လက်ဆောင်ရွက်ခွင့်ပြုပါရန် ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ မြေဆိပ်ဖြေဆေး ထုတ်လုပ်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာတွင် စက်မှုဝန်ကြီးဌာနသည် မြေဆိပ်ဖြေဆေးထုတ်လုပ်မှုကို ဩစတြေးလျနိုင်ငံနှင့် ဘရာဇီးလ်ပြည်သူ့သမ္မတနိုင်ငံများမှ ကမ္ဘာ့အဆင့်မီ မြေဆိပ်ဖြေဆေးထုတ်လုပ်မှု လုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်

လျက်ရှိပြီး ဝန်ထမ်းများကိုလည်း ထိုင်းနိုင်ငံ၊ ဩစတြေးလျနိုင်ငံနှင့် ဘရာဇီးလ်နိုင်ငံတို့တွင် အဆင့်မြင့် သင်တန်းများ စေလွှတ်ခဲ့ပြီးဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနမှထုတ်လုပ်သည့် မြေဆိပ်ဖြေဆေးများသည် နိုင်ငံတကာအဆင့်မီ ထုတ်လုပ်ထားခြင်းဖြစ်ပါသဖြင့် ပြည်သူများယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါကြောင်းနှင့် နိုင်ငံတော်တွင်လိုအပ်သည့်အရေအတွက်ကိုလည်း ပြည့်မီအောင် ထုတ်လုပ်နိုင်ပြီဖြစ်ပါသဖြင့် မြေဆိပ်ဖြေဆေးထုတ်လုပ်ရန် လိုအပ်သည့်သွေးရည်ကြည်များ ထုတ်လုပ်ပေးနိုင်မည့် မြင်းနှင့်သိုးမွေးမြူရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးမူဝါဒနှင့်အညီ နိုင်ငံပိုင်စက်ရုံအလုပ်ရုံများ အောင်မြင်မှုရရှိစေရေးနှင့် ပုဂ္ဂလိကအခန်းကဏ္ဍ၊ အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ ပိုမိုမြှင့်တင်ရေးအတွက် နည်းပညာ၊ အတတ်ပညာနှင့် ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်၍ ပူးပေါင်းဆောင်ရွက်ရေးတို့ အား ဆောင်ရွက်လျက်ရှိရာ စက်ရုံအချို့မှာ အောင်မြင်မှုရရှိနေပြီဖြစ်ပါကြောင်း ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းတင်ပြဆွေးနွေးခဲ့သည်။

ထို့အပြင် စက်မှုလုပ်ငန်းများ၏ သဘောသဘာဝမှာ အချိန်ယူ

ဆောင်ရွက်ရမည့် သဘောသဘာဝရှိသည့် အတွက် နှစ်၊ လများစွာ ယိုယွင်းနေမှုများကို သွက်သွက်လက်လက် ထိထိမိမိရေရင့်စွာ ပူးပေါင်းလုပ်ဆောင်နိုင်ရန် အချိန်ကာလ အနည်းငယ်လိုနေပါသေးကြောင်း၊ စိတ်ရှည်ရန်လည်း လိုအပ်ကြောင်း၊ ချက်ချင်း မဖြစ်နိုင်သော်လည်း ကာလကြာမြင့်စွာ အချိန်ဆွဲ၍လည်း မဖြစ်နိုင်ပါကြောင်း၊ မိမိတို့၏မရင့်ကျက်သေးသော စက်မှုကဏ္ဍကို အတွေ့အကြုံရင့်ကျက်ပြီး လက်တွေ့ပူးပေါင်းဆောင်ရွက်နိုင်မည့် နိုင်ငံတကာမှ အဖွဲ့အစည်းများ၊ ပညာရှင်များနှင့် ပူးပေါင်းပြီး လမ်းကြောင်းမှန်ပေါ်၌ တွန်းအားအပြည့်ဖြင့် ရဲရဲဝံ့ဝံ့လုပ်ဆောင်ကြရတော့မှာဖြစ်ပါကြောင်း၊ ဒီနေရာမှာ သမားရိုးကျလမ်းကြောင်းပေါ်မှာ ပုံမှန်လျှောက်လှမ်းနေ၍မရတော့ဘဲ လမ်းကြောင်းအသစ်ပေါ်မှာ ရဲရဲဝံ့ဝံ့သားစွာနဲ့ အရှိန်အဟုန် ပြင်းပြင်းချီတက်ကြရတော့မှာပါ။ ကြိုတင်တွက်ဆထားတဲ့ စွန့်စားမှုမျိုး (Calculated Risk) တွေကို အချို့ကဏ္ဍတွေမှာ သတ္တိရှိရှိတွက်ဆပြီး ရှေ့တိုးဆောင်ရွက်ကြရတော့မှာပါ။ နည်းပညာအမြော်အမြင်၊ အတွေ့အကြုံ၊ မှန်ကန်ရိုးသားသောပူးပေါင်းဆောင်ရွက်မှုများနဲ့ လူ့စွမ်းအားအရင်းအမြစ်သည်သာလျှင် အဓိကကျပါကြောင်း ထည့်သွင်းဆွေးနွေးတင်ပြခဲ့ကြောင်းသိရသည်။

လျှပ်စစ်ကျွမ်းကျင်မှုအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၁၇) အောင်မြင်စွာ ဖွင့်လှစ်ပြီးစီး



စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်း၊ အမှတ် (၃၅) ရှိ လျှပ်စစ်စစ်ဆေးရေးဓာတ်ခွဲခန်းနှင့်သင်တန်းဌာန၌ လျှပ်စစ်ကျွမ်းကျင်မှုအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၁၇) ကို ဇန်နဝါရီလ ၂၃ ရက်နေ့မှ မတ်လ ၃ ရက်နေ့အထိ ရက်သတ္တပတ် ၆ ပတ်ကြာဖွင့်လှစ်ခဲ့ရာ သင်တန်းသို့ စက်မှုဝန်ကြီးဌာနမှ သင်တန်းသား/သင်တန်းသူ ၁၃ ဦး၊ အခြားဝန်ကြီးဌာနမှ သင်တန်းသား/သင်တန်းသူ ၉ ဦးနှင့်ပြင်ပသင်တန်းသား ၇၀ ဦး၊ စုစုပေါင်း ၉၂ ဦး တက်ရောက်ခဲ့ကြသည်။

သင်တန်းကာလအတွင်း တိုင်းဒေသကြီး/ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ လျှပ်စစ်စစ်ဆေးရေးမှ အရာထမ်းများ၊ အငြိမ်းစားဆရာကြီးများအပါအဝင် သင်တန်းဆရာ/ဆရာမ ၁၀ ဦး၊ ရန်ကုန်နည်းပညာတက္ကသိုလ်မှအငြိမ်းစားဆရာကြီး ဦးမိုးအောင် (တက္ကသိုလ်မိုးဝါ) အပါအဝင် ရန်ကုန်နည်းပညာတက္ကသိုလ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန (လျှပ်စစ်) နှင့်မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှလည်း သင်ကြားပို့ချပေးခဲ့သည်။ ထို့အပြင် သင်တန်းသား/သင်တန်းသူများအား လေ့လာရေးခရီးစဉ်အဖြစ် Multi Power Engineering Co.,Ltd. ၏ MPEC အမှတ်တံဆိပ် Panel အမျိုးမျိုးထုတ်လုပ်ပုံအဆင့်ဆင့်ကို သွားရောက်လေ့လာစေခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနား၌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးမိုးကျော်က သင်တန်းထူးချွန်ဆုများနှင့် သင်တန်းဆင်းအောင်လက်မှတ်များကို ချီးမြှင့်ပေးအပ်ခဲ့သည်။

သင်တန်းသား/သင်တန်းသူများအား သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အသီးသီးတွင် လျှပ်စစ်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်နည်းပညာများ ပိုမိုသိရှိလာစေရန်၊ လျှပ်စစ်လုပ်ငန်းများအား အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်လာနိုင်စေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်ရှင်သန်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ လျှပ်စစ်ကျွမ်းကျင်မှုအခြေခံသင်တန်းကို တစ်နှစ်လျှင် (၂) ကြိမ်ဖွင့်လှစ်လျက်ရှိရာ ယခုသင်တန်းအပါအဝင် (၃၇) ကြိမ်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား/သင်တန်းသူ ၃,၀၁၅ ဦးကို မွေးထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

'First National Workshop for ASEAN SME Policy Index 2018' အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

ASEAN Strategic Action Plan for SME Development 2016-2025 အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အပံ့ဖြစ်စေရန်အတွက် မြန်မာနိုင်ငံ၏ Policy Design and Implementation ဆိုင်ရာ Performance Indicator များအား National Stakeholder များမှညှိနှိုင်းဆွေးနွေးနိုင်ရန် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်

စစ်ဆေးရေးဦးစီးဌာန၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာနနှင့် Organization for Economic Co-operation and Development (OECD) တို့ပူးပေါင်း၍ 'First National Workshop for ASEAN SME Policy Index 2018' ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ (၇) ရပ်ကွက်၊ သလ္လာဝတီလမ်းရှိ

Center of Excellence, Incubation Center ၌ နံနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီထိ ကျင်းပပြုလုပ်ခဲ့သည်။

ASEAN SME Policy Index 2018 တွင်ဖော်ပြမည့် Policy Index Performance Indicators များနှင့်ပတ်သက်၍ သက်ဆိုင်ရာ Stakeholder များမှ Efficient Policy Priorities နှင့် Measure Inputs များပေးနိုင်ရန်အတွက် ရည်ရွယ်ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး၊ အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာအိရွှေစင်ထွန်းနှင့် OECD ၏ Global Relations မှ Senior Advisor



Mr.Antonio Fanelli တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ Mr.Antonio Fanelli နှင့် ဒေါက်တာအိရွှေစင်ထွန်းအပါအဝင် OECD မှ ရွေးချယ်ထားသည့် Consultant တစ်ဦး၊ OECD ၏ Global Relations မှ Project Manager Mr.Max Bulakovskiy နှင့် Junior Policy Analyst Mr. Kazumasa OBA တို့က ASEAN SME Policy Index 2018 နှင့် ပတ်သက်၍ Proposed Methodology နှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လက်တွေ့လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးမှုများကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ ပုဂ္ဂလိက ကဏ္ဍစီးပွားရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့်ကျွမ်းကျင်ပညာရှင်များ စုစုပေါင်း ၅၀ ဦး တက်ရောက်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာ ၃၁/၂၀၁၇ တွင် ဖော်ပြထားသော အများပြည်သူတို့၏ အလုပ်ပိတ်ရက်များ

ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် ၃၁/၂၀၁၇ တွင် ဖော်ပြထားသော အများပြည်သူတို့၏ အလုပ်ပိတ်ရက်များမှာ ၂၀၁၇ ခုနှစ်၊ ပြက္ခဒိန်နှစ်အရ-

စဉ်	နေ့	ရက်	အရေအတွက်
၁။	လွတ်လပ်ရေးနေ့	၄. ၁. ၂၀၁၇	၁ ရက်
၂။	ပြည်ထောင်စုနေ့	၁၂. ၂. ၂၀၁၇	၁ ရက်
၃။	တောင်သူလယ်သမားနေ့	၂. ၃. ၂၀၁၇	၁ ရက်
၄။	တပေါင်းလပြည့်နေ့	၁၂. ၃. ၂၀၁၇	၁ ရက်
၅။	တပ်မတော်နေ့	၂၇. ၃. ၂၀၁၇	၁ ရက်
၆။	မြန်မာနှစ်သစ်ကူးရုံးပိတ်ရက်များ (သင်္ကြန်အကြို၊ အကျ၊ အကြတ်၊ အတက်၊ နှစ်ဆန်းတစ်ရက်)	၁၃. ၄. ၂၀၁၇ မှ ၁၇. ၄. ၂၀၁၇ ထိ	၅ ရက်
၇။	ကမ္ဘာ့အလုပ်သမားနေ့	၁. ၅. ၂၀၁၇	၁ ရက်
၈။	ကဆုန်လပြည့်နေ့	၁၀. ၅. ၂၀၁၇	၁ ရက်
၉။	ဝါဆိုလပြည့်နေ့	၈. ၇. ၂၀၁၇	၁ ရက်
၁၀။	အာဇာနည်နေ့	၁၉. ၇. ၂၀၁၇	၁ ရက်
၁၁။	သီတင်းကျွတ်ရုံးပိတ်ရက်များ (အဖိတ်နေ့၊ လပြည့်နေ့၊ လပြည့်ကျော် ၁ ရက်နေ့)	၄. ၁၀. ၂၀၁၇ မှ ၆. ၁၀. ၂၀၁၇ ထိ	၃ ရက်
၁၂။	တန်ဆောင်တိုင်ရုံးပိတ်ရက်များ (အဖိတ်နေ့၊ လပြည့်နေ့)	၂. ၁၁. ၂၀၁၇ မှ ၃. ၁၁. ၂၀၁၇ ထိ	၂ ရက်
၁၃။	အမျိုးသားအောင်ပွဲနေ့	၁၃. ၁၁. ၂၀၁၇	၁ ရက်
၁၄။	ကရင်နှစ်သစ်ကူးနေ့	၁၈. ၁၂. ၂၀၁၇	၁ ရက်
၁၅။	ခရစ္စမတ်နေ့	၂၅. ၁၂. ၂၀၁၇	၁ ရက်
၁၆။	နိုင်ငံတကာနှစ်သစ်ကူးရုံးပိတ်ရက်များ	၃၀. ၁၂. ၂၀၁၇ မှ ၃၁. ၁၂. ၂၀၁၇ ထိ	၂ ရက်
၁၇။	အိဒ္ဒလ်အသွာဟာပွဲနေ့	x	၁ ရက်
၁၈။	ဒီပါဝလီနေ့	x	၁ ရက်

အထည်အလိပ်နှင့်အပ်ချုပ်နည်းပညာအလုပ်ရုံဆွေးနွေး

မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် ကမ္ဘာပေါ်တွင် အထည် အလိပ် နှင့် ပတ်သက်၍ ကျော်ကြားသော Groz-Backert အထည်ချုပ်စက်ရုံတို့ပေါင်း၍ အထည်အလိပ်နှင့်အပ်ချုပ်နည်းပညာအလုပ်ရုံဆွေးနွေးပွဲကို မတ်လ ၁၃ ရက်နေ့

နံနက် ၉ နာရီက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၇၈ လမ်းနှင့် ၃၄ လမ်းထောင့်၊ ရတနာပုံစူပီစင်တာ စတုတ္ထထပ်ရှိ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အစည်းအဝေးခန်းမတွင် ကျင်းပသည်။ အခမ်းအနားတွင် မန္တလေးတိုင်း

သီဟကိုကို (မန္တလေး)

ဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းအတွင်းရေးမှူး ဒေါက်တာမောင်မောင်က အဖွင့်အမှာစကားပြောကြားပြီး Graman CCI Reutiligen

အိန္ဒိယအရှေ့မြောက်ဒေသ မဏိပူရပြည်နယ်ယဉ်ကျေးမှုစင်တာ လက်မှုအနုပညာဌာနမှူးတို့က ဆီမီးထွန်း၍ ပြပွဲကိုဖွင့်လှစ်ပေးသည်။ ထို့နောက် မန္တလေးမြို့ရုံးစိုက်အိန္ဒိယသမ္မတနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးတာဝန်ခံ ကောင်စစ်ဝန်ချုပ် Mr. Vipin Sharma ကကြိုဆိုနှုတ်ခွန်း

သော ကျေးလက်သုံးဝါးခြင်းလက်မှုပစ္စည်းများအား ကြည့်ရှုအားပေးကြသည်။ ပြပွဲကို မတ်လ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့တို့တွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိပြသခဲ့ကြောင်းသိရသည်။

သီဟကိုကို (မန္တလေး)



မှ Mr.Petrick Jung က အသင့်ဝတ်အထည်ချုပ်လုပ်ငန်း၊ အပ်ချုပ်နည်းပညာနှင့် ပတ်သက်၍ ဈေးကွက်အခြေအနေ၊ ချုပ်လုပ်မှုနည်းပညာများအား ပရိုဂျက်တာဖြင့်ရှင်းလင်းပို့ချဆွေးနွေးသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီး

အမရပူရမြို့နယ်မှ ချည်ထည်လုပ်ငန်းရှင်များ၊ စက်မှုဇုန်ရှိ အထည်ချုပ်လုပ်ငန်းရှင်များ၊ ဝမ်းတွင်းမြို့ရှိ စက်ရက်ကန်းလုပ်ငန်းရှင်များ တက်ရောက်လေ့လာဆွေးနွေးကြကြောင်းသိရသည်။

တက္ကသိုလ် ဒီဂရီကောလိပ်များတွင် အိပ်ဆောင် (၆၂) ခု ထပ်မံတည်ဆောက်ပေးမည်

ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း တက္ကသိုလ်ဒီဂရီကောလိပ် (၅၁) ခုတွင် ကျောင်းသား၊ ကျောင်းသူအိပ်ဆောင် (၆၂) ခု ထပ်မံဆောက်လုပ်ပေးမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ အိပ်ဆောင်သစ်တည်ဆောက်ဖို့ ငွေကျပ် ၃၉ သန်းကျော် လျာထားကြောင်း နှင့် ၈၅ ဘီလီယံကျော်ကိုလည်း ထပ်မံအဆိုပြုတင်ပြထားကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။ ပညာရေး ဝန်ကြီးဌာနအနေဖြင့် လက်ရှိပြည်နယ်နှင့်တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်ဒီဂရီကောလိပ် (၅၂) ခုတွင် အိပ်ဆောင်စုစုပေါင်း (၂၁၁) ခု ဆောက်လုပ်ပေးထားကြောင်းသိရသည်။

မြင့်မြတ်အောင်မြင်

၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် အသက်ခြောက်နှစ်ပြည့်သော ကလေးတိုင်းကို ပထမတန်း၌ လက်ခံသင်ကြားပေးရမည်



၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ပထမတန်းသို့အသက်ခြောက်နှစ် ပြည့်ပြီး ကလေးငယ်တိုင်းအား လက်ခံသင်ကြားပေးရမည်ဖြစ်ပြီး ပထမတန်း သင်ရိုးညွှန်းတမ်းအသစ်ဖြင့် သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပညာသင်နှစ်တွင် KG တန်းတွင် တက်ရောက်နေသောကလေး များအပြင် အသက်ခြောက်နှစ်ပြည့်ပြီး မည်သည့်ကျောင်းကိုမျှတက်ရောက် ခဲ့ဖူးခြင်းမရှိသေးသည့်ကလေးများ ပထမတန်းသို့လာရောက်အပ်နှံပါကလည်း လက်ခံသင်ကြားပေးရမည်ဖြစ်ကြောင်း အမျိုးသားပညာရေးဥပဒေအရ ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှသိရသည်။

ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာရေးစနစ်ကို KG+5-4-3 ဖြင့် ယခု ပညာသင်နှစ်မှစတင်ကာပြောင်းလဲသင်ကြားနေပြီဖြစ်သည့်အတွက် အနိမ့်ဆုံး ကျောင်းဝင်သက်ကို ငါးနှစ်မှစတင်ကာ KG တန်းတွင် လက်ခံသင်ကြားပေးပြီး ပထမတန်းကို အသက်ခြောက်နှစ်ပြည့်လျှင် လက်ခံသင်ကြားပေးမည်ဖြစ် ကြောင်းသိရသည်။

ပညာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်မြတ်က 'မှန်ပါ တယ်။ ခြောက်နှစ်ခွဲပေးမှာပါ။ ဘာလို့လဲဆိုတော့ အမျိုးသားပညာရေး ဥပဒေအရ အသက်ငါးနှစ်ပြည့်ပြီးတဲ့ကလေးတွေက KG ကို တက်ရောက်နိုင် တယ်။ အသက်ခြောက်နှစ်ပြည့်တဲ့ ကလေးတွေက ပထမတန်းကိုတက် ရောက်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် KG ကိုတက်ချင်လည်း ရပါတယ်။ မတက်ချင်လည်းရပါတယ်' ဟုပြောကြားခဲ့သည်။

လာမည့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် သင်ရိုးညွှန်းတမ်းအသစ်ဖြင့် သင်ကြားမည့်ပထမတန်းတွင် သင်ခန်းစာတစ်ခုပြီးဆုံးတိုင်း၊ လုပ်ငန်းစဉ် တစ်ခုပြီးဆုံးတိုင်း ကျောင်းသား၊ ကျောင်းသူများ၏အားနည်းချက်၊ အားသာ ချက်များကို သင်ကြားသူဆရာ၊ ဆရာမများက အကဲဖြတ်ပြီးအားနည်းချက် ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ကူညီပံ့ပိုးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြင့်မြတ်အောင်မြင်

လာမည့် (၅) နှစ်အတွင်း အင်္ဂလိပ်ဘာသာစကားသင်တန်းကျောင်း (၅) ကျောင်း ဖွင့်လှစ်မည်

KMC

မြန်မာနိုင်ငံတွင် လာမည့် (၅) နှစ်အတွင်း အင်္ဂလိပ်ဘာသာစကား သင်တန်းကျောင်း (၅) ကျောင်း Wall Street English (Myanmar) မှ ဖွင့် လှစ်သွားမည်ဖြစ်ကြောင်းကို ဖေဖော် ဝါရီလအတွင်းက ရန်ကုန်မြို့ရှိ Novotel Hotel ၌ကျင်းပပြုလုပ်သော စာနယ်ဇင်းရှင်းလင်းပွဲတွင် သိရှိရပြီး ပထမဦးဆုံး အင်္ဂလိပ်ဘာသာသင် တန်းကျောင်းအား Junction Square ၌ဖွင့်လှစ်ခဲ့သည်။

Wall Street English သည် မြန်မာနိုင်ငံတွင် လာမည့် (၅) နှစ်အ တွင်း အင်္ဂလိပ်ဘာသာစကားသင် တန်းကျောင်း (၅) ကျောင်းဖွင့်လှစ် သင်ကြားပေးနိုင်ရန်အတွက် မြန်မာ့ ရှေ့ဆောင်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ် ခုဖြစ်သည့် Myanmar Strategic Holding (MSH) နှင့်သဘောတူညီမှု ရရှိခဲ့ပြီး MSH သည် ပညာရေးအပြင် မြန်မာနိုင်ငံ စားသုံးသူဈေးကွက် လျင်မြန်စွာတိုးတက်လာစေရေးကို အဓိကအလေးထား ဆောင်ရွက်ပေး နေသောလုပ်ငန်းတစ်ခုဖြစ်သည်။

'မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာတဲ့အတွက် နိုင်ငံ သားတွေအနေနဲ့ဆက်သွယ်နိုင်ဖို့ အင်္ဂလိပ်ဘာသာစကားဟာ အရေး ကြီးဆုံးကဏ္ဍတွင် ပါဝင်လာပါတယ်။ Wall Street English ဟာ အကောင်း ဆုံးနည်းစနစ်နဲ့ အပြည်ပြည်ဆိုင်ရာ ပညာရေးကုမ္ပဏီတစ်ခုဖြစ်တဲ့

Pearson ကပြဋ္ဌာန်းပေးထားတဲ့ သင်ရိုးညွှန်းတမ်းတွေကို အသုံးပြုပြီး သင်ကြားပေးမှာပါ။ ဒါကြောင့် အင်္ဂလိပ်ဘာသာစကား လေ့လာသူ တွေအတွက် Wall Street English ဟာ အကောင်းဆုံးမိတ်ဆွေဖြစ်မယ် ဆိုတာသေချာပါတယ်။ MHS အနေ နဲ့ Wall Street English (Myanmar) ကို အသိအမြင်တွေမျှဝေပေးသွား မှာဖြစ်ပြီး လုပ်ငန်းရဲ့အခြေခံအုတ် မြစ်ခိုင်မာလာစေဖို့နဲ့ မြန်မာနိုင်ငံရဲ့ရှေ့ ဆောင်ပညာရေးလုပ်ငန်းတစ်ခုဖြစ် လာဖို့ ပံ့ပိုးဆောင်ရွက်ပေးသွားမှာဖြစ် တယ်' ဟု Myanmar Strategic Holding ၏အမှုဆောင်အရာရှိချုပ် Mr. Enrico Cesenni ကပြောသည်။

Wall Street English အင်္ဂလိပ် ဘာသာစကားသင်တန်းကျောင်းသည် နိုင်ငံပေါင်း ၂၇ နိုင်ငံတွင် သင်တန်း ကျောင်းပေါင်း ၄၅၀ ဖွင့်လှစ်သင် ကြားပေးလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူဟောင်းများနှင့် လက်ရှိ တက်ရောက်နေသူ စုစုပေါင်း ၃ သန်း ကျော်ရှိသည်။ Wall Street English သည် ကမ္ဘာ့ရှေ့ဆောင်အင်္ဂလိပ် ဘာသာစကား သင်ကြားပို့ချပေး သောအဖွဲ့အစည်းဖြစ်ပြီး အပြည် ပြည်ဆိုင်ရာ အသိအမှတ်ပြုလက်မှတ် များနှင့်စာလွှာများကို ရရှိထားပြီးဖြစ် သည်။ ထို့အပြင် အရေးအကြီးဆုံး အင်္ဂလိပ်ဘာသာသင်ယူမှု GSE နှင့် ကိုက်ညီမှုရှိကြောင်း၊ ကမ္ဘာတစ်ဝှမ်း

လုံးတွင် တရားဝင်ထုတ်ပြန်ကြေညာ ထားပြီးဖြစ်သည်။ သင်ရိုးအဆင့်တွေ ကို CEFR (Comm European Framework of Reference) ၏ သင်ရိုးအဆင့်နှင့် အတိုအကျချိန်ညှိ ထားသည်။

Wall Street English (Myanmar) အင်္ဂလိပ်ဘာသာစကား သင်တန်းကျောင်းသည် မြန်မာနိုင်ငံ သားများ၏အိပ်မက်များ အမှန်တ ကယ်ဖြစ်လာစေရန် ထောက်ပံ့ကူညီ ပေးဖို့အတွက် မြန်မာနိုင်ငံတွင် ပထမ ဦးဆုံးအင်္ဂလိပ်ဘာသာစကား သင် တန်းကျောင်းအား ရန်ကုန်မြို့၌ဖွင့် လှစ်ခဲ့ပြီး ကမ္ဘာ့အဆင့်မီ နည်းစနစ် များဖြင့် သင်ကြားပေးသွားမည်ဖြစ် သည်။ အင်္ဂလိပ်လူမျိုး ဆရာ/ဆရာမ များကိုယ်တိုင် သင်ကြားပေးမှာဖြစ် ပြီး လေ့လာသူများအကောင်းဆုံး သင်ယူမှုနည်းစနစ်များဖြင့် ပျော်ရွှင် စွာလေ့လာဆည်းပူးနိုင်မှာဖြစ်သည်။ Wall Street English မှလူတိုင်းလေ့ လာနိုင်ရန် Beginner Level မှစပြီး Advanced Level အထိ သင်ကြား ပို့ချပေးသွားမည်ဖြစ်သည်။ ထို့အပြင် လေ့လာသူများကို အကောင်းဆုံးအ တွေ့အကြုံများ မျှဝေပေးရန်နှင့် အဆင့်မြင့်နည်းစနစ်များဖြင့် လေ့ လာသူများ ဘဝမှာအောင်မြင်မှုများ ရရှိလာစေရန်အတွက် Wall Street English မှ ကတိကဝတ်ပြုထား ကြောင်းသိရသည်။



ကျွန်တော်အသက် ၅၀ ထဲဝင်ပြီ။ သက်ပြည့်ပင်စင်၊ နှစ်ပြည့်ပင်စင် ယူရခါနီးပြီ။ အခုမှ အသိမိတ်ဆွေ တချို့၊ လုပ်ဖော်ကိုင်ဖက်တချို့နှင့် တွေ့ရတော့မှ ပင်စင်ယူရင် နေစရာ အိမ်... ဒါကိုတွေးမိပြီး စိတ်တောင် ပျက်လာရတယ်။ ဒါပေမဲ့ စိတ်ဓာတ် မကျပါဘူး။ သိကြတယ်မဟုတ်လား။ ကျော်ဟိန်းရဲ့ 'အကြွေး' ဇာတ်ကား ထဲက စကားလုံးရှိနေခဲ့တယ်လေ။

ကျော်ဟိန်းက ကျော်သူ့ကိုပြော ခဲ့တဲ့စကား 'ဒီလို လက်ညှိုးလေး ကွေးတတ်ဖို့ကို ဆယ်နှစ်... ဆယ် နှစ်လောက်ကြိုးစားလိုက်ဦး' ဆိုပြီး လှောင်ပြောင်ပြောခဲ့တဲ့ စကားရှိတယ် လေ။ နောက် ဆယ်နှစ်ကြာတော့ ကျော်ဟိန်းဓာတ်ပုံရဲ့ နဖူးတည့်တည့် ကို ကျော်သူကသေနတ်နဲ့ပစ်နိုင်ခဲ့ရ တယ်မဟုတ်လား။

ကျွန်တော်အခုမှ ဘာဖြစ်လို့ဒီလို အတွေးတွေဝင်ခဲ့ရသလဲဆိုတော့-

× × ×

'မောင်မောင်ပါလား။ မင်းဘယ် ကလာလို့ ဘယ်ကိုသွားမှာလဲကွ။ ကြုံတုန်း ငါ့အိမ်ဝင်ပါဦးလား။ လာ လိုက်ခဲ့။'

ကျွန်တော်အသက် ၄၀ ဝန်းကျင် လောက်က ပင်စင်ယူသွားခဲ့တဲ့ဦးနီ နှင့်မထင်မှတ်ဘဲ ပလိပ်မြို့ဈေးနားမှာ ဆုံရာမှ သူ့အိမ်ကိုကျွန်တော်အလည် အပတ်ရောက်ရင်း ဧည့်ခံစကားပြော ဖြစ်ခဲ့ကြတယ်။ ကျွန်တော်ကလည်း သိချင်တာတွေကို အားမနာတမ်းမေး ခဲ့တယ်လေ။

'နေပါဦး ဦးနီရ။ ပင်စင်မယူခင် ကတော့ ချို့ချို့တဲ့တဲ့နဲ့ပါ။ အခုတော့ တိုက်ကလေးနဲ့ဆိုတော့ ဧကန္တအမွေ ရလို့ဆောက်နိုင်တာထင်တယ်။'

'ဟားဟားဟား... ဘယ်က အမွေရမှာလဲကွ။ ငါတို့လင်မယား ဝန်ထမ်းစလုပ်ကတည်းက လစာအ ပြင် သမ္မာအာဇီဝနဲ့ရမည့်ဝင်ငွေမှန် သမျှ ရှာတယ်လေ။ အေး ဝင်လာတဲ့ ငွေရဲ့ ဆယ်ပုံတစ်ပုံကို ဘဏ်မှာစု ထားလိုက်တယ်။ ဟော ပင်စင်လည်း သွားရော ရသမျှငွေရယ်၊ ဘဏ်စုငွေ တွေရယ်ပေါင်းပြီး အခုလိုလုပ်နိုင် တာပေါ့ကွ။ မင်းရော မင်းဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံကို စုဖြစ်ရဲ့လားကွ။' လေးလံတဲ့စိတ်နဲ့ ကျွန်တော်ခေါင်း

ကလေးကိုသာ တွင်တွင်ခါရမ်းခဲ့ရပါ တယ်။
× × ×
'ဦးမောင်ရေ တိုက်တက်ဖိတ်စာ လာပို့တာမျိုး။'
'ဟ ဘယ်သူတိုက်တက်လဲကွ။'

ကို မတည်ပြီး ကျန်တဲ့ဟင်းအရံက တော့ ခြံထွက်တွေပဲပေါ့။ ဆရာစား ပါဦး။ စကားကောင်းနေလိုက်တာ။ ကျွန်တော်စားလည်းစား၊ စကား လည်းပြောရင်း ဆေးလိပ်တစ်လိပ် သောက်ဖွားရင်းနဲ့ မောင်ဝင်းရဲ့တလေး

ကိုယ်က လိုက်လုပ်ပေးခဲ့ပါတယ်။ တစ်ရက်ဆိုတာ တစ်ခဏလေးပါ။ တစ်ဘဝဆိုတာလည်း တစ်ခဏ လေးပါ။ အခုလိုသူများတစ်တွေ အဆင်ပြေနေတာတွေရတော့မှ ငါ့ အတွက်အချိန်အခါမှ ရှိပါသေးရဲ့

တဲ့ ဥ နှစ်ခန့်က စကားတွေကိုလည်း ပြန်လည်သတိရလာခဲ့ပါတယ်။
'ဒီမယ် မောင်မောင်၊ လူဆယ် ယောက်မှာ စည်းနဲ့ကမ်းနဲ့နေထိုင်သုံး စွဲနေတဲ့ လူတစ်ယောက်ရှိဖို့တောင် မလွယ်ဘူးကွ။ အခက်အခဲရှိတော့ တာ ရှိကြတယ်ပြောတာ။'

'ငါပြောပြမယ်။ မင်းမှာစုဆောင်း မိလို့ ငွေအရင်းအနှီးလေးများ ရှိခဲ့ပြီ ဆိုရင် သိမ်းမထားနဲ့။ တိုးပွားအောင် လုပ်။ တချို့နိုင်ငံသားတွေကြတော့ အိုစာနာစာအတွက် ဝိုင်းတွေဝယ် ထားတတ်ကြတယ်။ အခုလို ကွက် သစ်တိုးချဲ့နေတဲ့အချိန်မျိုးမှာ ခိုင်မာ တဲ့မြေဝိုင်းတွေ ဝယ်ထား။ ဘယ် တော့မှမဆုံးရှုံးဘူးကွ။'

အခုတော့ ကျွန်တော့်သူငယ်ချင်း ဟာ အိမ်ဝိုင်းခြံမြေအကျိုးဆောင်လုပ် ငန်းမှာဥက္ကဋ္ဌနေရာတောင် ရောက် နေခဲ့ပါပြီ။

ဘာပဲဖြစ်ဖြစ်ပေါ့လေ။ ကျွန် တော်ဆုံးဖြတ်ချက်တစ်ခုကို အခိုင် အမာချထားလိုက်ပါပြီ။ အသုံးနဲ့အ ဖြုန်းကို စနစ်တကျသုံးစွဲပြီးနောက် ဆယ်နှစ်... ဆယ်နှစ်မှာ ကျွန်တော် ပင်စင်စားဘဝနဲ့ လောကကြီးထဲမှာ မျက်နှာမငယ်ရအောင် ကြိုးစားနေ ထိုင်သွားမယ်လို့ ဆုံးဖြတ်လိုက်ပြီ။

နောက်ဆယ်နှစ်မှာ ကျော်သူလို ကျော်ဟိန်းဓာတ်ပုံရဲ့ နဖူးအလယ် တည့်တည့်ကိုမှန်အောင် သေနတ်နဲ့ ပစ်နိုင်လိမ့်မယ်ဆိုတာ ယုံကြည်ထား လိုက်ပါတယ်။

ကြိုးစားဖို့ ဆယ်နှစ်... ဆယ်နှစ်။

ဆယ်နှစ်

ယူအေကေကေ

'ကုန်ထုတ်ငှာနက မောင်ဝင်းတို့ လေ။ စနေနေ့မှာ တိုက်တက်နဲ့ အန္တရာယ်ကင်းဆွမ်းကပ်မှာ ဆရာ။ ဖိတ်စာထားခဲ့ပြီ။ ဆက်ဖိတ်လိုက်ဦး မယ်နော်။'

တစားပြောနေတဲ့စကားကို ဆက်နား ထောင်ပါတယ်။

'ဆရာ တချို့က လစာမလောက် ဖူးပဲပြောနေကြတယ်။ အပိုတွေသုံး ကြတာကို။ ကျွန်တော်လည်း လူပျို

လားလို့ အသိဝင်ခဲ့တယ်။ ယခုလက် ရှိ ကျွန်တော့်အသုံးနဲ့အဖြုန်းကို စိစစ် ကြည့်လိုက်တော့ အားလားလား အသုံးထက် အဖြုန်းတွေကပိုနေပါ လား။ ဒီည တိုက်တက်ကအပြန်



မောင်ဝင်းဆိုတာ ကုန်ထုတ်ငှာန ကပါ။ လင်ရော၊ မယားရော အနေ အထိုင်၊ အသုံးအစွဲ သိပ်စနစ်ကျတဲ့ လင်မယားပေါ့။ ကလေးတစ်ယောက် ၂ တန်းရောက်နေပြီ။ လုပ်သက်က တော့ ဆယ်နှစ်ကျော်ကျော်ပဲရှိပါ သေးတယ်။

တိုက်တက်ကို မနက်ပိုင်းမသွား ဖြစ်လို့ အေးအေးဆေးဆေးစကား ပြောရအောင် သွားခဲ့ပါတယ်။ ဒီလို မျိုး ဝိုင်းနဲ့တိုက်နဲ့ဖြစ်အောင် ဘယ်လို ကြိုးစားခဲ့သလဲဆိုတာ မေးခဲ့ပါတယ်။

'စနစ်တကျသုံးစွဲခဲ့ရတာပေါ့ ဆရာရယ်။ ဆရာသိပါတယ်။ လစာ ကလွဲလို့ ဘာဝင်ငွေမှမရှိတာ။ ဒါပေ မဲ့ ကျွန်တော်ဝန်ထမ်းလိုင်းမှာနေစဉ် က ဆရာမြင်တဲ့အတိုင်း စားလို့ရတာ အကုန်စိုက်တယ်လေ။ ဟင်းချက် စရာအတွက် အသားဟင်းတစ်ခွက်

တုန်းက အရက်၊ ဆေးလိပ်၊ အို... အားလုံးလုပ်ဖူးပါတယ်။ ဒါပေမဲ့ မကောင်းတဲ့အရာ၊ အပိုကုန်ကျမည့် အရာမှန်သမျှ ဘာမှမသုံးစွဲတော့ဘူး လေ။ အဲဒီလိုစနစ်တကျလေး သုံးစွဲ လာခဲ့တော့ ဆယ်နှစ်လောက်အကြာ မှာ လက်ထဲငွေလေးစုမိလာတယ်။ အဲဒီငွေကို ခိုင်မာတဲ့ငွေအရင်းအနှီး ပွားတဲ့အလုပ်ကို ထပ်လုပ်ရင်းနဲ့ အတိုးအရင်းပွားလာရာကနေ အခု လိုဖြစ်လာရတာပါ။ ဆရာရော စနစ် တကျသုံးစွဲခဲ့ဖူးလား။' ဒုတိယမြို့ ခေါင်းကိုပဲ တွင်တွင်ခါရဲ့ရပြန်ပါ တယ်။

× × ×

ကျွန်တော့်ဘဝမှာ လွယ်ကူတဲ့ နည်းလမ်းတွေရှိနေ၊ သိနေပါလျက်နဲ့ ရေရှည်ကိုမကြည့်။ တစ်ဝမ်းတစ်ခါး အတွက် စိတ်ကတောင်းဆိုခဲ့သမျှ

ကျွန်တော့်ခေါင်းထဲမှာ အတွေးတွေ ချာချာလည်နေခဲ့ပါတော့တယ်။

ကိုယ်ပိုင်တိုက်နဲ့ ကိုယ်ပိုင်ကားနဲ့ ဖြစ်နေပြီး စီးပွားရေးမှာအဆင်ပြေနေ တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့လွန်ခဲ့

စာမူနှင့် သတင်းများဖိတ်ခေါ်ပါသည်

စက်မှုအလင်းဂျာနယ်တွင် ထည့်သွင်းဖော်ပြနိုင်ရန်အတွက် နည်းပညာ ဆိုင်ရာဆောင်းပါးများ၊ ထုတ်လုပ်မှုလုပ်ငန်းအတွေ့အကြုံများ၊ နည်းပညာ ဆိုင်ရာ Internet သတင်းများ၊ သူ့တ၊ ရသ၊ ဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ ဟာသစာမူများ၊ ကြော်ငြာများနှင့် စက်မှုနယ်မြေအလိုက်သတင်းများ၊ သတင်းဓာတ်ပုံများကို ဂျာနယ်တိုက်သို့လည်းကောင်း၊ beaconofindustry @ gmail. com သို့လည်းကောင်းပေးပို့နိုင်ကြောင်း၊ ဖိတ်ခေါ်အပ်ပါသည်။ စာမူများပေးပို့ရာတွင် ကိုယ်တိုင်ရေးစာမူဖြစ်ကြောင်း၊ ပုံနှိပ်ဖော်ပြပေးခြင်းမရှိ ကြောင်း ဝန်ခံချက်နှင့်အတူ အမည်ရင်း၊ ကလောင်အမည်၊ မှတ်ပုံတင်အမှတ်၊ ဆက်သွယ်ရန်ဖုန်းနံပါတ်၊ လိပ်စာတို့ကို ဖော်ပြပေးပို့သွားကြရန် မေတ္တာရပ်ခံအပ် ပါသည်။

စက်မှုအလင်းဂျာနယ်

ကားတင်သွင်းခွင့်ယူထားသည့်ကုမ္ပဏီများ အခွန်လာမဆောင်လျှင် တရားစွဲမည်

အခွန်ဆောင်ဖို့ ကြေညာထားသည့် ကားတင်သွင်းခွင့်ယူထားသော ကုမ္ပဏီများက အခွန်လာမဆောင်လျှင် ဥပဒေအရ အရေးယူ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနမှသိရသည်။

ကားတင်သွင်းခွင့်ရရှိထားပြီး ပြည်တွင်း၌ ကားတင်သွင်းရောင်းချနေသော ကုမ္ပဏီများက အခွန်မဆောင်လျှင် သက်ဆိုင်ရာအခွန်ဥပဒေအရ ဒါရိုက်တာစာရင်းတွင် ပါဝင်နေသူများကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်းသိရသည်။

ပြည်တွင်းအခွန်များဦးစီးဌာနက ယခု ဘဏ္ဍာနှစ်အတွင်းအခွန်ဆောင်ရန် ကျန်ရှိနေသောကားကုမ္ပဏီ ၁၂၀ ကျော်ကို အခွန်လာဆောင်ဖို့ကြေညာခဲ့ရာ ၈၀ ကျော် လာရောက် အခွန်စည်းကြပ်မှုခံယူနေကြောင်း သိရသည်။

အခွန်ဆောင်ရန် ကျန်ရှိနေသေးသည့် ကုမ္ပဏီ ၄၀ ကျော်လောက်မှလည်း ထပ်မံလာရောက်ပြီး အခွန်စည်းကြပ်မှုခံယူနိုင်သည်ဟု ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်ကပြောသည်။



ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က 'ဒါပေမဲ့ အခွန်စည်းကြပ်မှု လုံးဝမလုပ်တဲ့ကုမ္ပဏီတွေကိုတော့ ဥပဒေအရ တရားစွဲဆိုသွားမှာပါ' ဟု ပြောကြားခဲ့သည်။

မြင့်မြတ်အောင်မြင်

YBS ဘတ်စ်ကားများကို ပြီလ ၁ ရက်နေ့မှစပြီး စပယ်ယာများထားရှိမည်မဟုတ်ဘဲ ကတ်စနစ်ဖြင့် ပြုပြင်ပြောင်းလဲကျင့်သုံးမည်

ရန်ကုန်မြို့အတွင်း လက်ရှိပြေးဆွဲနေသည့် YBS ဘတ်စ်ကားများ၏ ငွေပေးချေမှုစနစ်ကို လာမည့်ပြီလ ၁ ရက်နေ့မှစတင်ပြီး ကတ်စနစ်ဖြင့် ပြုပြင်ပြောင်းလဲကျင့်သုံးသွားမည်ဖြစ်ကြောင်းသိရသည်။

YBS ဘတ်စ်ကားများကို သုံးလတစ်ကြိမ် အဆင့်မြှင့်တင်သောလုပ်ငန်းများ ပြုလုပ်သွားမည်ဖြစ်ကာ ကတ်စနစ်ဖြင့် စတင်လျှင် စပယ်ယာများထားရှိသွားမည်မဟုတ်ကြောင်း ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်းသိရသည်။

အဆိုပါငွေပေးချေကတ် စတင်ကျင့်သုံးရာတွင် ခရီးသည်များအနေဖြင့် ကိုယ်သွားချင်

သည့်ခရီးမိုင်အတိုင်းပဲ ငွေပေးချေသောစနစ်ကို ကျင့်သုံးမည်ဖြစ်ကြောင်းနှင့် နောက်တစ်ကြိမ် မဖြတ်မီပါက ဂိတ်စ၊ ဂိတ်ဆုံးငွေအတိုင်းကတ်ထဲကနေ ဖြတ်တောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်က 'ငွေပေးချေကတ် အကုန်လုံးကို တိုင်းအစိုးရဘက်က မှတ်ပုံတင်ထားမှာ ဖြစ်ပါတယ်။ ကတ်ထုတ်လုပ်ချင်သူတွေအားလုံးကလည်း ထုတ်လုပ်ခွင့် ရှိမယ်။ ကတ်ကိုလက်ခံပေးမယ့် ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး အခုကျင့်သုံးမယ့်ကတ်စနစ်က တော့ အဲဒီကတ်တိုင်းကလည်း ဘတ်စ်ကားစီးလို့ရတဲ့အပြင် ရထား၊ သင်္ဘောနဲ့ ဈေးပါဝယ်လို့ရမယ့်ကတ်မျိုးကို ကြိုးပမ်းဆောင်ရွက်ရ

မြင့်မြတ်အောင်မြင်

မှာဖြစ်ပါတယ်။ ဧပြီလကုန်ပိုင်းမှာဆောင်ရွက်နိုင်ဖို့ အချိန်ဇယားဆွဲပြီးတော့ ပြင်ဆင်ဆောင်ရွက်နေတယ်ဆိုတာ အသိပေးလိုပါတယ်' ဟု ပြောကြားခဲ့သည်။

ကတ်ဖြင့်ငွေပေးချေသောစနစ်ကို ဧပြီလတွင် ပြောင်းလဲကျင့်သုံးမည့်အပြင် အစိုးရက အစုရှယ်ယာဝင်မည့်ကုမ္ပဏီများ တည်ထောင်ပြီး ဘတ်စ်ကားလိုင်းတို့ကို အဆင့်မြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်မည်ဖြစ်ပြီး GPS စနစ် တပ်ဆင်ထားသော ဘတ်စ်ကားအားလုံးကို Yangon Operator Team ဖွဲ့စည်းကာ ထိန်းချုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

YBS နံပါတ် ၆၄ ယာဉ်လိုင်းတွင် ကားအသစ်များနှင့် လဲလှယ်ပြေးဆွဲမည်

မြောက်ဥက္ကလာ၊ ဝေဘာဂီမု ပန်းဆိုးတန်းထိပ်ကို ပြေးဆွဲနေသော YBS နံပါတ် ၆၄ ယာဉ်လိုင်းတွင် ၂၀၀၆-၂၀၀၇ မော်ဒယ်ကား သစ်များနှင့် အစားထိုးပြေးဆွဲသွားမည်ဟု လက်ရှိတာဝန်ယူပြေးဆွဲနေသည့် ကုန်းဘောင် ရန်ကုန်အများပိုင်ကုမ္ပဏီကပြောသည်။

လက်ရှိတွင် လဲလှယ်ပြေးဆွဲမည့် ကားအသစ်များရောက်ရှိနေပြီးဖြစ်၍ ၁၉၉၅ မော်ဒယ်အောက် ကားများကိုလဲလှယ်ကာ ကားအသစ်အစီး ၅၀ လောက်ဖြင့် အစားထိုး ပြေးဆွဲပေးဖို့လျာထားကြောင်း ကုန်းဘောင် ရန်ကုန်အများပိုင်ကုမ္ပဏီတာဝန်ရှိသူ ဦးသန့်စင်

ကြည်ကပြောသည်။ ကုန်းဘောင်ရန်ကုန်အများပိုင်ကုမ္ပဏီက လက်ရှိယာဉ်လိုင်းနံပါတ် YBS ၃၁၊ ၃၂ နှင့် ၆၄ ယာဉ်လိုင်းများကို တာဝန်ယူပြေးဆွဲပေးနေကြောင်းသိရသည်။

အောင်ပိုင်မျိုး



စက်မှုအလင်း ဂျာနယ်
Beacon of Industry Journal

ဇာတည်းမှူးချုပ်
ဦးကျော်လှိုင်

ဒုတိယဇာတည်းမှူးချုပ်
ဦးစည်သူဝင်း

မျက်နှာပုံးနှင့် အတွင်းဒီဇိုင်း
ဦးဟိန်းမင်းဇာ

ဇာမျက်နှာအပြင်အဆင်
ဒေါ်ခင်ဌေးဝင်း၊ ဒေါ်ခင်သီတာမိုး

မြန်ချီရေးနှင့်ပြင်ပဆက်ဆံရေး
ဦးအောင်ကြည်၊ ဦးမင်းထွဋ်ဦး

ထုတ်ဝေသူ
ဦးအောင်စိုးရ
ထုတ်ဝေခြင်းလုပ်ငန်း
အသိအမှတ်ပြုလက်မှတ်အမှတ် - ၀၀၅၀၀

ပုံနှိပ်သူ/ပုံနှိပ်တိုက်
ဦးမောင်မောင်လှ
ရွှေနိုင်ငံ (၀၀၂၉၆)
ရန်ကုန်မြို့
ဧကန်ရေ ၃၇၀၀

ဂျာနယ်တိုက်လိပ်စာ
ရုံးအမှတ် (၃၀)
စက်မှုဝန်ကြီးဌာန
နေပြည်တော်
ဖုန်း - ၀၆၇ - ၄၀၅၀၅၇
၀၁ - ၂၅၀၆၅၁

E-mail
beaconofindustry@gmail.com

နေလိုလင်းဝေ၊ လလိုအေးစေ ဒို့မြန်ပြည်



‘အရှေ့ဆီမှာ ရောင်နီကလေး သမ်းလို့လာပြီ မိုးလင်းတော့မယ်၊ ထတော့ညီမလေးရဲ့ အချိန်ဆိုတာ လူကိုမစောင့်ဘူးလေကွယ် ကိုယ်လက်ကိုသန့်ရှင်းထား၊ စိတ်ဓာတ်ကို စုစည်းထား ဒီနေ့သစ်ဟာလေတို့ကို မျှော်လင့်ခြင်းအသစ်တွေ ပေးလာမယ်။’

ခေါင်းရင်းခြောက်က လွင့်ပျံ့လာတဲ့သီချင်းသံနဲ့အတူ ဒီနေ့ကို လန်းဆန်းစွာကျွန်မမိုးထလာခဲ့ပါတယ်။ သီချင်းလေးကြားရတာ ကျက်သရေမင်္ဂလာရှိလိုက်တာ။ သီချင်းလေးကြားအပြီး ကျွန်မခေါင်းထဲရောက်လာတာက ပင်လုံမြေမှာကျင်းပခဲ့တဲ့ နှစ် (၇၀) မြောက် ပြည်ထောင်စုနေ့အခမ်းအနားအကြောင်းပါ။

‘ပင်လုံ’ တဲ့။ တိုတောင်းလှတဲ့ နာမည်လေးဖြစ်ပေမယ့် ဒီမြေလေးကနေပြီး ကျွန်မတို့လွတ်လပ်ရေးခေါင်းဆောင် ကြီး ‘ဗိုလ်ချုပ်အောင်ဆန်း’ ရဲ့ဦးဆောင်မှုနဲ့အတူ ကျွန်မတို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေအားလုံးရဲ့ သွေးစည်းမှုကိုပြသနိုင်ခဲ့တဲ့မြေလေးမို့ ကျွန်မတို့အားလုံးရဲ့ရည်မှန်းချက်မှာ မမေ့မေ့အပ်တဲ့မြေလည်းဖြစ်နေပါတယ်။ ကိုလိုနီနယ်ချဲ့တို့၏ ပရိယာယ်ကြွယ်ဝလှသော ခွဲခြားအုပ်ချုပ်မှုစနစ်နှင့် သူ့ကျွန်ဘဝရောက်ခဲ့သည့်ကာလတစ်လျှောက်လုံး အစီအမံရှိရှိစနစ်တကျဆောင်ရွက်ခဲ့သည့် သွေးခွဲသပ်လျှို့မိုများကြောင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား သံသယအမြင်များကို ပကတိရိုးသားစွာ ပွင့်လင်းနှေးထွေးတဲ့စိတ်ဓာတ်တွေနဲ့ ချေဖျက်ဖယ်ရှားပေးခဲ့တဲ့နေ့လည်းဖြစ်ပါတယ်။ တိုင်းရင်းသားအားလုံး၏ရည်မှန်းချက်မှာလည်း ၂၀ ရာစုပင်လုံကနေ နိုင်ငံလွတ်လပ်ရေးကို ဆောင်ကြဉ်းပေးနိုင်ခဲ့သလို ၂၁ ရာစုပင်လုံကလည်း မိမိတို့နိုင်ငံကို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံအဖြစ်သို့ ပို့ဆောင်ပေးနိုင်မည်ဟူသော မျှော်လင့်ချက်ရောင်နီသန်းချိန်ကလေးပေါ့။

ကျွန်မတို့နိုင်ငံ လွတ်လပ်သောနိုင်ငံဖြစ်လာတာ နှစ်ပေါင်း ၇၀ နီးပါးရှိလာပြီ။ ဒါပေမယ့် ကျွန်မတို့နိုင်ငံဟာ ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်လာခဲ့သေးပါဘူး။ လိုအပ်ချက်တွေကို ဆောင်ရွက်နေဆဲ၊ ကြိုးစားနေဆဲ၊ တည်ဆောက်နေဆဲနိုင်ငံဖြစ်ပါတယ်။ လိုအပ်

ချက်တွေထဲမှာမှ အဓိကအကျဆုံးကတော့ ငြိမ်းချမ်းရေးပဲဖြစ်ပါတယ်။ သစ်ပင်မှာအမြစ်၊ လူမှာအချစ်လိုအပ်ပေမယ့် တိုင်းပြည်အတွက်တော့ စစ်ဆိုတာမရှိလေကောင်းလေပါပဲ။ စစ်ဖြစ်ပွားတဲ့နေရာမှာရှိတဲ့ ပြည်သူတွေဆိုရင်ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအားလုံးထိခိုက်ရပါတယ်။ ထို့ကြောင့်မို့ ငြိမ်းချမ်းရေးဆိုတာ တိုင်းရင်းသားအားလုံးမျှော်လင့်တောင့်တကြတဲ့ ဆုလာဘ်ကြီးတစ်ပါးလည်းဖြစ်ပါတယ်။

ပင်လုံမြို့၌ နှစ် ၇၀ မြောက်ကျင်းပသည့် ပြည်ထောင်စုနေ့အခမ်းအနားမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ‘ဒေါ်အောင်ဆန်းစုကြည်’က-

‘ကျွန်မတို့ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာပါနေတဲ့ အစုအဖွဲ့ပုဂ္ဂိုလ်အားလုံးဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်တယ်။ ကိုယ်ဟာ ကိုယ့်နိုင်ငံအကျိုးအတွက် ငြိမ်းချမ်းတဲ့နည်းနဲ့ဆောင်ရွက်နိုင်တဲ့ အရည်အချင်းရှိတယ်ဆိုတဲ့ ယုံကြည်ဖို့က ပထမလိုအပ်ချက်ဖြစ်ပါတယ်။ ဒီလိုယုံကြည်မှုရှိပြီဆိုရင် ငြိမ်းချမ်းရေးညီလာခံမှာ မပါဝင်နိုင်တဲ့သူတစ်ယောက်မှရှိမှာမဟုတ်ဘူး’ ဟု မိန့်ကြားခဲ့ခြင်းမှာလည်း သိပ်ကိုမှန်ကန်သော အမှန်တရားတစ်ရပ်ဖြစ်ပါတယ်။ ကံ ကံ၏အကျိုးဆိုတာ ကိုယ်လုပ်သလိုဖြစ်မယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်ထိုးရသေးတဲ့ တိုင်းရင်းသားအစုအဖွဲ့တွေအနေနဲ့ သတ္တိရှိရှိ၊ ယုံကြည်ချက်အပြည့်နဲ့လက်မှတ်ထိုးပြီး ပါဝင်လာခဲ့မယ်ဆိုရင် ကျွန်မတို့ပြည်သူတစ်ရပ်လုံးက အတိုင်းမသိဝမ်းဆီထိသို့၊ နှလုံးစိတ်ဝမ်းအေးချမ်းပျော်ရွှင်လိုက်ကြလေမလဲ။ တကယ်တော့ ငြိမ်းချမ်းရေးအသီးအပွင့်ဆိုတာ ဒီမြေမှာနေထိုင်တဲ့တိုင်းရင်းသားတိုင်းတောင့်တကြ၊ ရသင့်ကြတဲ့ အခွင့်အရေးတစ်ရပ်လည်းဖြစ်ပါတယ်။ ပန်းဥယျာဉ်တောင်မှ ရောင်စုံပန်းတွေ ဖူးပွင့်မှလှတာပါ။ မတူကွဲပြားနေတဲ့အင်အားတွေကို သူသာတယ်၊ ကိုယ်နာတယ် သဘောထားဘဲ စုစည်းစည်းညီညွတ်ညွတ်နဲ့ ပေါင်းစည်းလုပ်ဆောင်ခဲ့မယ်ဆိုရင် ကျွန်မတို့နိုင်ငံဟာ ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်တဲ့ခေတ်မီနိုင်ငံတော်ဖြစ်မှာ မြေကြီးလက်ခတ်မလွဲပါဘဲ။

ကျွန်မတို့ရဲ့လွတ်လပ်ရေးခေါင်းဆောင်ကြီးများဟာ ပင်လုံ

သမိုင်းကိုစတင်ပြီး ထူထောင်ခဲ့တယ်။ ပထမပင်လုံစာချုပ်ဟာ သမိုင်းစာမျက်နှာတစ်မျက်နှာဖြစ်ခဲ့ပြီး ၂၁ ရာစု ပင်လုံဟာ သမိုင်းစာအုပ်တစ်အုပ်အဖြစ်နဲ့ မော်ကွန်းဝင်မှတ်တမ်းတင်နိုင်ခဲ့မယ်ဆိုရင် ကျွန်မတို့မြန်မာနိုင်ငံဟာ ကမ္ဘာတည်နေသရွေ့ ကမ္ဘာ့အလယ်မှာနေမင်းလို ဘုန်းတန်ခိုးအရှိန်အဝါတောက်ပပြီး၊ လမင်းလို ပြည်သူတွေရဲ့နှလုံးသားကို ထာဝရအေးမြစေမှာ အမှန်ပါပဲ။ ထို့ကြောင့်မို့ ပြည်သူထဲကပြည်သူတစ်ယောက်အနေနဲ့ ငြိမ်းချမ်းရေးအသီးအပွင့်ကို တိုင်းရင်းသားအားလုံးညီမျှစွာခံစားစေချင်တဲ့စေတနာနဲ့ ‘နေ့သစ်’ သီချင်းလေးကို သီဆိုတိုက်တွန်းရင်းနဲ့ပဲ ကျွန်မရဲ့စာလေးကို နိဂုံးချုပ်လိုက်ရပါတယ်။

**‘ညအမှောင်ရဲ့အိပ်မက်ဆိုးက နီးလာပြီ
လမ်းဟောင်း ဆက်မသွားဖို့
အမှားဟောင်း ဆက်မမှားဖို့
ပြင်ဆင်ဖို့လိုတဲ့ အခွင့်ကောင်းပါပဲ
ရန်ငြိုးတွေ ဖြေဖျောက်ဖို့
သွေးရင်းလို့ လက်တွဲဖို့
ဒီနေ့သစ်ဟာ တို့ကို
အောင်မြင်မှုအသစ်တွေ ပေးလာမယ်။’**

ဟန်နီဇော်



တရားသောယုဉ်ပြိုင်ခြင်း

- ✘ ကိုယ့်မီးတိုင်ကို လင်းစေလို၍ ထိုထိုဆီမီး ငြိမ်းသတ်ပြီးမှ ကိုယ့်မီးလင်းငြား၊ မတရား ရှောင်ရှားသင့်စွ၊ စိတ်မလှ နိမ့်ကျကိုယ်ကျင့်၊ ဆင်ခြင်သင့်၏။
- ✘ ထိုထိုဆီမီး၊ လင်းရောင်ညှိုးစေ ပိုပြီးလင်းနိုင်၊ နည်းပိုင်ပိုင်နဲ့ ကိုယ်တိုင်ဆီမီး၊ ကိုယ်ဖန်တီး ပိုပြီးကြိုးစား၊ မေတ္တာပွား တရားသဖြင့်၊ စိတ်ထားမြင့် ကိုယ်ကျင့်မမှား၊ ယုဉ်ပြိုင်သွားသော် နိုင်ထားသူလည်း ဂုဏ်ယူစရာ ရှုံးထားသူလည်း စိတ်ချမ်းသာ။

မာန်စအောင်မင်းနိ

မန္တလေးအလုပ်အကိုင်ပြပွဲ (၂၀၁၇) ကျင်းပ ထိပ်တန်းကုမ္ပဏီ ၃၀ ကျော်မှ အလုပ်အကိုင်အခွင့်အလမ်းများခေါ်ယူ၊ လျှောက်ထားသူများပြား

အလုပ်သမားညွှန်ကြားမှုဦးစီးဌာနနှင့် MCG - Myanmar Consultant Group တို့မှ ကြီးမှူးကျင်းပသော သတ္တမအကြိမ်မန္တလေး အလုပ်အကိုင်ပြပွဲ (၂၀၁၇) ကို မတ်လ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့များတွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၃၄ လမ်းနှင့် ၇၈ လမ်းထောင့်ရှိ ရတနာပုံစူပါစင်တာ တတိယထပ်ရှိ ICT ခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီးဦးမြတ်

သူ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးမျိုးအောင်တို့ တက်ရောက်အားပေးပြီး ဖဲကြီးဖြတ်ဖွင့်လှစ်ပေးကာ အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ အလုပ်သမားမှတ်ပုံတင်ကဒ်များ ပြုလုပ်ပေးနေမှု၊ လူငယ်များကုမ္ပဏီနှင့်ဌာနများတွင် အလုပ်လျှောက်ထားနိုင်ရန် CV ပုံစံများဖြည့်နေမှုများအား လှည့်လည်ကြည့်ရှုအားပေးကြသည်။ အလုပ်အကိုင်အခွင့်အလမ်းပြပွဲတွင် တက္က

သိုလ်အသီးသီးမှမဟာဘွဲ့ရသူများ၊ စီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့ရသူများ အပါအဝင် ဘွဲ့ရလူငယ်များလာရောက်လျှောက်ထားကြသည်။ မန္တလေး အလုပ်အကိုင်ပြပွဲ (၂၀၁၇) တွင် မြန်မာနိုင်ငံရှိထိပ်တန်းကုမ္ပဏီကြီးများဖြစ်သော DENKO. POWER MOBILE CENTER ၊ ပုဂ္ဂလိကဘဏ်များ၊ ကိုယ်ပိုင်ကျောင်းများအပါအဝင် ကုမ္ပဏီ ၃၀ ကျော်က အလုပ်လျှောက်လွှာများဖြည့်စွက်၍ မျှော်မှန်းလစာရေးသွင်းကာ တိုက်ရိုက်အင်တာဗျူးပြီး လစ်လပ်ရာထူး ၁,၀၀၀ ကျော်အား Onestop

Service ခန့်ထားပေးရန် ဆောင်ရွက်ခဲ့ကြသည်။ မန္တလေးမြို့တွင် ကျင်းပပြုလုပ်ခဲ့သော အလုပ်အကိုင်အခွင့်အလမ်းပြပွဲများတွင် အကြီးမားဆုံးနှင့်လာရောက်သူအများဆုံးဖြစ်ပြီး ဘွဲ့ရလူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ဆုံးပြပွဲဖြစ်ခဲ့ကြောင်း သိရသည်။

သီဟကိုကို (မန္တလေး)

ရန်ကုန်ဆေးရုံကြီး လုံခြုံရေး CCTV ကင်မရာ အလုံး ၂၀၀ ခန့်နှင့် လုံခြုံရေးဝန်ထမ်း တိုးမြှင့်ခန့်ထား



ရန်ကုန်ဆေးရုံကြီးတွင် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ထိထိရောက်ရောက်ဆောင်ရွက်ပေးမည့် လုံခြုံရေး CCTV ကင်မရာ အလုံး ၂၀၀ ခန့်တပ်ဆင်မည်ဖြစ်ကြောင်းနှင့် ဝန်ထမ်း ၄၀ ဦးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့် စိစစ်ရွေးချယ်ခန့်အပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ လုံခြုံရေးအတွက် အသစ်ထပ်မံခန့်အပ်လိုက်သည့် ဝန်ထမ်းများသည် နိုင်ငံတော်အစိုးရက တရားဝင်ခန့်အပ်လိုက်သော ဝန်ထမ်းများဖြစ်ကြောင်းနှင့် မိမိတို့၏လုပ်ငန်းဆောင်တာများကို အထူးတာဝန်ယူလုပ်ကိုင်ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း ခန့်အပ်လိုက်သည့် လုံခြုံရေးဝန်ထမ်းအရေအတွက်မှာ ၄၀ ဦးဖြစ်ပြီး နေ့စားလရင်းစနစ်ဖြင့် ခန့်အပ်ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါဝန်ထမ်းအားလုံးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သူများဖြစ်ကြောင်း ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးအေးကိုကို

ကပြောသည်။ ယခင်က ရန်ကုန်ဆေးရုံကြီးတွင် ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတစ်ခုနှင့်ချိတ်ဆက်ပြီး ဝန်ထမ်း ၆၀ ဦးခန့်ငှားရမ်း၍ ၆ လတစ်ကြိမ် စာချုပ်ချုပ်ဆိုကာ တစ်လလျှင် ငွေကျပ် သိန်း ၈၀ နီးပါးဖြင့် ၂ နှစ်ကျော် အသုံးပြုခဲ့ကြောင်းသိရသည်။ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတစ်ခုနှင့်ချုပ်ဆိုထားသည့်စာချုပ်မှာ ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် သက်တမ်းကုန်ဆုံးခဲ့သဖြင့် ယင်းလုံခြုံရေးဝန်ထမ်း ၆၀ ဦးကို ခေတ္တရပ်နားထားကြောင်း ရန်ကုန်ဆေးရုံကြီးအုပ်ချုပ်ရေးပိုင်းဆိုင်ရာအဖွဲ့မှ သိရသည်။ ရန်ကုန်ဆေးရုံကြီးတွင် တက်ရောက်ကုသကြသည့် လူနာများ၊ လူနာရှင်များ၏ အဖိုးတန်ပစ္စည်းများ ပျောက်ဆုံးမှု၊ အလစ်သုတ်မှု၊ အခိုးခံရမှုများ အကြိမ် (၁၀၀) ကျော်ဖြစ်ပွားခဲ့သောကြောင့် ဆေးရုံကြီးနှင့်ခွဲစိတ်ကုသဆောင် (၅)၊ ဆေးရုံသစ်ကြီးတွင် လုံခြုံရေးကင်မရာအလုံး ၂၀၀ နီးပါးခန့်တပ်ဆင်၍ Control Center တစ်ခုဖွင့်ကာ လုံခြုံရေးပိုင်း

မြင့်မြတ်အောင်မြင် ဆိုင်ရာကို စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ပစ္စည်းပျောက်ရှုခြင်းမှာ ယခင်နှစ်များကထက်ကို လျော့ကျခြင်းမရှိဘဲ ပိုမိုဆိုးရွားလျက်ရှိသောကြောင့် ယခု ၂၀၁၇ ခုနှစ်၌ လိုအပ်သောရောဂါကုဌာနများတွင် CCTV ကင်မရာများကို တိုးမြှင့်တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်ဆေးရုံကြီးတွင် ဆေးရုံတက်ရောက်ကုသနေသူ နှလုံးဝေဒနာရှင်တစ်ဦး၏သမီးဖြစ်သူက 'ကျွန်မအမေဆေးရုံတက်ရတာ ၂ ခါရှိပါပြီ။ ၂၀၁၆ ခုနှစ်ထဲမှာပါပဲ။ တစ်ခါတက်တိုင်း တစ်ခါပစ္စည်းပျောက်တယ်။ iPhone ပျောက်တာပါ။ စက္ကန့်ပိုင်းပဲကြာတယ်။ ပြန်ရှာတော့ မရတော့ဘူး။ ၂ ခါလုံး ဖုန်းပါပဲ။ ဒါကြောင့် လုံခြုံရေးပိုင်းကို တိုးမြှင့်ဖို့လိုတာပေါ့' ဟုပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းရရှိရန် စစ်တွေတွင် အထည်ချုပ်စက်ရုံဖွင့်

စစ်တွေဒေသခံ လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးမင်းဇော်က ဒေသခံများအတွက်ရည်ရွယ်ပြီး အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်ရည်ရွယ်၍ ရခိုင်ပြည်နယ်၏ပထမဆုံးအထည်ချုပ်စက်ရုံအဖြစ် ဖွင့်လှစ်လိုက်ကြောင်းသတင်းရရှိသည်။



အဆိုပါအထည်ချုပ်စက်ရုံကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဖေဖော်ဝါရီလ ၂၅ ရက်နေ့က တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ လက်ရှိအထည်ချုပ်စက်ရုံတွင် အမျိုးသမီးငယ်များနှင့် သင်တန်းဆရာမ၊ စုစုပေါင်း ၈၀ ကျော် ဝင်ရောက်လုပ်ကိုင်နေကြပြီး စက်ချုပ်ကျွမ်းကျင်သူမည်သူမဆို လာရောက်လျှောက်ထားနိုင်ကြောင်းလည်း သိရသည်။ ယင်းနှင့်ပတ်သက်ပြီး အထည်ချုပ်စက်ရုံဝန်ထမ်းတစ်ဦးက အဆိုပါစက်ရုံဖွင့်လှစ်ခြင်းကြောင့် အခြားဒေသများတွင် သွားရောက်လုပ်စရာမလိုဘဲ မိမိဒေသမှာပင် မိသားစုနှင့်နီးနီးနားနားနေရသည့်အတွက် ဝမ်းသာကြောင်းပြောသည်။ ထိုကဲ့သို့ အထည်ချုပ်စက်ရုံဖွင့်လှစ်နိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရက မြေနေရာ၊ ရေနှင့်မီးတို့ကို ကူညီထောက်ပံ့ထားကြောင်းလည်း သိရသည်။

အောင်သာဝေ

နှလုံးခုန်ရုန်ခြင်း (Palpitation)

ဒေါက်တာလွင်သန်း

လူတိုင်းစိတ်လှုပ်ရှားမှုနှင့် တွေ့ကြုံရင်ဆိုင်ကြရသောအခါ နှလုံးခုန်ရုန်လေ့ရှိကြသည်။ လူအများ ထင်မြင်ယူဆသကဲ့သို့ ချစ်ခြင်း၊ မုန်းခြင်း၊ ဝမ်းသာပျော်ရွှင်ခြင်း၊ စိတ်ညစ်ညူးခြင်း စသည့်စိတ်၏ခံစားချက်များသည် နှလုံးသားမှပေါက်ဖွားလာရသည်မဟုတ်ပါ။ ဦးနှောက်၏စေ့စားချက်များသာဖြစ်သည်။

စိတ်လှုပ်ရှားမှု၏လှုံ့ဆော်မှုကြောင့် နှလုံးသားတွင်အမြဲ တမ်းရောင်ပြန်ဟပ်ခြင်းခံရလေသည်။ အလွန်အမင်းပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ ကြောက်ရွံ့ခြင်းစသည့်လှုပ်ရှားမှုများ ပြင်းထန်လာသည့်အခါ သဘာဝအလျောက် နှလုံးခုန်ရုန်လေ့ရှိလာ တတ်သည်။ သို့ရာတွင် မကြာခဏနှလုံးခုန်ရုန်လျှင် အကြောင်းအမျိုးမျိုး ရောဂါအစုံစုံကြောင့်ဖြစ်နိုင်လေသည်။


နှလုံးခုန်ရုန်ခြင်းသဘာဝ - လူတို့၏ခန္ဓာကိုယ် မှနှလုံးသည် လွန်စွာအရေးကြီးပြီး ထူးဆန်းအံ့ဩဖွယ်ကောင်း လှသည့်အစိတ်အပိုင်းတစ်ခုဖြစ်သည်။ လူ့နှလုံးသည် မိခင်ဝမ်း တွင်သန္ဓေသားဘဝ ရက်သတ္တပတ် ၃ ပတ်အရွယ်မှ ဘဝအပိုင်း အခြားကာလအဆင့်ဆင့်ကိုဖြတ်သန်းပြီး သေဆုံးသည်အထိ အလိုအလျောက် ဆက်တိုက်မှန်မှန်ခုန်လျက်ရှိသည်။

လူ၏နှလုံးကို ကြွက်သားဖြင့်တည်ဆောက်ထားသည်။ ခန္ဓာ ကိုယ်တွင် အရေးကြီးလှသောသွေးများ ပျံ့နှံ့လှည့်ပတ်နိုင်ရန် နှလုံးကြွက်သားများက အလှည့်ကျကျကျခြင်း၊ ဆန့်ခြင်းဖြင့် ဆောင်ရွက်ပေးသည်။ ယင်းကဲ့သို့ နှလုံးကြွက်သားများအသက် ရှင်နေသမျှ အချိန်မှန်မှန်ကျုံ့ခြင်း၊ ဆန့်ခြင်းကို နှလုံးခုန်ခြင်းဟု ခေါ်သည်။ နှလုံးကြွက်သားနံရံတွင် နှလုံးခုန်ခြင်းကိုစတင်လှုံ့ ဆော်ပေးနိုင်သည့် အင်္ဂါငယ်တစ်ခုရှိသည်။ ယင်းကြောင့် နှလုံး သည်အချိန်မှန်မှန် စည်းချက်ညီညီ အလိုအလျောက်လှုပ်ရှား လျက်ရှိသည်။

ပုံမှန်အားဖြင့်နှလုံးသည် တစ်မိနစ်လျှင်အကြိမ် ၆၀ မှ ၈၀ အထိခုန်နိုင်သည်။ မိမိနှလုံးခုန်၍ဖြစ်ပေါ်လာသော နှလုံးခုန်သံ ကို သာမန်အားဖြင့်ပြန်၍မကြားနိုင်ပေ။ ဆရာဝန်သုံးနားကြပ် ဖြင့် ရင်ဘတ်တွင်ကပ်၍နားထောင်မှသာ နှလုံးခုန်သံကြားနိုင် သည်။ သို့ဖြစ်၍လည်း အချိန်ပြည့်နှလုံးခုန်နေသည်ကို သတိ မထားမိချေ။

သို့သော် လူတစ်ဦးတစ်ယောက်သည် မိမိနှလုံးခုန်နေသည် ကို မိမိစိတ်ကအမြဲသိနေ၊ ကြားနေပြီဆိုလျှင် ထိုသူတွင်နှလုံး ခုန်ရုန်ခြင်း ဖြစ်ပေါ်နေသည်ဟုဆိုနိုင်သည်။ နှလုံးခုန်ရုန် ချစ်ခြင်းနှင့်အတူ စိတ်ပူပင်ကာ စားမဝင်၊ အိပ်မပျော်ဖြစ်လေ့ ရှိသည်။ အမှန်စင်စစ် နှလုံးခုန်ရုန်ခြင်းသည် ရောဂါမဟုတ် ပါ။ အကြောင်းအမျိုးမျိုး ရောဂါအထွေထွေကြောင့်ဖြစ်ပေါ်လာ သော ရောင်ပြန်ဟပ်မှုလက္ခဏာတစ်ခုဖြစ်ချေသည်။

နှလုံးခုန်ရုန်ခြင်းစေသည့်အကြောင်းအရင်းများ - 'ဥပါဒါန်ကြောင့် ဥပါဒါန်ရောက်' ဆိုသည့်စကားအရ စိတ်လှုပ် ရှားမှုပြင်းထန်သည့်အခါ နှလုံးခုန်ရုန်ခြင်းဖြစ်သည်သာမက ကြာလျှင်နှလုံးရောဂါဖြစ်လာစေနိုင်ပါသည်။ မည်သည့်အဖျား ရောဂါတွင်မဆို ကိုယ်ပူချိန်သာမန်ထက်မြင့်တက်လာသည့်အခါ နှလုံးခုန်ရုန်လေ့ရှိသည်။ ကိုယ်အပူချိန် တစ်ဒီဂရီဖာရင်ဟိုက် မြင့်တက်သည့်အခါ နှလုံးခုန်ရုန်လေ့ရှိသည်။ ခြွင်းချက်အ နေဖြင့်မူ တိုက်ဖျက်၊ အူရောင်ငန်းဖျားရောဂါတွင် ကိုယ်အပူချိန် မြင့်သလောက် နှလုံးခုန်နှုန်းမမြန်ပေ။



အဓိကအားဖြင့် နှလုံးရောဂါအမျိုးမျိုးကြောင့် နှလုံးခုန်ရုန် ချစ်ခြင်းဖြစ်သည်။ မွေးရာပါနှလုံးသားတည်ဆောက်မှုချို့ယွင်း ၍ဖြစ်သော နှလုံးရောဂါမှအစ နှလုံးသားအလွှာအသီးသီးရောင် ခြင်း၊ နှလုံးအခင်များချို့ယွင်းခြင်း၊ နှလုံးပုပ်ခြင်းအစရှိသည့် ကြီးပြင်းလာစဉ်ဖြစ်လေ့ရှိသော နှလုံးရောဂါများအဆုံး အားလုံး တွင်နှလုံးခုန်ရုန်ခြင်းသည်။

သွေးတိုးရောဂါ၊ လည်ပင်းရိုသိုင်းရွိုက်အကျိတ် အဆိပ် တက်ရောဂါ၊ အစာအိမ်ရောဂါ၊ အဆုတ်နာရောဂါ၊ သွေးအား နည်းခြင်းစသည်တို့တွင်လည်း နှလုံးခုန်ရုန်ခြင်းရှိသည်။ လက်ဖက်ရည်၊ ကော်ဖီ၊ အရက်၊ ဆေးလိပ်၊ ကွမ်း အလွန်အကျွံ စားသောက်လျှင်၊ အိပ်မပျော်လျှင် နှလုံးခုန်ရုန်တတ်သည်။ ကိုယ်ဝန်ရှိစဉ် အလိုလိုနှလုံးခုန်ရုန်လေ့ရှိသည်။ ၎င်းအပြင် ပြင်းထန်သောကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ပြီးစ ခေတ္တခဏ တွင် နှလုံးခုန်ရုန်တတ်သည်။

အချို့ဘေးဖြစ်စေသော မူးယစ်ထုံထိုင်းဆေးစွဲသူများတွင် ဆေးတန်ခိုးပြချိန်၌သော်လည်းကောင်း၊ ဆေးမှီဝဲလေ့ရှိချိန်တွင် မမှီဝဲ၊ မသုံးစွဲလျှင်သော်လည်းကောင်း နှလုံးခုန်ရုန်ခြင်း ဖြစ်တတ်သည်။

နှလုံးခုန်ရုန်ခြင်းမှကင်းဝေးစေရန်- နှလုံးခုန်၊ ရုန်ခြင်းမှကင်းဝေးစေရန်ဖော်ပြခဲ့သော နှလုံးခုန်ရုန်ခြင်းစေ သည့် အချက်အလက်များဆင်ခြင်၍နေထိုင်ကြရန်ဖြစ်ပေသည်။

လောကဓံလှိုင်းဂယက်၏ ရိုက်ပတ်ချက်ကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ရန် မိမိစိတ်ကိုမိမိ ထိန်းချုပ်တတ်ရန်လိုသည်။ လက်ဖက် ရည်၊ ကော်ဖီ၊ အရက်၊ ဆေးလိပ်၊ ကွမ်းစသည်တို့ အလွန်အကျွံ မသောက်သုံးသင့်ပါ။

အဖျားရောဂါအမျိုးမျိုးမှကင်းဝေးရန်လည်း သင့်တင့်မျှတ သော အာဟာရကိုမှီဝဲပြီး တစ်ကိုယ်ရည်သန့်ရှင်းရေး၊ ပတ်ဝန်း ကျင်သန့်ရှင်းရေးတို့နှင့်အညီ နေထိုင်ရပေမည်။ အဓိကအားဖြင့် နှလုံးရောဂါဘေးမှကင်းဝေးစေရန် လိုအပ်ပေသည်။

နှလုံးရောဂါမဖြစ်ရလေအောင်- 'နှလုံးသန်မာ လူကျန်း မာ' ဆိုသည့်စကားနှင့်အညီ ကျွန်ုပ်တို့နှလုံးရောဂါကင်း၍ ကောင်းမွန်စွာအလုပ်လုပ်နိုင်ရန် အလွန်အရေးကြီးပါသည်။ နှလုံးရောဂါမဖြစ်စေရန် အဆီအစိမ့်များကိုလျော့စား၍သွေး တိုးရောဂါ၊ ဆီးချိုရောဂါ၊ ကာလသားရောဂါစသည်တို့ဖြစ်လာရင် စောစီးစွာကုသရမည်။

ဦးနှောက်ကို သူ့အိုးနှင့်သူ့ဆန် တန်ရုံသာအသုံးချခြင်း၊ သင့် လျော်သလိုအနားပေးခြင်းဖြင့် စိတ်ပူပင်သောကလောင်များကို လျော့ပါးစေကာ အရာရာကိုစိတ်ဓာတ်ကြံ့ခိုင်စွာဖြင့် ရင်ဆိုင် တတ်ရန်လည်းလိုပေသည်။ အကြောင်းမူ စိတ်လှုပ်ရှားစဉ် ကျောက်ကပ်၏အထက်၌ရှိသော အကျိတ်များမှထုတ်လုပ်လိုက် သည့် ဓာတ်တစ်မျိုးကတိကောအမင်းသည် နှလုံးကြွက်သား နှင့်သွေးကြောနံရံများကို ထိခိုက်ပျက်စီးနိုင်စွမ်းရှိသောကြောင့် ဖြစ်သည်။

နေ့စဉ်နာရီဝက်မှ တစ်နာရီအားကစား၊ အပြေး၊ လမ်း လျှောက်၊ စက်ဘီးစီး၊ ရေကူး တစ်ခုခုလုပ်ရမည်။

ဆေးလိပ်သောက်သူများသည် ဆေးလိပ်မသောက်တတ် သူများထက် နှလုံးရောဂါကို သုံးဆယ့်ပို၍ခံစားရတတ်သဖြင့် ဆေးလိပ်သောက်ခြင်းကို ရှောင်ရှားနိုင်ရန်လိုအပ်သည်။ ဆေးလိပ်သောက်ခြင်းဖြင့် နှလုံးသို့လာသောသွေးကြောများအ တွင်း သွေးစီးဆင်းမှုကိုလျော့နည်းစေသည်။ သွေးဖိအားကို လည်းမြင့်တက်စေနိုင်ပြီး သွေးတိုးရောဂါကိုလည်းဖြစ်စေသည်။ ဆေးလိပ်သောက်သူတို့အတွက် နှလုံးသား၏အောက်စီဂျင် ဓာတ်လိုအပ်မှုသည် မြင့်မား၍နေတတ်ပါသည်။

ဆွေမျိုးနီးနီးချင်း အိမ်ထောင်ပြုသည့်အလေ့အထကို ဆင်ခြင်ရန်လိုအပ်သည်။ သွေးနီစပ်သူချင်း အိမ်ထောင်ပြုကြခြင်း ဖြင့် မွေးရာပါ၊ အချို့နှလုံးရောဂါများအပါအဝင်မျိုးရိုးလိုက်သည့် ရောဂါများပိုမိုဖြစ်ပွားတတ်ပါသည်။

နှလုံးခုန်ရုန်လေ့ရှိသူသည် ပထမဦးစွာ စိတ်ကိုတည်ငြိမ်စွာ ထား၍ မိမိတွင် ဤကဲ့သို့ဖြစ်ရခြင်းအကြောင်းကို စဉ်းစားရမည်။ လိုအပ်မည်ထင်ပါက မကြာခဏနှလုံးခုန်ရုန်မှုတွေကြုံရပါ က ဆရာဝန်နှင့်ပြသတိုင်ပင်၍ စနစ်တကျကုသရန်လိုအပ်ပါ သည်။

လူနေမှုအဆင့်အတန်းမြင့်တက်လာသည်နှင့်အမျှ စက်မှု လက်မှုတိုးတက်ထွန်းကားလာသည်နှင့်အမျှ အစားအသောက် နှင့်လုပ်ငန်းခွင်ပြောင်းလဲလာကာ ကိုယ်လက်လှုပ်ရှားမှုလျော့ နည်းလာသည်။ လောဘ၊ ဒေါသ၊ မောဟများတိုးပွားလာပြီး နှလုံးရောဂါ၊ နှလုံးသွေးကြောရောဂါသည် ကမ္ဘာပေါ်မှာအဖြစ် များလှသော ရောဂါဆိုးတစ်မျိုးဖြစ်လာသည်။

လူကိုကူးစက်စေသောရောဂါများမှာ ယခင်ဖွံ့ဖြိုးဆဲနိုင်ငံ တွေမှာ အဖြစ်များလှပါသည်။ ယခုအခါ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လူကိုကူးစက်သောရောဂါများ ငှက်ဖျား၊ အဆုတ်တီဘီ၊ အိပ်ချ် အိုင်ဗီတို့အပြင် လူကိုမကူးစက်သောရောဂါများ ချမ်းသာသော နိုင်ငံများတွင်အဖြစ်များသည့် နှလုံးသွေးကြောရောဂါ၊ လေဖြတ် ရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာရောဂါ၊ မတော်တဆထိခိုက်ဒဏ် ရာခြင်းတို့ ပိုမိုတိုးပွားလာရာ ကျန်းမာရေးအသုံးစရိတ်များပိုမို ကုန်ကျလာပြီဖြစ်သည်။

အစားအသောက်တွင် 'အသင့်အမြန်စား' များဖြစ်သော ဆင်းဒဝစ်၊ ပီဇာ၊ ဟမ်ဘာဂါ၊ အာလူးချောင်းကြော်တို့ကို ပြည့်ဝ ဆီ (ဝက်ဆီ၊ ဆီအုန်း၊ ပြန်ကြော်ဆီ) တို့နဲ့ပြုပြင်စီရင်သည့်အခါ သွေးထဲမကောင်းသော ကိုလက်စထရောအဖြစ် ရောက်ရှိကုန်ပြီး နှလုံးသွေးကြောရောဂါ၊ ကိုလက်စထရောသွေးအတွင်းမြင့်တက် ခြင်းရောဂါ၊ နှလုံးကြွက်သားနှင့်နှလုံးအဆို့ရှင်ကျဉ်းသောရောဂါ များ၊ သွေးတိုးနှင့်ဆီးချိုရောဂါများဖြစ်ပွားလာပြီး ရုတ်တရက် နှလုံးတိုက်ခိုက်ခံရခြင်း၊ နှလုံးသွေးကြောရောဂါများနှင့်အရွယ် မတိုင်မီသေဆုံးကြရသည်။ လူတိုင်းနေ့စဉ်နာရီဝက်မှ တစ်နာရီ အားကစား (အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူး) လုပ် သင့်ပါတယ်။

'Switch Mode Power Supply (SMPS)'

စာရေးသူ ယခင်အပတ်က Power Supply Unit (PSU) ၏အသုံးဝင်ပုံကို အက်ဒီဆင်၏ဝန်ခံစကားဖြင့် မိတ်ဆက်ခဲ့ပါတယ်။ ယခု Switch Mode Power Supply (SMPS) သည် Desktop ကွန်ပျူတာ၏အသုံးများသော PSU ဖြစ်ပါသည်။ Linear Power Supply (LPS)၊ Switch Mode Power Supply (SMPS) စသည်ဖြင့် PSU အမျိုးမျိုးရှိရာ (Advanced Technology Extended) ATX Computer တွင် SMPS ကို အသုံးပြုလေ့ရှိပါသည်။

SMPS အတွင်းသို့ အဝင်လျှပ်စစ်သည် 230 V AC ဖြစ်လေ့ရှိသည်။ AC Supply သည် Line Filter Circuit ကိုဖြတ်သန်းပြီးသောအခါ ဒိုင်အုတ် (Diodes) ၏လုပ်ဆောင်မှုကြောင့် 1.4 ဆမျှတိုးပွားလာပြီး 300 V ဖြစ်လာသည်။ Common Cathode နှင့် Common Anode ကြားတွင် 300 V ဖြစ်ပြီး အလယ်တွင် Cathode နှင့်ဆက်ပါက (+150V) နှင့် Anode နှင့်ဆက်ပါက (-150V) ရရှိပေမည်။ ၎င်းအပိုင်းကို SMPS ၏ Input Section ဟုခေါ်ပါသည်။ SMPS တွင်-

- (1) Input Section
- (2) Switching Section
- (3) Standby Section
- (4) Output Section
- (5) Driver Section
- (6) Power Good Section ဟူ၍ Circuit အစိတ်အပိုင်း (၆) မျိုးပါဝင်သည်။

၎င်းအစိတ်အပိုင်း (၆) မျိုးကို ဖြတ်သန်းပြီးသောအခါ Output အဖြစ် (+3.3V), (+5V), (-5V),(+12V),(-12V) စသည်ဖြင့် ရောင်စုံဝါယာကြိုးလေးများထွက်လာပြီး Mother Board (Mobo) သို့ Main Connection မှတစ်ဆင့် ရောက်ရှိသွားသည်။ Main Connection သည် 20 Pin (အဟောင်း) နှင့် 24 Pin (အသစ်) ဟူ၍ အမျိုးအစားကွဲပြားပါသည်။

အခြား Power Supply Unit များတွင် Input AC 230V ပေးရုံဖြင့် DC Output ကို မိတာဖြင့်တိုင်းယူရရှိပါသည်။

SMPS ၏ထူးခြားချက်မှာ Input AC 230V ဖြင့် ဆက်သွယ်ပေးသော်လည်း DC Output မရရှိသေးပါ။ Main Connector တွင် မိတာဖြင့်တိုင်းသော်လည်း Volt မရှိပါ။ ၎င်း Main Connector ၏ Pin no (16) ဖြစ်သည့် Power On (Green) အား နီးစပ်ရာ Ground (Black) ဖြင့် ဆက်သွယ်ချိတ်ဆက်ပါမှ လိုအပ်သော DC Output Voltage များဖြစ်သည့် (+3.3V), (+5V),(-5V),(+12V) နှင့် (-12V) အမျိုးမျိုးကို ရရှိပါသည်။ ကွန်ပျူတာကို ပလပ်ကြိုးတပ်၊ မီးခလုတ်ဖွင့်ရုံဖြင့် ကွန်ပျူတာသုံး၍မရပါ။ System Unit ပုံးကြီးမှ Power On ခလုတ်ကိုနှိပ်ပါမှ 'တီ' ဟုမြည်လာပြီး ကွန်ပျူတာအစိတ်အပိုင်းအားလုံး အလုပ်လုပ်ကြတော့သည်။

Computer နှင့် CNC စက်များ

စက်မှုလုပ်ငန်းသုံးတွင်ခွဲများသည် အဆင့်မြင့်လာသောအခါ CNC Turning Milling စက်များဖြစ်လာကြသည်။ CNC ဆိုသည်မှာ Computerized Numerical Control ဖြင့် အလိုအလျောက်ထိန်းချုပ်သည့်စက်များဖြစ်သည်။ Fully Automatic CNC စက်များရှိသကဲ့သို့ Semi.CNC စက်များလည်း ရှိပါသည်။ အဆိုပါစက်များ၏ Control System ကဲ့သို့ ထိန်းချုပ်မှုအစိတ်အပိုင်းများသည် ကွန်ပျူတာနှင့်ဆက်တူပါသည်။ CNC စက်တစ်လုံးတွင် Ladder Diagram များပါဝင်သည့် PLC (Programmable Logic Control)၊ Servo မော်တာများအား ထိန်းချုပ်သည့် Software နှင့် Semi CNC Lathe များတွင် Spindle Motor ၏ Frequency ကိုထိန်းချုပ်သည့် Variable Frequency Drive (VFD) Software များ ပါဝင်ကြသည်။




Figure : Switch Mode Power Supply of ATX (Advanced Technology Extended) Computer

စာရေးသူတို့ မိတ္တီလာ ကထစ (၁) သို့ စက်ပြင်သွားစဉ်က Semi CNC Lathe DL 660 ၏ PLC Control ပျက်နေသည်ကို တွေ့ခဲ့ရဖူးပါသည်။ ၎င်းမှာ LNC Controller အမျိုးအစားဖြစ်ပြီး ထိုင်ဝမ်နိုင်ငံမှဖြစ်ပါသည်။ အဆိုပါစက်ရုံတွင် အမျိုးအစားတူ အခြားစက်တစ်လုံးလည်းရှိသဖြင့် စမ်းသပ်စစ်ဆေးကြည့်ရာ PLC Power Supply System ချွတ်ယွင်းချက်ဖြစ်ကြောင်း သိရှိရသည်။ Power Supply သီးသန့်ဖြုတ်ယူ၍ မရနိုင်သဖြင့် PLC Unit တစ်ခုလုံးကိုဖြုတ်၍ ယူဆောင်လာခဲ့ပါသည်။ နီးစပ်ရာစက်ပြင်ဆရာများနှင့် ရန်ကုန်မြို့အထိပါ သွားရောက်စုံစမ်းခဲ့သော်လည်း အဖြေမရခဲ့ပါ။ အမှားအယွင်းရှိပါက PLC Unit တစ်ခုလုံး ပျက်စီးသွားမည်ကို အာမ မခံနိုင်သောကြောင့် ပြန်လည်ယူဆောင်ခဲ့ရပါသည်။

ဤသို့ဖြင့် စက်ရုံတွင်ပုံမှန်လုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေရင်း ဖြုတ်ယူထားသည့် PLC Unit ပြန်လည်တပ်ဆင်ပေးရန် မိတ္တီလာစက်ရုံမှ အကြောင်းကြားလာပါတော့သည်။ မိမိစက်ရုံရှိ လူကြီးများမှမူလဖြုတ်ယူလာသည့်အတိုင်း ပုံစံမပျက်ပြန်လည်တပ်ဆင်ရန် ညွှန်ကြားလာပါသည်။ ၎င်းခရီးစဉ်ကို မိမိဦးဆောင်၍ အငယ် ၂ ယောက်နှင့်အတူ မနက်ဖြန်နံနက်သွားရမည်ဟု သိရသောအခါ အချိန်သိပ်မရတော့ပါ။ စက်ပစ္စည်းများ၊ ကိရိယာတန်ဆာပလာများ စုံလင်အောင်စုဆောင်းရပါတော့သည်။ ပုံမှန်အလုပ်တစ်ဖက်နှင့် ပစ္စည်းစုဆောင်းနေစဉ် အကြံသစ်တစ်ခုရခဲ့ပါသည်။ ထိုအကြံအတိုင်း ကွန်ပျူတာဌာန၏အကူအညီကိုယူ၍ ကွန်ပျူတာ Power Supply တစ်ခုဖြင့် စမ်းသပ်ကြည့်ရန်ကြိုးစားခဲ့ပါသည်။

PLC Unit ၏ Power အသုံးသည် DC +5V နှင့် +12V ဖြစ်ကြောင်း တွေ့ရှိရသဖြင့် (+3.3V, ± 5V, 12V) ၅ မျိုးထွက်သော ကွန်ပျူတာ၏ SMPS Power Supply နှင့်ချိတ်ဆက်လျှင် အဆင်ပြေနိုင်ပါသည်။ AC အဝင်ပေးကြည့်ပြီး SMPS နှင့် ချိတ်ဆက်ကာ ၎င်းမှတစ်ဆင့် PLC Unit သို့အဝင် Input ပေးကြည့်ပါသည်။ PLC Unit ၏ Label တွင်ပါသော Rated Current တန်ဖိုးနှင့် 800W ရှိသော မိမိ၏ SMPS နှင့် Power နှုန်းကိုညီ၍လည်း အစားထိုး၍ရနိုင်မည်ဟု တွက်ချက်ခဲ့ခြင်းဖြစ်ပါသည်။

Wire Connection များ အကုန်ဆက်သွယ်ပြီးသောအခါ AC 220V ဝင်သော်လည်း PLC Unit မှ LED မီးများ လင်းမလာ။ တုတ်တုတ်မျှပင် မလှုပ်ပါ။ သို့ဖြစ်ရာ PLC Unit ကိုဖယ်၍ SMPS Output ကိုမိတာဖြင့်တိုင်းကြည့်ရပြန်သည်။ တန်ဖိုးက

မပြု။ အဝင်ရှိသော်လည်း အထွက်ကဖြင့် နုတ္တိဗလာ။ အခြေအနေက တစ်ဝက်တစ်ပျက်နှင့်လမ်းဆုံးနေပြီ။ SMPS သည် ကွန်ပျူတာနှင့်အလုပ်လုပ်သော်လည်း PLC Unit နှင့်တွဲဖက်၍ မရနိုင်သေးပါ။ ကွန်ပျူတာတွင် Output ပေးနိုင်သည်ဖြစ်၍ SMPS တွင်လည်း ပြစ်ချက် (Fault) မရှိ။ PLC Unit သည်လည်း ကောင်းစွာအလုပ်လုပ်နိုင်ကြောင်း ယခင်က မိတ္တီလာစက်ရုံတွင်စမ်းသပ်ပြီးဖြစ်၍ ဦးနှောက်ခြောက်ရပါတော့သည်။ သာမန်ဆိုလျှင် မဖြစ်နိုင်ဟုထင်ကာ လက်လျှော့မိမည်ဖြစ်ပါသည်။

အကျိုးအကြောင်းပြောရန် စာရေးသူကွန်ပျူတာခန်းသို့ အဝင်တွင် ကွန်ပျူတာတစ်လုံး၏စက်စဖွင့်သည့် 'တီ' ဟူသော အသံလေးက ဉာဏ်အလင်းပေးလိုက်ပါတော့သည်။ သို့ဖြစ်ရာ Internet မှတစ်ဆင့် ATX SMPS ၏ Main Power Connector Pin Output များအကြောင်း လေ့လာဖွေရှာရပါတော့သည်။ ထို့နောက် SMPS ၏ Power Connector Pin No.16 (Power On) အစိမ်းရောင်ကြိုးကို နီးစပ်ရာအနက်ကြိုး (Ground) နှင့် ဆက်ပြီး ထပ်မံကြိုးစားကြည့်ရာ Output ထွက်လာပြီး Meter Deflection ပြပါတော့သည်။ PLC Unit နှင့်ထပ်မံပေါင်းစပ်ရာတွင်လည်း PLC ၏ Signal LED လေးများ လင်းလက်လာပါတော့သည်။

PLC မီးစိမ်းပြလိုက်သောအခါ လုပ်ငန်းစဉ်က အဆင်ပြေသွားပြီဟု ဆိုနိုင်မည်ဖြစ်သော်လည်း လိုအပ်ချက်များရှိနေပါသေးသည်။ Pin 16 နှင့် Ground အစဉ်အမြဲချိတ်ဆက်နိုင်ဖို့ လိုအပ်သောခလုတ်ကို ရှာရပါသည်။ Extension တစ်ခုမှလိုအပ်သောခလုတ်ကိုရရှိပြီးနောက် ယာယီမှ Stable Connection ဖြစ်အောင် ပြန်လည်ပြင်ဆင်၍ စမ်းသပ်ကြည့်သောအခါ အဆင်ပြေသွားပါသည်။ အချိန်လင့်နေပြီဖြစ်၍ စမ်းသပ်အောင် မြင်မှုကို လူကြီးများအားပြသရန် အချိန်မရတော့ပါ။ ပစ္စည်းများကိုသယ်ဆောင်ရန် ထုပ်ပိုးသိမ်းဆည်းရပါတော့သည်။ အတူလိုက်မည့်ကလေးများက MO ခရီးသွားအမိန့်ယူထားပေးပြီး Mechanical ကောင်လေးကလည်း ဆင်တဲသင်တန်းကျောင်းဆင်း စံပြဆုရခဲ့သူပီပီ Drill, Bolt, Nut နှင့်တကွ လိုအပ်သမျှ ကိရိယာတို့ကို အသင့်ထုပ်ပိုးပြင်ဆင်ပြီးဖြစ်သည်။

နောက်တစ်နေ့ နံနက်စောစောတွင် စက်ရုံမှပုခတ္တု-မန္တလေးခရီးသည်တင်ကားဂိတ်အထိ လိုက်ပို့ပေးပါသည်။ ပုခတ္တုမြို့မှတစ်ဆင့် ဧရာဝတီမြစ်ကိုဖြတ်ကာ မိတ္တီလာသို့ ခရီးသည်တင်

စာမျက်နှာ ၁၂ မှ -

ကားဖြင့် ထွက်ခွာလာခဲ့ကြသည်။ သက်ဆိုင်ရာစက်ရုံသို့ရောက်သောအခါ ညနေစောင်းချိန်ဖြစ်နေလေပြီ။ အချိန်မဆိုင်ဘဲ အလုပ်ရုံအတွင်းသို့ဝင်ကာ လိုအပ်သည်များကို ပြင်ဆင်ရပါတော့သည်။ နံနက်ပွဲပေါ်တွင် Connection ဝင်ကြည့်စဉ် အဆင်ပြေခဲ့သော်လည်း တကယ်တမ်းစက်၏အနောက်ဘက်တွင်ရှိသော Control Pannel နေရာလွတ်တွင် စီစဉ်နေရာချသောအခါ နေရာအကွာအဝေး၊ ကြိုးအတိုအရှည်က စကားပြောလာပါသည်။

PLC ၏မူလ Power Supply သည် Casing တစ်ခုထဲတွင် အတူတူရှိနေခြင်းဖြစ်ပါသည်။ အစားထိုးသော SMPS ကမူ အရွယ်အစားပိုကြီးသဖြင့် သီးသန့်အထိုင်ချပြီး ကြိုးနှင့် သွယ်ရမည်ဖြစ်သည်။ နေရာဝေး၍ သွယ်ထားသောကြိုးကရှည်ပြီး သေးသောအခါ Power On ၍မရပြန်ပါ။ သို့ဖြစ်၍ အနီးဆုံးအဆင်ပြေမည့်နေရာနှင့် ကြိုးကိုရှာဖွေစမ်းသပ်ရပြန်ပါသည်။ ခဲဂဟေဆော်လိုက်၊ ဖြုတ်လိုက် ပြန်စမ်းလိုက်ဖြင့် အထိုင်နေရာပြင်ရင်း ဝါယာကြိုးကိုလည်း ပို၍တုတ်သောကြိုးတိုတိုကို ရှာရသည်။ နောက်ဆုံး Pannel ၏အပေါ်ဘက်အမိုးတွင် နေရာချရင်း အဆင်ပြေသွားပါသည်။ ၎င်းနေရာတွင် Drill ဖောက် Bolt, Nut ဖြင့်တွဲပြီး 230V အဝင်သီးသန့်လိုင်း ထုတ်ပေးလိုက်ပါသည်။ စက်ပြင်ခြင်းကိစ္စအားလုံး အဆင်ပြေချောမွေ့သွားသောအခါ ည ၉ နာရီကျော်ပေပြီ။

စာရေးသူ၏ဘဝတွင် ပထမဆုံးစမ်းသပ်အောင်မြင်ခဲ့ခြင်းလည်းဖြစ်ပါသည်။ မိမိဘဝတွင် သင်ခဲ့သောပညာ၊ ရခဲ့သော Information သတင်းအချက်အလက်များကိုစုစည်း၍ ဖြစ်နိုင်ချေရှိသည်ကို စေတနာ၊ မလျော့သောဇွဲတို့ဖြင့် စမ်းသပ်အောင်မြင်ခဲ့ခြင်းဖြစ်ပါသည်။ မိမိစက်ရုံတွင် စမ်းသပ်စဉ်က PLC ၏ LED မီးလေးများလင်းလာပြီး PLC အသက်ဝင်လာပြီဟုသိသော်လည်း မူရင်းစက်ဖြစ်သော Lathe Machine တွင် ၎င်း PLC ကိုထည့်သွင်းကြည့်ပါက မည်သို့ဖြစ်မည်ကိုမစမ်းသပ်နိုင်ခဲ့ပါ။ မိမိစက်ရုံတွင် Lathe Machine များရှိသော်လည်း Contoller အမျိုးအစားကွဲပြားသောကြောင့် စမ်းသပ်ရန်မဖြစ်နိုင်ခဲ့ပါ။ ယခုမူ မိတ္ထီလာရှိမူလစက်တွင် အစားထိုးထားသော SMPS Power Supply နှင့် PLC သည် ကောင်းစွာအလုပ်လုပ်ပေပြီ။ X-axis, Z-axis တို့ကိုရွှေ့ကြည့်ခြင်း၊ Main Spindle ကိုလည်ကြည့်ခြင်းစသည့် Dry Run စမ်းသပ်ခြင်းများအားလုံး ပြီးစီးအောင်မြင်ပါမှ စာရေးသူတို့ ၃ ယောက်အဖွဲ့ တည်းခိုရာ Guest House သို့ပြန်ခဲ့ကြသည်။

စာရေးသူတို့အလုပ်လုပ်ရာတွင် သက်ဆိုင်ရာအလုပ်ရုံတာဝန်ခံများက လိုအပ်သောအကူအညီမှန်သမျှ ပေးကြပါသည်။ Guest House သို့ပြန်ရောက်မှ တစ်နေ့တာအတွက် ရေမိုးချိုးအနားယူရပါသည်။ ည ၉ နာရီခွဲတွင် မိတ္ထီလာစက်ရုံမှ အသင့်ပြင်ဆင်ထားသော ပူပူနွေးနွေးထမင်းပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။ ရေချိုးလိုက်၍ ပင်ပန်းခဲ့သမျှပြန်လည်လန်းဆန်းလာပြီး အချိန်လွန်နေပြီဖြစ်သော်လည်း ဆာရမုန်းမသိသောဗိုက်က ထမင်းပွဲကိုမြင်ပါမှ ဆာလောင်လာပါတော့သည်။ စာရေးသူ၏သက်တမ်းတစ်လျှောက်တွင် အချို့မြန်ဆုံးသောညစာထမင်းပွဲပင်ဖြစ်ပါသည်။ ပီတိထမင်းပွဲဟု အမည်တပ်ရမည်ဆိုက လွန်အံ့မထင်ပါ။

နောက်တစ်နေ့နံနက်တွင်တော့ ထိုစက်ရုံရှိ အခြားစက်များမှ လိုအပ်သည်များကိုကြည့်ရှုပြင်ဆင်ပေးပြီး စက်ရုံမှူးနှင့်ဝင်ရောက်တွေ့ဆုံခဲ့ပါသည်။ စက်ရုံမှူးထံမှ SMPS ၏တန်ဖိုးကို စက်ပြင်စရိတ်ရယူခဲ့ပြီး ပြင်ဆင်ခဲ့သောစက်ပစ္စည်းများအတွက်လည်း အတည်ပြုသည့်ရုံးအမိန့်စာကို တောင်းယူခဲ့ပါသည်။ မိမိ

ဂျပန်ဈေးကွက်အတွက် ချည်ထည်၊ လက်ရက်ထည်ဆိုင်ရာ

ဒီဇိုင်းလုပ်ငန်းကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေး

သီဟကိုကို(မန္တလေး)

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုနှင့်တင်ရေးအဖွဲ့နှင့် အာဆီယံ- ဂျပန်စင်တာတို့ ပူးပေါင်း၍ ဂျပန်ဈေးကွက်အတွက် ချည်ထည်၊ လက်ရက်ထည်ဆိုင်ရာဒီဇိုင်းလုပ်ငန်းကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲကို မတ်လ ၁၁ ရက်နေ့၊ နံနက် ၉ နာရီက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၇၈ လမ်းနှင့် ၃၄ လမ်းထောင့်၊ ရတနာပုံစူပါစင်တာစတုတ္ထထပ်ရှိ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အစည်းအဝေးခန်းမတွင်ကျင်းပသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအောင်သန်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာ့ကုန်သွယ်မှုနှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ

က ချည်ထည်နှင့်လက်ရက်ထည်များ ဈေးကွက်မြှင့်တင်ရေး၊ ဒီဇိုင်းလုပ်ငန်းကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုစေရန် အလုပ်ရုံဆွေးနွေးပွဲကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက်အာဆီယံ-ဂျပန်စင်တာမှ စီမံချက်မန်နေဂျာ Ms.Kamioka Michiko က အလုပ်ရုံဆွေးနွေးပွဲဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဂျပန်နိုင်ငံ မှ Gender Merie Planning Office ဥက္ကဋ္ဌ Ms. Noriko Okura က ချည်ထည်နှင့်လက်ရက်ထည်များဆိုင်ရာ ဒီဇိုင်းကဏ္ဍများကို ပရိုဂျက်တာဖြင့်ရှင်းလင်းတင်ပြသည်။ ဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်နှင့်ဝမ်းတွင်းမြို့နယ်တို့မှ အထည်နှင့်ရက်ကန်းလုပ်ငန်းရှင်များ တက်ရောက်ကြသည်။ ဆွေးနွေးပွဲအပြီးတွင် ဒေသထွက်ချည်ထည်များအား ပြသကြကြောင်းသိရသည်။



မြန်မာစစ်တုရင်အားကစားအဖွဲ့ ပြည်ပထွက်ခွာ

၂၀၁၇ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှ ၁၈ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံတိုချီမင်းမြို့၌ ကျင်းပမည့် ၇ ကြိမ်မြောက် HD Bank Cup အိုးပင်းစစ်တုရင်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာစစ်တုရင်အားကစားအဖွဲ့ ခေါင်းဆောင် မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင်မောင်လွင်၊ အုပ်ချုပ်သူမြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဦးဝင်းအောင်၊ နည်းပြမြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်အမှုဆောင် ဦးတိုး၊ အားကစားသမား ဝင်းဇော်ထွန်း (စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန) တို့ ပါဝင်သော မြန်မာစစ်တုရင်အားကစားအဖွဲ့သည် မတ်လ ၁၁ ရက်နေ့၊ နေ့လယ်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးစဉ်ဖြင့် ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာသွားကြောင်းသိရသည်။



အဆိုပါပြိုင်ပွဲကို နိုင်ငံပေါင်း ၂၀ မှ အားကစားသမား ၁၀၃ ဦး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ကိုတင်မောင်ဦး(ဇာလုံ)

စက်ရုံမှယူဆောင်လာခဲ့သော SMPS သည် မိတ္ထီလာစက်ရုံတွင် တပ်ဆင်ခဲ့ပြီးဖြစ်၍ အစားပြန်ဝယ်ပေးရပေမည်။ မိတ္ထီလာစက်ရုံတွင် ရုံးအမိန့်စာကိုစောင့်ဆိုင်းနေစဉ် ရုံးအဖွဲ့မှကောင်မလေးများက စာရေးသူကိုသိကြောင်း မိတ်ဆက်လာကြသည်။ စာရေးသူအံ့အားသင့်နေစဉ် 'သမီးတို့က နေ့တိုင်းသတင်းစာဖတ်တယ်လေ' ဟုဂုဏ်ယူဝင့်ကြားစွာ ပြောလာကြပါတော့သည်။ သူတို့စကားကြောင့် ကျောင်းပြီးကတည်းက ရန်ကုန်ကမိဘတွေနဲ့ခွဲ၊ သူငယ်ချင်းများကြားတွင် သင်းကွဲငှက်ဖြစ်ကာ နယ်ဝေးတစ်

နေရာကစက်ရုံလေးတွင် ကာလရှည်ကြာတာဝန်ထမ်းဆောင်နေရသည့် ဝန်ထမ်းဘဝ၏စိတ်ပျက်အားငယ်မှုတို့ ပျောက်ကွယ်သွားရပါတော့သည်။ ဤသို့ဖြင့် အညာမြေနေ့ကန္တာရခရီးကို ဖြတ်သန်းလာခဲ့ရသဖြင့် စာရေးသူတို့၏အပြန်ခရီးသည် သာယာဖြောင့်ဖြူးခြင်းမရှိသော်လည်း ပီတိကိုစား၍ အားရှိရသော ဝန်ထမ်းဘဝ၏ကြိုးစားမှု၊ ရိုးသားမှုတို့ဖြင့် တန်ဆာဆင်အပ်သောကြောင့် မမေ့နိုင်သောခရီးတစ်ခုဖြစ်ခဲ့ရပါတော့သည်။ သဉ္ဇာဦး

ကျပ်ငါးရာတန် အောင်ဘာလေထီလက်မှတ်များကို မူရင်းဈေးနှုန်းထက် ပိုမိုရောင်းချမှုများကို ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဟုဆို

မြင့်မြတ်အောင်မြင်

များမှတစ်ဆင့် ရန်ကုန်မြို့နှင့်မန္တလေးမြို့ပေါ်ရှိ မြို့နယ်များအတွက် အောင်ဘာလေသိန်းဆု ဌာနခွဲနှင့်မန္တလေးရုံးခွဲများမှ ကိုယ်စားလှယ်စုစု ပေါင်း ၂,၃၁၉ ဦးထံ ထိစာအုပ် ၂,၈၈၆,၉၉၉

မြန်မာနိုင်ငံအနှံ့တွင် ယခုလ ၁ ရက် နေ့မှ စတင်ရောင်းချဖြန့်ချိသည့် ကျပ်ငါးရာတန် ထီလက်မှတ်အပေါ် လူထုအနေနှင့်စိတ်ဝင်စားမှုပိုမိုမြင့်တက်နေသော်လည်း သတ်မှတ်ထားသည့်ဈေးနှုန်းများထက် ပိုရောင်းချခြင်းများကို ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာနထံမှ တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။

အောင်ဘာလေသိန်းဆုဌာနမှ ထုတ်လုပ်လိုက်သည့် လက်ရှိဈေးကွက်အတွင်းကျပ်နှစ်ရာနှင့်ကျပ်ငါးရာတန်ထီလက်မှတ်များကို စတင်ရောင်းချမှုတွင် ကျပ်နှစ်ရာတန်ထီလက်မှတ်ရောင်းအားထက် ကျပ်သိန်းတစ်သောင်းတန်ထီလက်မှတ်ဖြစ်သော ကျပ်ငါးရာတန်ထီလက်မှတ်ထိုးသူ ပိုမိုများပြားလျက်ရှိကြောင်းသိရသည်။

ကျပ်ငါးရာတန် ထီလက်မှတ်များကို ပြည်တွင်းအခွန်ဦးစီးဌာနက ပြည်သူလူထုစိတ်ဝင်စားမှု ရှိ/မရှိသိရှိရန် ထီလက်မှတ်စောင်ရေကို ၃၂ သန်းခန့်သာ စတင်ဖြန့်ချိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ကျပ်ငါးရာတန် ထီလက်မှတ်များကို နိုင်ငံတော်အစိုးရက မူရင်းဈေးနှုန်းထက် ပိုမို

ရောင်းချမှုရှိ/မရှိ ထီကိုယ်စားလှယ်များနှင့် လက်တွန်းလှည်းဖြင့် ရောင်းချသူများကို စုံစမ်းစစ်ဆေးကာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ဈေးနှုန်းပိုမိုရယူသည်ဟု တွေ့ရှိပါက သက်ဆိုင်ရာထီကိုယ်စားလှယ်များနှင့် မူလသဘောတူညီချက်အတိုင်း ထီအရောင်းကိုယ်စားလှယ်များကို အမည်ပျက်စာရင်း သတ်မှတ်ကာ လစဉ်ထိစာအုပ်ဝယ်ယူခွင့်ရုပ်သိမ်းခြင်း၊ ဌာနသို့ပေးသွင်းထားသည့် အာမခံငွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်တွင်းအခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက 'ဈေးနှုန်းကို ထီလက်မှတ်မှာဖော်ပြထားပြီးသားပါ။ ဈေးပိုရောင်းတဲ့သတင်းစကားတွေကြားလာရလို့ စုံစမ်းစစ်ဆေးသွားမယ်။ ဒါနဲ့ပတ်သက်ပြီးအရေးပေါ်အစည်းအဝေးလုပ်နေပါတယ်' ဟုပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အောင်ဘာလေထီအရောင်းဆိုင်များအနေနှင့် အဆိုပါကျပ် ၅၀၀ တန်ထီစတင်ရောင်းချသည့် မတ်လ ၁ ရက်နေ့တွင်ပင် မူရင်းဈေးနှုန်းထက် ပိုမိုရောင်းချမှုများရှိနေကြောင်း အောင်ဘာလေထီ



Photo - Internet

ထိုးသူများထံမှ စုံစမ်းသိရသည်။

လသာမြို့နယ်တွင် နေထိုင်သူကုမ္ပဏီဝန်ထမ်း အမည်မဖော်လိုသူတစ်ဦးက 'စတင်ရောင်းချတဲ့မတ်လ ၁ ရက်နေ့မှာ ထီအရောင်းဆိုင်အားလုံးနီးပါး မူရင်းဈေးအတိုင်း ရောင်းချတာတွေ့ရပါတယ်။ ဒါပေမဲ့ ၃ ရက်နေ့ကစပြီး ထီထိုးဖို့သွားတော့ မြို့တွင်း၊ မြို့နယ်ထိဆိုင်တချို့က ၅၅၀၊ ၆၀၀ နဲ့ရောင်းချတာတွေ့ရှိလာတဲ့အတွက် အဲဒီဆိုင်တွေကိုဖုန်းဆက်တိုင်ကြားသွားမယ်' ဟု ပြောကြားခဲ့သည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ ခုနှင့် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် ဒေသအသီးသီးသို့ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး

အုပ်၊ ထီလက်မှတ်စောင်ရေပေါင်း ၃၁,၇၅၆,၉၈၉ စောင်ဖြန့်ဝေပေးပို့ထားကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲထံမှသိရသည်။

ထီလက်မှတ်တစ်စောင်ချင်းကိုဖြစ်စေ၊ အတွဲလိုက်ဖြစ်စေ၊ အုပ်လိုက်ဖြစ်စေ ရောင်းချရာတွင် ထီလက်မှတ်ပါတန်ဖိုးထက်ပို၍ ရောင်းချသူများတွေ့ရှိပါက သက်ဆိုင်ရာမြို့နယ်ပြည်တွင်းအခွန်ဦးစီးဌာနမှူးရုံးများအပြင် အောင်ဘာလေသိန်းဆုဌာနခွဲ (ရန်ကုန်) ၀၁-၂၄၉၂၇၃၊ ပြည်တွင်းအခွန်ဦးစီးဌာန (နေပြည်တော်) သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲမှ ကြေညာထားရှိကြောင်းသိရသည်။

အီရန်-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးယဉ်ကျေးမှုပြပွဲ ကျင်းပ

အီရန်-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးယဉ်ကျေးမှုပြပွဲ ဖွင့်ပွဲအခမ်းအနားကိုမတ်လ ၈ ရက်နေ့၊ နံနက် ၉ နာရီကမန္တလေးမြို့မဟာအောင်မြေမြို့နယ် ၇၈ လမ်းနှင့် ၃၈ လမ်းထောင့်ရှိဟိုတယ်မန္တလေးခန်းမတွင်

ကျင်းပသည်။ ဖွင့်ပွဲအား သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိနာယက ဆရာတော်ကြီးအဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာအရှင် ဥာဏီ သာရ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ဘန်

ကောက်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာအီရန်အစွလာမ္မစ်သမ္မတနိုင်ငံသံအမတ်ကြီး Mr.Monsen Monammadi တို့က ဖဲကြီးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် မန္တလေးတိုင်းဒေသ

သီဟကိုကို (မန္တလေး) ချစ်ကြည်ရေးနှင့် ကွန်ဖရင့်အတွေ့အကြုံများပြောကြားပြီး အီရန်သံရုံးယဉ်ကျေးမှုသံမှူး Mr.Mohammad Reza Zeinali က ကျေးဇူးတင်စကားပြောကြားသည်။

ဆက်လက်၍ ဧည့်သည်တော်များ၊ တက်ရောက်လာသူများသည် ခန်းမအတွင်း ပြသထားသောအီရန်နိုင်ငံ၏ယဉ်ကျေးမှုအမွေအနှစ်လက်မှုပစ္စည်းများ၊ ကြွေထည်ပစ္စည်းများ၊ သဘာဝဆေးရောင်တို့ဖြင့် ပြုလုပ်ထားသောချည်ထည်များ၊ ကြေးထည်ပစ္စည်းများ၊ ယွန်းထည်ပစ္စည်းများ၊ ပန်းချီကားများအားကြည့်ရှုအားပေးကြကြောင်းသိရသည်။



ကျောပုံး မှ - **ကော်ဖီစိုက်ပျိုးရေးနှင့် အခြားသစ်တောပျိုးထောင်ရေးဦးစီးဌာန**
ကော်ဖီစိုက်ပျိုးခြင်းကို စနစ်တကျဆောင်ရွက်သွားပါက သစ်တောပြုန်းတီးမှု ကာကွယ်နိုင်
နေရဲ

မကွေးတိုင်းဒေသကြီး၊ ငမဲမြို့နယ်၊ နတ်ရေကန်တောင်တန်းဒေသခံများက ကော်ဖီစိုက်ပျိုးခြင်းကို စနစ်တကျဆောင်ရွက်သွားပါက သစ်တောပြုန်းတီးခြင်းကိုကာကွယ်နိုင်မည်အပြင် သဘာဝပတ်ဝန်းကျင်ကိုပါ ထိန်းသိမ်းသွားနိုင်မည်ဟု မျှော်လင့်ထားကြောင်းသိရသည်။

ယင်းဒေသတွင်နေထိုင်ကြသော ချင်းလူမျိုးတို့၏ရိုးရာဓလေ့စိုက်ပျိုးကြသည့် ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းမှာ လက်ရှိမှူးမှီနီလာနေပြီး သစ်တောပြုန်းတီးမှုကို ကာကွယ်သည့်ဥပဒေနှင့်ပါ မကိုက်ညီသဖြင့် ဒေသနှင့်ကိုက်ညီသည့် အစားထိုးသီးနှံစိုက်ပျိုးရန်လိုအပ်လာသည်။

အဆိုပါ နတ်ရေကန်တောင်တန်းဒေသသည် ကော်ဖီစိုက်ပျိုးရန်သင့်တော်သည့် သဘာဝပတ်ဝန်းကျင်ရေမြေအနေအထားဖြစ်ကြောင်းကို မကွေးတိုင်းစိုက်ပျိုးရေးဦးစီးဌာနမှသိရကာ ကော်ဖီစိုက်ပျိုးကြသူ တောင်သူအရေအတွက် ၃၀ ခန့်ရှိနေပြီလည်းဖြစ်သည်။ ကော်ဖီစိုက်ပျိုးရာတွင် အရိပ်ရရန်လိုအပ်၏။ သစ်ပင်ကြီးများကိုခုတ်လှဲရန်မလိုဘဲ စိုက်ပျိုးနိုင်ခြင်းကြောင့် သစ်တောပြုန်းတီးမှုကိုကာကွယ်နိုင်ကာ အရည်အသွေးပြည့်ဝသော ကော်ဖီစိုက်ပျိုးမှုပုံစံများရရှိပါက ဒေသခံများအတွက် အကျိုးရှိလာမည်အပြင် သဘာဝပတ်ဝန်းကျင်ကိုပါ ထိန်းသိမ်းရာကျကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဆောင်ရွက်နေကြသည့် ရိုးမအလင်းတန်းလူငယ်အဖွဲ့မှသိရသည်။

အင်းလေးဒေသ ဆိပ်ကမ်းသစ်တည်ဆောက်ရန် တောင်းဆို

ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသသို့ နိုင်ငံခြားခရီးသွားအများအပြားလည်ပတ်နေသဖြင့် ဆိပ်ကမ်းသစ်စီမံကိန်းအကောင်အထည်ဖော်တည်ဆောက်သင့်ကြောင်းကို ဒေသခံများနှင့်လူ့အဖွဲ့အစည်းများထံမှသိရသည်။

အင်းလေးကန်နှင့်ဆက်စပ်ရေလမ်းကြောင်းများမှ ရေပေါ်ကျေးရွာများသို့ စက်လှေဖြင့်လာရောက်ခြင်းရှိသဖြင့် လှေအဆင်း၊ အတက်ပြုလုပ်ရာ၌ အခက်အခဲရှိကြောင်းနှင့်အင်းလေးကန်မှာလည်း ရေလျော့နည်းတိမ်ကောလာသည့်အတွက် ရေကြောင်းများပြန်လည်တူးဖော်ကာ မြေထိန်းနံရံများတည်ဆောက်ထားသဖြင့် စက်လှေများဖြတ်သန်းရာတွင် ရေဘောင်ခပ်သည့်အတွက် စက်လှေအတက်၊ အဆင်းတွင်မကြာခဏထိခိုက်မှုများရှိနေ၍ ပိုမို ကောင်းမွန်သောဆိပ်ကမ်းသစ်တစ်ခုတည်ဆောက်ပေးရန်လိုအပ်ကြောင်းကို Save the Inlay Lake အဖွဲ့မှ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လတ်ကပြောသည်။

အင်းလေးကန်ဒေသသည် ရေဝေရေလဲဒေသသစ်တောများပြုန်းတီးပြီး မြေဆီလွှာတိုက်စားကာ ကန်အတွင်းနုန်းပို့ချမှုပမာဏမြင့်မားလာခြင်း၊ နေ့အပူချိန်မြင့်တက်လာခြင်းတို့ကြောင့် ရာသီဥတုဖောက်ပြန်ကာ မိုးရွာသွန်းမှုလျော့နည်း၍ အင်းလေးကန်ရေလျော့နည်းခမ်းခြောက်နေခြင်းဖြစ်ကြောင်းကိုလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များထံမှသိရသည်။ လက်ရှိညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် ကျေးရွာအုပ်စု ၃၅ စု၊ မြို့ပေါ် ၈ ရပ်ကွက်၊ ရွာပေါင်း ၄၄၅ ရွာရှိပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာသည့်အတွက် ခရီးသွားကားများ တိုက်ရိုက်လာခြင်းနှင့်ကန်ပတ်လမ်းများဖောက်လုပ်ပြီးစီးပြီဖြစ်ကာ ယာဉ်သွားလာမှုရုပ်ငန်းနေသည့်အတွက် ဆိပ်ကမ်းသစ်ကိုစနစ်တကျတည်ဆောက်လိုက်ပါက အခက်အခဲများကိုဖြေရှင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဝင်းမြင့်ဦး

FDA ထောက်ခံချက်မရှိသည့် ပြည်တွင်းထုတ်ကုန်များအား မတ်လကုန်မှစ၍ အရေးယူမည်

FDA ထောက်ခံချက်မရှိဘဲ ပြည်တွင်း၌ထုတ်လုပ်သော မည်သည့်ထုတ်ကုန်မဆို ဈေးကွက်အတွင်း ရောင်းချလာပါက မတ်လ ၃၁ ရက်နေ့ကစတင်၍ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ သတ်မှတ်ထားသော မတ်လ ၃၁ ရက်နေ့နောက်ပိုင်းတွင်

မည်သည့်ပြည်တွင်းထုတ်ကုန်မှန်သမျှ FDA ထောက်ခံချက်၊ လိုင်စင်ချပေးသည့်ဌာန အချက်အလက်ပြည့်စုံရန်လိုကြောင်း၊ သက်ဆိုင်ရာဌာနတို့မှ အထောက်အထားခွင့်ပြုချက်များမပါရှိလျှင် ဈေးကွက်ထဲမှာ ပင်သိမ်းပြီး ဥပဒေအရတရားစွဲသွားမည်ဖြစ်သည်။

ထုတ်ကုန်ပေါ်တွင် လိပ်စာ၊ ဖုန်းနံပါတ်များပါရှိထားရပြီး ထုတ်ကုန်လုပ်ငန်းရှင်ကပါ တာဝန်ယူရမည်ဖြစ်ကာ သတ်မှတ်ထားသော အချက်အလက်များနှင့် မကိုက်ညီပါက FDA အနေဖြင့်စစ်ဆေးပြီး စားသုံးရန်မသင့်ကြောင်း ကြေညာသွားမည်ဖြစ်ပြီး ပစ္စည်းသိမ်း၊ လိုင်စင် ၆ လပိတ်မည့်အပြင် တရားဥပဒေအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ထောက်ခံချက်မရှိ ရောင်းချနေသော ငရုတ်သီးမှုန့်အမှတ်တံဆိပ် ၆၀ ခန့်ကို စားသုံးရန်မသင့်ကြေညာထားပြီး ရေသန့်တံဆိပ် ၆ မျိုးကို FDA က တရားစွဲထားသည်။ ထုတ်ကုန်ပစ္စည်းမှန်သမျှကို FDA ကထောက်ခံပေးရာတွင် အချိန်ကာလ ၃ လမှ ၉ လအထိဖြစ်ကြောင်းသိရသည်။

လေးမောင်မောင်



ထိုင်းပုစွန်မျိုးစိတ်တွင် ရောဂါပိုးပါဝင်သဖြင့် စိစစ်ပေးရန်တောင်းဆို

ပြည်တွင်း၌ ပြန်လည်မွေးမြူထုတ်လုပ်ရန်အတွက် ထိုင်းနိုင်ငံမှတင်သွင်းသည့် ရေချိုပုစွန်သားပေါက်များတွင် ဘက်တီးရီးယားရောဂါပိုးပါဝင်မှုကြောင့် ပြည်ပမှမျိုးစိတ်များတင်သွင်းခြင်းကို သေချာစိစစ်ပေးရန် ငါးလုပ်ငန်းဦးစီးဌာနသို့ တင်ပြတောင်းဆိုထားကြောင်း မြန်မာနိုင်ငံပုစွန်မွေးမြူထုတ်လုပ်ရေးအသင်းမှ သိရသည်။

ထိုင်းနိုင်ငံမှ ရေချိုပုစွန်သားပေါက်များကိုတင်သွင်းမွေးမြူရာတွင် ရောဂါပိုးပါဝင်မှုကြောင့် အခြားပုစွန်သားပေါက်များကိုပါရောဂါကူးစက်သဖြင့် အရှုံးပေါ်လျက်ရှိသည်။ လက်ရှိတွင် ပုစွန်သားဖောက်မွေးမြူရမည့်အချိန်ရောက်သော်လည်း လုပ်ငန်းရှင်များမလုပ်ကိုင်ဘဲ တုံ့ဆိုင်းနေကြကြောင်းသိရသည်။

ပုဂ္ဂလိကမွေးမြူရေးစခန်းများရှိ ပုစွန်သားပေါက်များသည် ၂၀၁၃ ခုနှစ်မှစကာ သုံးနှစ်ဆက်တိုက်သေဆုံးလျက်ရှိပြီး ပြည်တွင်းတွင် ပုစွန်သားပေါက်မထုတ်လုပ်နိုင်ခြင်းကြောင့် ထိုင်းနိုင်ငံမှပုစွန်သားပေါက်များကို အဓိကအားထားမွေးမြူနေရခြင်းဖြစ်သည်။

စံမျိုးထက်

ရှေးဟောင်းသမိုင်းဝင်ရွှေစာရံစေတီ ဘုရားပွဲကျင်းပ

ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီး သစ္စာအဓိဋ္ဌာန်ရွှေစာရံစေတီသည် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ရွှေစာရံကျေးရွာတွင်တည်ရှိသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် မြစ်ဖျားခံစီးဆင်းလာသော ဒုဌဝတီမြစ်၏ မြောက်ဘက် အဘယခေမာကုန်းသာယာဟု ခေါ်သောနေရာတွင် တည်ထားကိုးကွယ်ထားခြင်းဖြစ်သည်။ ရွှေစာရံစေတီကို မိဖုရားစောမွန်လှသည် ပုဂံနေပြည်တော်မှ

အေးငြိမ်းချမ်းသာစွာထွက်ခွာခဲ့ပြီး ဘုရားသာသနာ ငါးထောင်မက ကြည်ညိုဖူးမြော်နိုင်ရန် သစ္စာအဓိဋ္ဌာန် ရွှေစာရံစေတီတော်ကို ကိုယ်တိုင်ဦးစီးတည်ထားခဲ့သည်။ ရွှေစာရံစေတီ ဘုရားပွဲတော်ကို နှစ်စဉ် တပေါင်းလပြည့်နေ့မှ လပြည့်ကျော် ၉ ရက်နေ့အထိကျင်းပလေ့ရှိပြီး ဘုရားပွဲတွင် ရှေးစဉ်လာမပျက်ရှမ်းပြည်နယ်မှ ဒေသထွက်ကုန်များနှင့်ရိုးရာအစားအစာများ၊ မန္တလေး၊ စစ်ကိုင်း၊ ကျောက်ဆည်ဒေသများမှ

မြန်မာ့ရိုးရာအစားအစာများ၊ ကလေးကစားစရာများ၊ ဘူးသီးခြောက်စုဘူးများ၊ မြန်မာ့ရိုးရာလက်မှုပစ္စည်းများ လာရောက်ရောင်းချရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများနှင့် အထူးစည်ကားလှသည်။ ရွှေစာရံစေတီဘေးရှိ ဒုဌဝတီမြစ်အတွင်း အပျော်ရေကစားသူများ၊ ငှက်လှေစီးသူများ၊ ရေပေါ်စားသောက်ဆိုင်တွင် အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မောင်ပြည်သူ (မန္တလေး)

IOT နှင့် Hackers များအန္တရာယ်

သန့်အေးဇော် (AMT)

နည်းပညာအသစ်တွေ စက္ကန့်နဲ့အမျှ တိုးတက်ဖြစ်ပေါ်နေတဲ့ ဒီနေ့ကမ္ဘာကြီးမှာ အံ့မခန်းတိုးတက်နေမှုတွေနဲ့အတူ အဲဒီတိုးတက်မှုတွေကို အပြုသဘောနဲ့အများအကျိုးအတွက် ထောက်ပြသတိပေးနေတဲ့ White hat Hacker များရှိနေသလို သူတစ်ပါးရဲ့အကျိုးစီးပွားကို ပျက်လိုပျက်စီးဖြစ်စေမယ့် ဆန္ဒရှိသူတွေ၊ ကိုယ်ကျွမ်းကျင်နားလည်တဲ့ ပညာရပ်တွေနဲ့ထိုးဖောက်ဝင်ရောက်ပြီး ခြိမ်းခြောက်ငွေညှစ်တတ်တဲ့၊ ဖျက်လိုဖျက်ဆီးလုပ်တတ်တဲ့ Black hat Hacker များလည်း ပိုမိုပေါက်နေတာကို တွေ့နေရပါတယ်။ ဘယ်သူမဆို ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေကို မသက်ဆိုင်သူတွေမရယူနိုင်အောင်၊ မဝင်ရောက်နိုင်အောင်၊ ယုတ်စွအဆုံး တစ်စေ့တစ်စောင်းတောင် မကြည့်ရှုနိုင်အောင် နည်းလမ်းပေါင်းစုံနှင့်ကာကွယ်ထားတတ်ကြပါပြီ။



နည်းပညာအသစ်အဆန်းတစ်ခုကို လေ့လာသုတေသနပြု တီထွင်ပြုပြင်ဆင်ခြင်မှုတွေ အတွင်းပိုင်းလုံခြုံရေး (Inner Security) အပြင် ပြင်ပလုံခြုံရေး (Outer Security) ကိုပါ ဘက်ပေါင်းစုံကစဉ်းစားပြီး ကြိုတင်ကာကွယ်မှုတွေ ကြိုးပမ်းလုပ်ဆောင်လေ့ရှိကြပါတယ်။ ဥပမာဆိုရင် ကိုယ်ပိုင်ဆိုင်တဲ့အိမ်တစ်လုံးကို အတွင်းထဲမဝင်နိုင်အောင် အိမ်ထဲကနေအကာအရံတွေ၊ သေတ္တာတွေ၊ တံခါးတွေတပ်ဆင်ကာကွယ်ရသလို ကိုယ့်အိမ်ကိုအပြင်လူတွေရဲ့အမြင်နဲ့ကြည့်ပြီး ခြံစည်းရိုးခတ်တာတွေ၊ လုံခြုံရေးစနစ်တပ်တာတွေ လုပ်ကြရပါပြီ။ ဒါပေမဲ့ ဘယ်လိုပဲကောင်းမွန်လှပါတယ်ဆိုတဲ့ လုံခြုံရေးစနစ်တွေနဲ့ ကာကွယ်ထားပေမယ့်လည်း သက်ရှိတွေရဲ့ထုံးစံအတိုင်း မပြုချင်တာကိုကြည့်ချင်တယ်။ မပေးချင်တာကိုလိုချင်တယ်ဆိုတဲ့ လောဘစိတ်တွေကြောင့် နည်းပညာတွေဘယ်လောက်ပဲတိုးတက်နေပါစေ၊ အဲဒီတိုးတက်နေတဲ့နည်းပညာတွေကို ဖောက်ထွင်းဝင်ရောက်နှောင့်ယှက်တိုက်ခိုက်အသုံးပြုမယ့် အဖျက်အမှောက်နည်းပညာတွေကို တီထွင်အသုံးပြုသူတွေလည်း ပေါ်ပေါက်နေတာအမှန်ပါပဲ။ အခုတင်ပြလိုတာကတော့ အများအကျိုးကိုဖျက်လိုဖျက်ဆီးလုပ်ခဲ့တဲ့ Black hat Hacker အကြောင်းနှင့် အများအကျိုးကိုစေတနာနဲ့ကာကွယ်ပေးလိုတဲ့ White hat Hacker အကြောင်းပါပဲ။

ဗြိတိန်နိုင်ငံ London မှုခင်းကာကွယ်ရေးရဲတပ်ဖွဲ့ဟာ လန်ဒန်မြို့၊ Luton လေဆိပ်မှာ အသက် ၂၉ နှစ်အရွယ်ရှိ ဗြိတိန်နိုင်ငံသားတစ်ဦးကို ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာလက ဂျာမနီနိုင်ငံမှာရှိတဲ့ Deutsche Telekom ကုမ္ပဏီပိုင် Internet လိုင်းအသုံးပြုသူတွေရဲ့ Router ပေါင်း ၉၀၀,၀၀၀ ကျော်ကို နှောင့်ယှက်တိုက်ခိုက်ခဲ့ရာမှာ အဓိကသံသယရှိသူတစ်ဦးအဖြစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။



ဂျာမနီပြည်ထောင်စု မှုခင်းတိုက်ဖျက်ရေးတပ်ဖွဲ့ (BKA) ရဲ့ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့နှစ်အတိုက်ခိုက်ခံရမှုမှာ ထိုးဖောက်ခံရတဲ့ Router တွေဟာ Botnet ဆိုတဲ့ ထိုးဖောက်တိုက်ခိုက်ထားတဲ့စက်ပစ္စည်းတွေရဲ့ကွန်ယက်တစ်ခုမှာ မှတ်ပုံတင်စာရင်းသွင်းဖို့ အတင်းအကျပ်ညှိနှိုင်းခံခဲ့ရပြီး တရားမဝင် Website ဈေးကွက်တွေမှာ အရောင်းအဝယ်လုပ်ဖို့ DDoS ကိစ္စတွေကို ကမ်းလှမ်းခံခဲ့ရတယ်လို့ဆိုပါတယ်။

ဒီနေရာမှာ Botnet နဲ့ DDoS အကြောင်း အနည်းငယ်ရှင်းပြလိုပါတယ်။ Botnet ဆိုတာ Robot နဲ့ Network စကားရပ်များကို ပေါင်းစပ်အသုံးပြုထားတာဖြစ်ပြီး IT အဖျက်အမှောက်သမားများအသုံးပြုလေ့ရှိတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ DDoS ကတော့ Distributed Denial of Service ဖြစ်ပြီး Cyber Attack တစ်ခုအနေနဲ့အသုံးပြုလေ့ရှိပါတယ်။ စာဖတ်သူတို့ကြုံဖူးကြမှာပါ။ 'This Site is not available now' ဆိုတဲ့ noti မျိုး သဘာဝကျကျပေါ်လာတတ်လေ့ရှိပါတယ်။ ဒီ Attack ရဲ့လက္ခဏာတွေကတော့ ပုံမှန်မဟုတ်ဘဲ Network Speed နှေးသွားတယ်။ သီးသန့် Website တစ်ခုကို ဝင်လို့မရတော့ဘူး။ အခြား Website တွေကိုလည်း မဝင်နိုင်တော့ဘူး။ အဖျက်အမှောက် Mail တွေလက်ခံရရှိတာ တဖြည်းဖြည်းနည်းလာတယ် စတဲ့အချက်တွေအပြင် ကြိုးပဲ့၊ ဒါမှမဟုတ် ကြိုးနဲ့ချိတ်ဆက်ထားတဲ့ Internet Connection တွေ ပြတ်တောက်သွားတာ၊ Connection အချိန်အကြာကြီး ပြတ်တောက်သွားတာတွေလည်း ဖြစ်နိုင်ပါတယ်။



ဒီတိုက်ခိုက်မှုမှာ Botnet က Internet ကို အသုံးပြုရတဲ့ Router တွေ၊ ကင်မရာတွေ၊ DVR တွေနဲ့အခြား IoT ပစ္စည်းများကို နှောင့်ယှက်တတ်တဲ့ Mirai Malware ကတစ်ဆင့် DDoS ကို သုံးသွားခဲ့တာပါ။ ဒီကိစ္စကို စုံစမ်းဖော်ထုတ်ခဲ့ရာမှာ ဂျာမန်ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူတွေလို့ သံသယရှိသူတွေကိုဖမ်းဆီးနိုင်ဖို့ နိုင်ငံတကာဖမ်းဝရမ်းကိုထုတ်ပြန်ခဲ့တာပါ။ တကယ်လို့

ပြစ်မှုထင်ရှားတယ်ဆိုရင် ထောင်ဒဏ် ၁၀ နှစ်နှင့်အထက် ကျခံရမှာပါ။

ဒါကတော့ တိုးတက်ခေတ်မီတဲ့နည်းပညာကို မကောင်းတဲ့ဘက်မှာ အသုံးပြုခဲ့တဲ့ Black hat Hacker အကြောင်းပါ။ ဆက်ပြီးဖော်ပြလိုတာက Internet သုံးပစ္စည်း (Internet of Things, IoT) များအနေနဲ့ လမ်းသွားရင်းတောင် ထိုးဖောက်တိုက်ခိုက်ခံရ



မယ့်အန္တရာယ်တွေရှိနေတယ်လို့ အပြုသဘောဆောင်မျှဝေပေးထားတဲ့ White hat Hacker Jayson Street က ဆိုပါတယ်။ Internet of Things (IoT) လို့ လူသိများနေတဲ့ Wi-Fi နဲ့အသုံးပြုလို့ရတဲ့ Device တွေဟာ ယနေ့ခေတ်၌ နေရာတကာမှာရေပန်းစားအသုံးများလျက်ရှိပါတယ်။ ဒီ IoT ပစ္စည်းတွေကို ကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ အသုံးပြုကြတာများပါတယ်။

ဒါပေမဲ့ IoT တွေ အသုံးပြုတာ တွင်ကျယ်လာတာနှင့်အမျှ တစ်ပြိုင်နက်တည်းမှာပဲ အတိုက်အခိုက်ခံရဖို့အလားအလာတွေကြီးမားကျယ်ပြန့်လာတာကို တွေ့နေရပါတယ်။ ထိုးဖောက်တိုက်ခိုက်မှုတွေဟာ သင်တို့ရဲ့ Smart ပစ္စည်းတွေကိုအသုံးပြုပြီး သင်တို့ရဲ့ကွန်ယက်တွေထဲ ထိုးဖောက်ဝင်ရောက်ကာ ပုဂ္ဂိုလ်ရေးအချက်အလက်တွေလို အရေးပါတဲ့အချက်အလက်တွေကို ဝင်ရောက်ခိုးယူနိုင်စွမ်းရှိလာပြီဖြစ်သလို အခြားနှောင့်ယှက်တိုက်ခိုက်မှုအမျိုးမျိုးကိုလည်း ဆောင်ရွက်လာနိုင်ကြပါတယ်။

ထင်ရှားကျော်ကြားတဲ့ Hacker များထဲက တစ်ဦးဖြစ်တဲ့ Jayson Street က တစ်ဦးတစ်ယောက်ရဲ့ Device ထဲကိုဝင်ဖို့ရာအတွက် သင့်တော်တဲ့ထိုးဖောက်ရေးပစ္စည်းတစ်ခုနဲ့ လမ်းများပေါ်လျှောက်သွားရင်ပဲရနိုင်တယ်လို့ စိတ်ဝင်စားဖွယ် Cyber ထိုးဖောက်တိုက်ခိုက်မှု နမူနာဗီဒီယိုဖိုင်တစ်ခုကို ထုတ်လွှင့်မျှဝေခဲ့ပါတယ်။ (အဲဒီဗီဒီယိုဖိုင်ကို <http://www.pwineexpress.com/watch-cyber-attack-in-progress> မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။)

Street ဟာ ဒီလိုလုပ်နိုင်ဖို့ကို Evil AP (malicious access point) ကို အသုံးပြုခဲ့တာဖြစ်ပြီး သူ့အတွက်ရိုးစင်းတဲ့ထိုးဖောက်ရေးစမ်းသပ်မှု Device တစ်ခုနဲ့ Internet access ပဲ လိုအပ်တယ်လို့ဆိုပါတယ်။



နည်းပညာပိုင်းအရ Street ဟာ Evil Twin Attack malware တစ်ခုကို အသုံးပြုခဲ့တာဖြစ်ပြီး တရားဝင် Wi-Fi Provider တစ်ခုဖြစ်သယောင် ဟန်ဆောင်ပြီး Wireless အသုံးစာမျက်နှာ ၁၇ သို့ -

စာမျက်နှာ ၁၆ မှ -

ပြုသူတွေရဲ့ စမတ်ဖုန်းတွေနဲ့ Laptop တွေထဲကို အဖျက်အမှောက် Hotspot တစ်ခုအသုံးပြုလာအောင် အရူးလုပ်ခဲ့တာဖြစ်ပါတယ်။ တစ်ကြိမ်ချိတ်ဆက် အသုံးပြုပြီးတာနဲ့ တိုက်ခိုက်ခံရသူတွေရဲ့ သတင်းအချက်အလက်တွေဟာ တိုက်ခိုက်သူရဲ့ Device ထဲကို တိုက်ရိုက်ရောက်ရှိသွားမှာဖြစ်ပြီး ဆက်သွယ်မှု များကို ခိုးနားထောင်တာတွေ၊ Password နဲ့ငွေကြေးတွေ၊ ခိုးယူတာတွေ စတဲ့ Cyber ပြစ်မှုများကို ကျူးလွန်ခံရတော့မှာဖြစ်ပါတယ်။

ဘယ်လိုကာကွယ်မလဲ။

Street ဟာ ထိုးဖောက်တိုက်ခိုက်မှုသရုပ်ပြခြင်းကို ဖော်ထုတ်မှုဝေပြီးတဲ့ နောက်မှာ ဒီလိုတိုက်ခိုက်မှုတွေကို အောက်ပါအတိုင်းကာကွယ်နိုင်တယ်လို့ ဆိုပါတယ်-

wi-fi ကိုပိတ်ထားခြင်း (Turn your wi-fi off)

Wi-fi ကို အသုံးမပြုဘူး။ အထူးသဖြင့် ရုံးပိတ်ရက်များမှာပိတ်ထားရင် စွမ်းအင်ကိုချွေတာရာရောက်ပြီး တိုက်ခိုက်သူတွေရဲ့ ပစ်မှတ်ရှာခံရခြင်းမှ အခွင့် အလမ်းနည်းပါးစေမှာဖြစ်ပါတယ်။

သုံးမလား၊ သိမ်းမလား (Use it or Lose it)

သင့်ရဲ့ရုံးမှာ အရင်ကအသုံးပြုခဲ့ပြီး အခုမသုံးတော့တဲ့ IoT ပစ္စည်းတွေ ကိုပိတ်ထားခြင်းအားဖြင့် လုံခြုံရေးအန္တရာယ်များတိုးပွားလာတာကို ကာကွယ် နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဘယ်လို IoT ပစ္စည်းကိုမဆို လုပ်ငန်းခွင်ထဲယူ မလာခင် သေချာအောင်ပြန်စစ်ဆေးပါ။ ပြဿနာတစ်စုံတစ်ရာတွေ နေပြီ ဆိုရင် ရှက်မနေဘဲ သက်ဆိုင်ရာ IT ဌာနကိုခေါ်ပြုပြီး အသုံးမပြုတဲ့လုပ် ဆောင်မှုတွေကို ပိတ်ခိုင်းပါ။

Password ကိုပြောင်းလဲပါ။ (Change your password)

IoT ပစ္စည်းတွေမှာ မူလကတည်းကပါလာတဲ့ address တို့၊ password တို့ကို လုံးဝမသုံးမိစေဖို့ အရေးအကြီးဆုံးဖြစ်ပါတယ်။ ကိုယ့် Device ရဲ့ လုံခြုံရေးအတွက် လုံခြုံစိတ်ချသေချာတဲ့ Password ကိုပြောင်းလဲအသုံးပြုပါ။

မဝယ်ယူမီ စစ်ဆေးပါ။ (Research your Purchase)

IoT ပစ္စည်းတစ်ခုကို ဝယ်ယူတော့မယ်ဆိုရင် ဝယ်မယ့်ပစ္စည်းရဲ့အရည် အသွေး၊ အဲဒီပစ္စည်းနဲ့ဆက်စပ်အသုံးပြုရမယ့် ဘယ် Software ကိုမဆို ကိုယ်တိုင်ဘယ်လိုအဆင့်မြှင့်တင်ရမယ်စတဲ့အချက်တွေကို အရင်လေ့လာဖို့ လိုပါတယ်။

ယုံကြည်စိတ်ချရမယ့် ပစ္စည်းများကိုသုံးပါ။ (Trust and Verify every device)

ပစ္စည်းများအားလုံးထဲက အရည်အသွေးရော Performance ပါကောင်း တဲ့ ကုမ္ပဏီတွေရဲ့ပစ္စည်းကိုသာ ရွေးချယ်အသုံးပြုပါ။

အထက်မှာဖော်ပြခဲ့တာတွေကတော့ လောကကြီးရဲ့နိယာမအတိုင်း အပြုသဘောဆောင်ပြီး အများကောင်းဖို့အတွက် စေတနာထားဆောင်ရွက် နေကြတဲ့ သူတော်ကောင်းတွေရှိနေသလို ကိုယ့်အတ္တနဲ့လောဘကိုအခြေခံပြီး သူများအကျိုးစီးပွားကိုဖျက်လိုဖျက်ဆီးလုပ်ပြီး ကိုယ့်အကျိုးတိုးပွားအောင် လုပ်နေကြတဲ့ သူယုတ်မာများလည်းရှိကြောင်းကို 'IoT နဲ့ Hacker များ အန္တရာယ်' ဆောင်းပါးဖြင့် ဖော်ပြလိုက်ရပါတယ်။

ကိုးကားချက်

- (၁) Hacker Who Knocked Million Routers Offline MIRAI Arrested at London Airport (The Hacker News: 24.2.2017) By Mohit Kumar
- (၂) Hacker Shows How Easy It is To Hack People While Walking Around in Public (The Hacker News:24.2.2017) By Mohit Kumar

ဥပဘောင်အတွင်း နေထိုင်ခြင်း ဘေးကင်းရန်ကွာ လွန်ချမ်းသာ

၂၀၁၆ ခုနှစ်အတွင်း ရာဇဝတ်မှုပေါင်း ၁,၂၀၀ ကျော် စစ်ဆေးပြီးခဲ့ဟု ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဆို

မြင့်မြတ်အောင်မြင်

၂၀၁၆ ခုနှစ်အတွင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ရာဇဝတ် အမှုပေါင်း ၁၄၀၀ နီးပါးလက်ခံရရှိပြီး ၁၂၀၀ ကျော်စစ်ဆေးပြီးပြတ်ခဲ့ကြောင်း ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးကဆိုသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ် တရားလွှတ်တော်များ၊ ခရိုင်တရားရုံးများ၏ (၁၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၆ ရက်နေ့က ပြုလုပ်ခဲ့ပြီးယင်းအစည်းအဝေးတွင် ပြည်ထောင်စုတရားသူကြီးချုပ်ဦးထွန်းထွန်းဦးက ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လူထု၏စိတ်ချယုံကြည်မှုနှင့်ထိရောက်သော တရားဥပဒေစိုးမိုးရေးကိုမြှင့်တင်ဖို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

တရားရုံးများကို အပ်နှင်းထားသည့် တရားစီရင်ရေးဆိုင်ရာ ဆင်ခြင်တုံတရားက အချုပ်အခြာ

အာဏာခွဲဝေသုံးစွဲရေးမူအရ လွတ်လပ်စွာတရားစီရင်ရေးကို ကျင့်သုံးနိုင်ခွင့်အတွက် အပ်နှင်းထားခြင်းဖြစ်ပြီး လုပ်ပိုင်ခွင့်ကိုကျော်လွန်သုံးခွင့်မရှိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ်အတွင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ တရားမမှုအမှုပေါင်း ၂၄၀၀ ကျော်လက်ခံရရှိပြီး ၂၃၀၀ ကျော် စစ်ဆေးပြီးပြတ်ခဲ့သလို စာချွန်တော်လျှောက်ထားမှု ၃၀၀ လက်ခံရရှိပြီး ၂၀၀ နီးပါးစစ်ဆေးပြီးပြတ်ခဲ့ကြောင်းသိရသည်။

လူကုန်ကူးမှု ကျူးလွန်သူ ၆၂ ဦးအား ဖမ်းဆီးနိုင်ရေး တရုတ်နိုင်ငံကို အကူအညီတောင်းခံထား

၂၀၁၆ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သော လူကုန်ကူးမှုကျူးလွန်တာထွက်ပြေးတိမ်းရှောင်နေသူ ၆၂ ဦးကို အမြန်ဆုံးပြန်လည်ဖမ်းဆီးနိုင်ရေးအတွက် မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တရုတ်နိုင်ငံသို့ အကူအညီတောင်းခံထားရှိကြောင်းသိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဦးစီးအရာရှိ (ပထမတန်း) ဒုတိယရဲမှူးကြီး သက်နောင်က '၂၀၁၆ ခုနှစ်အတွင်းမှာ ၆၂ ဦးကို ဖမ်းပေးဖို့ အတွက် ကျွန်တော်တို့ဘက်ကနေ

တရုတ်ကို အကူအညီတောင်းတယ်။ ၂၀၁၆ ခုနှစ်ထဲမှာ လွှဲပေးတဲ့တရားခံ ၁၉ ဦးရှိပါတယ်။ သူတို့ဘာသာသူတို့ ဖမ်းပေးပြီးလွှဲပေးတာရှိတယ်။ ဒီဘက်ကနေ ပူးပေါင်းပြီးဖမ်းတာတွေလည်းရှိတယ်' ဟု ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများက လက်ထပ်စရိတ် အဖြစ်သိန်းဆယ်ချီပေးကာ တစ်ဖက်နိုင်ငံတွင် သိန်းရာချီဖြင့် ပြန်လည်ရောင်းစားသည့် ဖြစ်စဉ်များကဲ့သို့ လူကုန်ကူးမှုပုံသဏ္ဍာန် အသစ်များလည်းရှိကြောင်း သိရသည်။

လူကုန်ကူးခံရမှုများတွင် အဓမ္မလက်ထပ်စေခိုင်းသည့် လူကုန်ကူးမှု ၈၅ မှုအထိရှိခဲ့ပြီး အဓမ္မခိုင်းစေ ၃၁ မှု၊ ပြည့်တန်ဆာမှု ၁၂ မှု၊ ကြွေးမြီကြောင့် လူကုန်ကူးမှုတစ်မှုနှင့်မွေးစားရန် လူကုန်ကူးမှုတစ်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် ၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်နိုင်ငံလုံး၌ လူကုန်ကူးခံရသူ ၃၀၅ ဦးရှိသည့်အနက် ၂၅၄ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။



မြင့်မြတ်အောင်မြင်

မြန်မာ့ရိုးရာယဉ်ကျေးမှုဆိုင်ရာအဖွဲ့များတွင် နိုင်ငံခြားတူရိယာပစ္စည်းများ ထည့်သွင်းဖျော်ဖြေခွင့် ပေးမည်မဟုတ်

ယခု ၂၀၁၇ ခုနှစ် သဘင်ရာသီ မှစတင်၍ ဆိုင်းအဖွဲ့များတွင် နိုင်ငံခြားတူရိယာပစ္စည်းများ ထည့်သွင်းဖျော်ဖြေခြင်းများကို ခွင့်ပြုမည် မဟုတ်ကြောင်း မန္တလေးတိုင်းဒေသကြီး သဘင်ပညာရှင်များအစည်းအရုံးမှသိရသည်။

ရိုးရာယဉ်ကျေးမှုဆိုင်ရာအဖွဲ့များတွင် နိုင်ငံခြားတူရိယာပစ္စည်းများ ထည့်သွင်းဖျော်ဖြေခြင်းများကို ခွင့်ပြုတော့မည်မဟုတ်ကြောင်း

မြန်မာ့အနုပညာလောက ဖျက်ဆီးခံရတာပါ။ ဒါကြောင့် အခုလိုလုပ်ဖို့ စီစဉ်ရတာပါ' ဟုပြောကြားခဲ့သည်။ ခေတ်ပေါ်တူရိယာပစ္စည်းများဖြင့်တည်ထောင်လိုပါက ဝိတအစည်းအရုံးလက်အောက်မှတစ်ဆင့် သံစုံတီးဝိုင်းအဖွဲ့ တည်ထောင်ခွင့်လျှောက်



မြန်မာ့ရိုးရာယဉ်ကျေးမှုဆိုင်ရာအဖွဲ့များတွင် အော်ဂင်၊ ဂစ်တာနှင့် နိုင်ငံခြားခေတ်ပေါ်တူရိယာပစ္စည်းများကို လိုအပ်သည်ထက်ပိုမိုထည့်သွင်းအသုံးပြုလာကြ၍ သက်ကြီး၊ ဝါကြီးဆိုင်းပညာရှင်များအပါအဝင် တစ်နိုင်ငံလုံးရှိ ဆိုင်းဆရာများနှင့် အလုပ်ရုံဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါ အစည်းအဝေးရလဒ်အရ ဥပဒေပညာရှင်များဖြင့် မြန်မာ့

မန္တလေးတိုင်းဒေသကြီး သဘင်ပညာရှင်များ အစည်းအရုံး တာဝန်ရှိသူများကပြောသည်။ မန္တလေးတိုင်းဒေသကြီး သဘင်ပညာရှင်များအစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်က 'နိုင်ငံခြားတူရိယာတွေ ရောယှက်နေတဲ့အတွက် မြန်မာ့ဆိုင်းဟာ မျက်မှောက်ခေတ်မှာ မြောင်းထဲရောက်မလိုဖြစ်နေရပါတယ်။ ကြိုးစားမှုအားနည်းကြလို့ ဘေးတူရိယာတွေဝင်လာပြီး

ထားရမည်ဖြစ်ပြီး ဆိုင်းဝိုင်းနှင့်သံစုံတီးဝိုင်းကို ရောယှက်တည်ထောင်ခွင့် ပြုမည်မဟုတ်ကြောင်း သိရသည်။ ဆိုင်းအပြင် ဇာတ်၊ အငြိမ့်နှင့် နတ်ကနားအဖွဲ့များကိုပါ အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ကာ ဥပဒေစည်းမျဉ်းစည်းကမ်းများရေးဆွဲရန် ပြင်ဆင်နေကြောင်း သဘင်အစည်းအရုံးတာဝန်ရှိသူများက ဆိုသည်။

မြင့်မြတ်အောင်မြင်

စပါးအခြောက်ခံစက် အရစ်ကျစနစ်ဖြင့်ရောင်းမည်

မြန်မာနိုင်ငံအတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များနှင့် တောင်သူများအား ကိုရီးယားနိုင်ငံထုတ်စပါးအခြောက်ခံစက်များအား အရစ်ကျစနစ်ဖြင့် ရောင်းချပေးရန်စီစဉ်နေကြောင်းကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတင်းရရှိသည်။ ရိတ်သိမ်းချိန်တွင် ရာသီဥတုဖောက်ပြန်မိုးရွာခဲ့ပါက အချိန်မီအခြောက်ခံနိုင်လျှင် စပါးအချဉ်ပေါက်ခြင်း၊ ဝါခြင်းတို့ဖြင့် ကြုံတွေ့ရမည်ဖြစ်

သောကြောင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဦးဆောင်မှုဖြင့် မက်ထရိုကုမ္ပဏီမှ စပါးအခြောက်ခံစက်အလုံးတစ်ရာတင်သွင်းထားရာ ယင်းမှ အလုံး ၅၀ ကို ဘဏ်များနှင့်ချိတ်ဆက်ပြီး အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။ ကျန်အလုံး ၅၀ ကို မက်ထရိုကုမ္ပဏီမှပြုလုပ်မည့် လယ်ယာစီးပွားအငှားဝန်ဆောင်မှုလုပ်ငန်းအရ အငှားစနစ်ဖြင့်ချထားပေးမည်ဖြစ်ကြောင်းသိရသည်။

ဟိန်းသူ စပါးအခြောက်ခံစက်တစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၂၆,၀၀၀ တန်ကြေးရှိကြောင်း၊ ဝယ်ယူမည့်သူအနေနှင့် ၁ နှစ်မှ ၃ နှစ်အတွင်း အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်းနှင့်စတင်ဝယ်ယူပါက စက်တန်ဖိုး၏ ၁၅ ရာခိုင်နှုန်းကို လက်ငင်းပေးချေရမည်ဖြစ်ကြောင်း အဆိုပါအသင်းချုပ်မှသိရသည်။

မသန်စွမ်းရေးရာ အသိပညာကဏ္ဍစုံမှ သတင်းရရှိ MILI Radio နားထောင်ဖို့

မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့၏ မသန်စွမ်းမှုအသိပညာပေး ရေဒီယိုအစီအစဉ်များတွင် မိမိတို့၏အသံအားဖြင့်သော်လည်းကောင်း၊ အနုပညာအားဖြင့်သော်လည်းကောင်း ကူညီသရုပ်ဆောင်ပေးလိုကြသော မသန်စွမ်းသူများနှင့် မသန်စွမ်းမှုရေးရာ စိတ်ပါဝင်စားသည့်အခြားသန်စွမ်းသူ စေတနာ့ဝန်ထမ်းများကို တစ်ဦးချင်း (သို့) အဖွဲ့လိုက်ဖြစ်စေ ဝိုင်းဝန်းကူညီအားဖြည့်ပေးရန် ကမ်းလှမ်းလိုကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ (MILI) မှဖိတ်ခေါ်ထားကြောင်းသိရသည်။ ထို့အပြင် မသန်စွမ်းမှုအသိပညာပေးကဏ္ဍသစ်များနှင့် ဇာတ်လမ်းများ၊ ဆောင်းပါးများအား မေတ္တာ၊

စေတနာများဖြင့် ရေးသားပေးပို့လိုပါက MILI Radio မှဝမ်းမြောက်စွာ ကြိုဆိုလျက်ရှိကြောင်း မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ (MILI) မှ CEO ဦးနေလင်းစိုးထံမှသိရသည်။ ယင်းသို့ စာမူများပေးပို့လိုပါက မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ ရုံးချုပ်၊ အမှတ် (၁၇/၁၉) သာယာအေးလမ်း၊ (၃) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ (ရဲရန်အောင်မှတ်တိုင်) ဖုန်း-၀၉-၂၆၁၂၅၆၄၉၃၊ ၀၁-၉၆၆၉၃၁၃၃ Email: pyiephyo88@gmail.com www.facebook.com/miliradio 2013 တွင်လည်း like ပြုလုပ်၍ အဆိုပါအစီအစဉ်များအား နားဆင်အားပေးအကြံပြုနိုင်ကြောင်း သိရသည်။ မြင့်မြတ်အောင်မြင်

မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲ ဆုငွေကျပ် သိန်း ၁၆၀ ကျော်ချီးမြှင့်မည်

ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲတွင် အလယ်တန်းအဆင့် ပြိုင်ပွဲဝင်များအတွက် စုစုပေါင်း ချီးမြှင့်မည့်ဆုငွေပမာဏမှာ ကျပ်သိန်း ၁၅၀ ၊ မူလတန်းအဆင့်အတွက် ကျပ် ၁၆၅၀,၀၀၀ တိတိဖြစ်ရာ မူလတန်း၊ အလယ်တန်း နှစ်ရပ်ပေါင်းဆုချီးမြှင့်ငွေပမာဏမှာ သိန်း ၁၆၀ ကျော်ဖြစ်ကြောင်းသိရသည်။ ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲ ချီးမြှင့်ပေးအပ်မည့်ဆုများမှာ ပထမဆုငွေကျပ် သိန်း ၂၀ နှင့်ရွှေတံဆိပ်တစ်ခု၊ ဒုတိယဆုငွေကျပ် ၁၅ သိန်း၊ တတိယဆုငွေကျပ် ၁၀ သိန်း၊ စတုတ္ထဆုငွေကျပ် ၆ သိန်း၊ ပဉ္စမဆုငွေကျပ် ၅ သိန်းတို့ဖြစ်သည်။ မူလတန်းအဆင့် (ရေးဖြေ) စာအောင်ဆုအဖြစ် ပထမဆု ကျပ် ၅ သိန်း၊ ဒုတိယဆု ကျပ် ၄ သိန်း၊ တတိယဆုကျပ် ၃ သိန်း၊ စတုတ္ထဆုကျပ် ၂ သိန်းခွဲ၊ ပဉ္စမဆုကျပ် ၂ သိန်းနှင့် အောင်လက်မှတ်များ အသီးသီးချီးမြှင့်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင်ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အလှူငွေ

ပေးအပ်ပွဲအခမ်းအနားကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ စကားဝါလမ်းရှိ မင်းကွန်းတိပိဋကကျောင်းတော်ကြီး၌ မတ်လ ၈ ရက်နေ့၊ ညနေ ၅ နာရီတွင် ကျင်းပခဲ့သည်။ ၂၀၁၇ ခုနှစ် သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲရေးဖြေတန်း (မူလတန်းဆင့်) နှင့် ပြိုင်ပွဲဝင်ခွင့် (အလယ်တန်းဆင့်) စာမေးပွဲများကို ဧပြီလ ၉ ရက်နေ့၊ နံနက် ၉ နာရီတွင် တစ်နိုင်ငံလုံးတစ် ချိန် တည်းတစ် ပြိုင် တည်းကျင်းပမည်ဖြစ်ကြောင်းသိရသည်။ (ဗုဒ္ဓဝင်) ရေးဖြေတန်းပြဋ္ဌာန်းစာမှာ သုတစုံလင်ဗုဒ္ဓဝင်စာအုပ်ပါအခန်းတို့မှ ကြီးပွားချမ်းသာ မင်္ဂလာအခန်း၊ ဗုဒ္ဓဘာသာစာရိတ္တဆိုင်ရာ လိုက်နာကျင့်သုံးဖွယ်ရာအခန်း၊ နှစ်ကျိပ်ငါးဆူဗုဒ္ဓဝင်အခန်း၊ ဧတဒဂ်ဘွဲ့ရကြသူများအခန်းတို့ကို ဖြေဆိုရမည်ဖြစ်သည်။ ပြိုင်ပွဲနှင့်စပ်လျဉ်း၍ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲ ပြန်ကြားရေးတာဝန်ခံဆရာတော် ဒေါက်တာနန္ဒမာလာ၊ ဖုန်း-၀၉-၇၉၉၆၆၈၁၉၄ သို့ စုံစမ်းနိုင်ကြောင်း သိရသည်။

Mandalay Yadanar Mall ကျောက်မျက်ရတနာဈေးတွင် ကျောက်မျက်မျိုးစုံ ပြည်ပမှလာရောက်လေ့လာဝယ်ယူ

မန္တလေးချမ်းအေးသာစံမြို့နယ် ၇၈ လမ်းနှင့် ၃၄ လမ်းထောင့် ရတနာပုံစူပါစင်တာ ဒုတိယထပ်တွင် မြန်မာနိုင်ငံတွင်ပထမဆုံးနိုင်ငံတကာအဆင့်မီ ကျောက်စိမ်း၊ နီလာ၊ မြ၊ ပုလဲ၊ ပတ္တမြားစသည့်ကျောက်မျက်ရတနာဆိုင်များ ပြင်သစ်၊ တောင်အာဖရိကမှလာသော စိန်အရောင်းဆိုင်များ၊ အသင့်ဝတ်ကျောက်စိမ်းထည်ပစ္စည်းရောင်းချသည့်ဆိုင်များ၊ ကျောက်မျက်ဖြင့်ပြုလုပ်ထားသော မြန်မာ့လက်မှုပစ္စည်းရောင်းချသည့်ဆိုင်များ၊ ကျောက်မျက်ပန်းချီအရောင်းဆိုင်များ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလဆန်းမှစတင်ဖွင့်လှစ်ခဲ့ရာ ယခုအခါပြည်တွင်းပြည်ပမှ ကျောက်မျက်ရတနာမြတ်နိုးသူများ လာရောက်လေ့လာဝယ်ယူမှုများပြားလျက်ရှိသည်။

မြန်မာနိုင်ငံထွက်ကျောက်မျက်ရတနာများ နိုင်ငံခြားသားများဝယ်ယူမှုအဆင်ပြေစေရေးအတွက် နိုင်ငံခြားငွေလဲကောင်တာ၊ ကျောက်မျက်အစစ်အတုခွဲခြားပေးပြီး စစ်မှန်ကြောင်းအသိအမှတ်ပြု Certificate ထုတ်ပေးသော QC အခန်းတစ်ခုပါဆောင်ရွက်ပေးထားရာ နိုင်ငံခြားသားများနှစ်ခြိုက်ဝယ်ယူကြသည်။ ကျောက်မျက်ရတနာများရောင်းချရာတွင် နိုင်ငံခြားငွေပြည်တွင်းကျပ်ငွေဖြင့်ရောင်းချပေးရာ ကမ္ဘာလှည့်ခရီးသည်များ၊ ပြည်တွင်းလက်ဝတ်ရတနာမြတ်နိုးသူများ လာရောက်လေ့လာဝယ်ယူကြကြောင်းသိရသည်။ **သီဟကိုကို (မန္တလေး)**



Mr. & Mrs. Culture World 2017 ပြိုင်ပွဲကြီးသို့ မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်မည်

တတိယအကြိမ်မြောက် ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် Mr. & Mrs. Culture World 2017 ပြိုင်ပွဲကြီးသို့ မြန်မာနိုင်ငံကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း Elegant Myanmar ၏ CEO ကိုထက်ဝေဟင်က ပြောကြားသည်။

‘ကမ္ဘာ့နိုင်ငံအသီးသီးက ရိုးရာယဉ်ကျေးမှုနီးနှောဖလှယ်ကြတဲ့ ရည်ရွယ်ချက်နဲ့စတင်ခဲ့တာဖြစ်ပြီး မလေးရှားနိုင်ငံမှာကျင်းပခဲ့တဲ့ Mr. & Mrs. Culture World 2016 မှာ နှင်းဝတ်ရည်သောင်းက (၅) ကြိမ်မြောက် သရဖူကြီးကိုရယူနိုင်ခဲ့သလို သတိုးတေဇက 2nd Runner up နဲ့ Title ဆု ၂ ဆုရရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်၊ ဖိလစ်ပိုင်နိုင်ငံမှာကျင်းပမယ့် ပြိုင်ပွဲကြီးအတွက် Mr. & Mrs. ရွေးချယ်ပွဲကို ဂန္ဓာမာတိုးဆေးခန်းမမှာကျင်းပပြီး Culture World Owner ရဲ့တောင်းဆိုချက်အရ အမျိုးသား ၂ ဦးနဲ့အမျိုးသမီး ၂ ဦး ရွေးချယ်မှာဖြစ်ပါတယ်’ ဟု ၎င်းက ဆက်လက်ပြောကြားသည်။



အဆိုပါပြိုင်ပွဲကြီးအတွက် Mr. & Mrs. ရွေးချယ်ပွဲကို မတ်လ ၇ရက် နေ့၊ ညနေ ၆ နာရီက ဂန္ဓာမာတိုးဆေးခန်းမတွင်ကျင်းပရာ ခိုင်များအဖြစ် ဒေါ်တူးတူးမြင့်သိန်း (DVB)၊ အလှဖန်တီးရှင် မိတ်ကပ်ခင်စန်းဝင်း၊ ကိုမင်းခန့်ကျော် (Excellent)၊ ကိုမြင့် မောင်ဌေး (RNSWO)၊ ကိုဖြိုးပြည့် (NC Designer)၊ ကိုအောင်မြတ်သူ (Aroma)၊ ကိုချစ်ကိုကို (Dell Myanmar) တို့က ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ **မင်းထွန်း**


မန္တလေးကျောက်စိမ်းဈေးကွက် လက်ကောက်ကွင်းချောအဝယ်လိုက် သီဟကိုကို (မန္တလေး)

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သာမန်လက်ကောက်ကွင်းချော၊ ကွင်းကြမ်းများ ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းသို့ ကျပ်ငါးသောင်းဝန်းကျင်မှ ကျပ်တစ်သိန်းဝန်းဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစတင်ပြီး ကျပ်အထိဈေးရှိသည်။ ၁၀ ကွင်းဈေး၊ အတွဲတရုတ်၊ တရုတ် (တိုင်ပေ) တို့မှ ဝယ်လက်များ လိုက်ဈေးများသတ်မှတ်၍ ရောင်းချကြသည်။ ရောက်ရှိလာလျက်ရှိသည်။ အပွင့်ဝိုင်း၊ လွှာချပ် ကျောက် မျက် ရတနာ ဈေးဝန်းကျင် တွင် ဝိုင်း၊ ဝှင်ဝိုင်း၊ ခဲဝိုင်းနှင့်မီးထိုးဝိုင်းတို့တွင် ကျောက်ဖြတ်ခုံများနှင့် လက်ကောက်ပြု ဈေးကွက်အေးလျက်ရှိပြီး လက်ကောက်ဝိုင်း လုပ်သည့် စက်ခုံများရှိသော်လည်း ဖားကန့် တွင်အဝယ်လိုက်ပြီး ဈေးအနည်းငယ်တက် ဒေသမှ ကျောက်စိမ်းအရိုင်းဝင်ရောက်မှု လာသည်။ တရုတ်နှင့်တရုတ် (တိုင်ပေ)မှ နည်းပါးသဖြင့် ထုတ်လုပ်နိုင်မှုလျော့နည်းခဲ့ ဝယ်လက်များသည် လက်ကောက်ကွင်းချော၊ လက် ကောက် ကွင်းကြမ်း၊ အရည်စွဲအသားနှင့် ကျပ်သည့် ဝယ်ယူခဲ့သော်လည်း ယခုအခါအနာအနည်း ဝယ်ယူခွဲသော်လည်း ဝယ်ယူကြကြောင်းလက် အရည်စွဲအစိမ်းရောင်လွမ်း ကျောက်စိမ်းလက် ကောက်တစ်ကွင်း ကျပ် ၁၀ သိန်းဝန်းကျင်ရှိပြီး ကောက်ဝိုင်းမှ လုပ်ငန်းရှင်များထံမှသိရသည်။



တိုက်ကြီးသံပရာအဝယ်လိုက်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်မှထွက်သောသံပရာသီးများမှာ ရန်ကုန်ဈေးကွက် တွင်အဝယ်လိုက်သဖြင့် ဈေးကောင်းရနေကြောင်း တိုက်ကြီးသံပရာစိုက်ပျိုးသူများထံမှ သိရသည်။ တိုက်ကြီးတွင် တစ်လုံးလျှင် ကျပ် ၁၀၀ လက်ကားဝယ်ယူလျက်ရှိပြီး ရန်ကုန်ဈေး ကွက်မှ ဒေသထွက်သံပရာကိုရသလောက်ဝယ်ယူနေကြောင်း၊ အခြားနယ်များမှရန်ကုန် ဈေးကွက်သို့ဝင်လာနေသည့်သံပရာများမှာ အစစ်မဟုတ်ဘဲ သံပရိုသီးများသာအဝင်များသော ကြောင့် တိုက်ကြီးထွက် သံပရာသီးစစ်စစ်များဈေးကောင်းရကြောင်း တိုက်ကြီးမြို့နယ် သံပရာသီးခိုင်မှသိရသည်။ **ရန်ဖြိုးသိမ်း**



လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်

စိုးမြင့် (ကျွန်းလှ)

စက်မှုဝန်ကြီးဌာန၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) ရှိ စက်ရုံ Dining Hall ၌ ဖေဖော်ဝါရီလအတွင်း က အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကွပ်ကဲမှုအောက်ရှိ ရှမ်းပြည်နယ်ရုံး၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာအသိပညာပေး ဟောပြောဆွေးနွေးပွဲကိုပြုလုပ်ခဲ့သည်။



အလုပ်သမားဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက မြို့နယ်အဆင့်၊ ခရိုင်အဆင့် အလုပ်သမားရေးရာကိစ္စရပ်များပေါ်ပေါက်ပါက ခုံသမာဓိပွဲစည်းခြင်းအကြောင်း၊ ဦးစီးအရာရှိများ မှ ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက်ဥပဒေတွင်ပါရှိသော အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ဥပဒေများအကြောင်း၊

လုပ်ငန်း ခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာသိကောင်းစရာများ၊ မီးဘေးအန္တရာယ်၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ မီးသတ်ဆေးဘူးများ အသုံးပြုပုံတို့ကို အသေးစိတ်ရှင်းလင်းဆွေး

နွေးခဲ့ကြောင်းသိရသည်။ အဆိုပါ ဆွေးနွေးပွဲသို့ စက်ရုံမှအရာထမ်း၊ အမှုထမ်း ၂၀၀ ဦးတို့ တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။

ကျောဖုံး မှ - OPPLE Lighting မှ ပြည်တွင်း၌စက်ရုံတည်ဆောက်မည်

ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် OPPLE Lighting မှ ပြည်တွင်း၌ စက်ရုံတည်ဆောက်ရန် စီစဉ်နေ

တယ်။ အဓိကကတော့ ကျွမ်းကျင်လုပ်သားတွေလိုတာပါ။ ကျွမ်းကျင်လုပ်သားတွေရရှိအတွက် ပြည်ပနိုင်ငံတွေကိုလွှတ်ပြီး ပညာသင်ခိုင်းနေပါ

သည်။ OPPLE မီးသီးနှင့်လျှပ်စစ်ပစ္စည်းများကို နိုင်ငံပေါင်း ၅၀ ကျော်ကိုဖြန့်ချိနေပြီး ယခုအချိန်ထိ နှစ် ၂၀ ရှိ ပြုပြင်ပြီး အာရှအတွက် OPPLE စက်ရုံကို ရှန်ဟိုင်းတွင်ဖွင့်လှစ်ထားကြောင်း သိရသည်။ ယင်းအပြင် သီရိလင်္ကာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင်လည်း



ကြောင်း Farmer Pho Yar Zar Group of Companies လက်အောက်ရှိ Farmer Lighting ၏ Marketing Manager ကိုပီတာကျော်မိုးက ပြောသည်။ 'OPPLE Lighting က ပြည်တွင်းမှာ စက်ရုံတည်ဆောက်ဖို့ ကမ်းလှမ်းထားပါတယ်။ သူတို့ဘက်က နည်းပညာနဲ့ ကုန်ကြမ်းယူလာမယ်။ ဒီကလူတွေက တပ်ဆင်ရမယ်။ နောက်နှစ်လောက်တည်ဆောက်ဖို့ မှန်းထားပါ

တယ်' ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။ OPPLE သည် ပြည်တွင်း၌ အခြေခံလူတန်းစားသုံး မီးသီးများ၊ Project သုံးမီးသီး၊ ဓာတ်ဆီအရောင်းဆိုင်များတွင် အန္တရာယ်ကင်းစွာအသုံးပြုနိုင်သည့် မီးသီးများကို တင်သွင်းနေကြောင်းသိရသည်။ OPPLE Light သည် LED မီးဖြစ်သည့်အတွက် စွမ်းအင်ချွေတာရာတွင် အသုံးဝင်သည့်အပြင် လင်းအားတုန်ခါမှုမရှိသည့်အတွက်ကြောင့် မျက်စိထိခိုက်မှုမရှိကြောင်း သိရ

စက်ရုံတည်ထောင်ထားကြောင်းနှင့် OPPLE ရုံးချုပ်ကို နယ်သာလန်နိုင်ငံတွင် ဖွင့်လှစ်ထားသည်။ OPPLE Light များကို ပြည်တွင်း၌ ၇၀ ရာခိုင်နှုန်းအထိသုံးစွဲနေပြီး စက်ရုံတည်ဆောက်ပြီးပါက အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာမည့်အပြင် ပြည်တွင်း၌ စွမ်းအင်ချွေတာသုံးစွဲမှုတွင် ပိုမိုထိရောက်စွာအသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

KMC

နှလုံးသွေးကြောပိတ်ရောဂါ ပညာပေး

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ နှလုံးရောဂါအထူးကုဌာန၏ နှလုံးသွေးကြောချဲ့ကုသမှု (Primary PCI) လေးနှစ်ပြည့်အထိမ်းအမှတ်အဖြစ် နှလုံးသွေးကြောပိတ်ရောဂါ ပညာပေးရက်သတ္တပတ်အခမ်းအနားကို မတ်လ ၁၂ ရက်နေ့၊ နံနက် ၈ နာရီမှ ၁၁ နာရီအထိ မန္တလေးမြို့တော်ခန်းမတွင် ကျင်းပသည်။ အခမ်းအနားတွင် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ နှလုံးရောဂါအထူးကုဆရာဝန်ကြီးများက နှလုံးသွေးကြောကျဉ်းရောဂါကာကွယ်ရေး ပညာပေးဟောပြောကာ နှလုံးသွေးကြောချဲ့ကုသမှုခံယူပြီး ကျန်းမာရေးကောင်းမွန်လျက်ရှိသော လူနာများမှလည်း ကိုယ်တွေ့ကုသမှုခံယူခဲ့ပုံများကို မျှဝေပြောကြားရာ စိတ်ဝင်စားသူများလာရောက်နားထောင်ကြသည်။ ထို့နောက် နှလုံးသွေးကြောပိတ်ရောဂါဖြစ်စေသော သွေးတိုးနှင့်ဆီးချို၊ သွေးချိုရောဂါ ရှိ/မရှိ အခမဲ့ကျန်းမာရေးစစ်ဆေးပေးသည်။

၂၀၁၆ ခုနှစ်အတွင်း မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး နှလုံးရောဂါအထူးကုဌာနသို့ တက်ရောက်သူလူနာ ၃,၃၁၆ ဦးရှိသည်။ ၎င်းလူနာများအနက် နှလုံးသွေးကြောပိတ်လူနာ ၁,၇၈၈ ဦးရှိပြီး ၅၆၂ ဦးမှာ ရုတ်တရက် နှလုံးသွေးကြောပိတ်လူနာများဖြစ်သည်။ နှလုံးသွေးကြောပိတ်ဝေဒနာခံစားရသည့် အချိန်မှ ၁၂ နာရီအတွင်း ဆေးရုံ/ဆေးခန်းသို့ရောက်ရှိပြီး သွေးကြောပွင့်စေသောကုသမှု (သွေးခဲပျော်ဆေး (သို့) အရေးပေါ်သွေးကြောချဲ့ကုသမှု) တခုခုရရှိပါက အသက်ဆုံးရှုံးမှုအန္တရာယ်နည်းပါးသည်။ နှလုံးသွေးကြောပိတ်လူနာများအနက် အများစုမှာသွေးကြောပိတ်သည့်အချိန်မှ ၁၂ နာရီအတွင်းသေဆုံးကြသည်။ ရင်ဘတ်အောင့်ခြင်း၊ ချွေးစေးပြန်၍ ခြေဖျားလက်ဖျားအေးခြင်း၊ အသက်ရှူမဝခြင်း၊ ရင်ဘတ်အတွင်းဆွဲဆုပ်ထားသလို နာကျင်ပါက အမြန်ဆုံးဆေးကုသမှုခံယူပါ။ အထွေထွေရောဂါကုဆေးရုံကြီးတွင် နှလုံးသွေးကြောပိတ်လူနာများအား နှလုံးသွေးကြောချဲ့ကုသမှုကို ကုန်ကျစရိတ်သက်သာစွာဖြင့် နိုင်ငံတကာအဆင့်မီကုသပေးလျက်ရှိကြောင်း သိရသည်။

သိဟကိုကို (မန္တလေး)

ကျောဖုံး မှ - ၁၃၇၈ ခုနှစ်၊ မန္တလေးမြို့တော် သင်္ကြန်ပွဲတော်တွင် အောင်မြေသာစံ မြို့နယ်၊ ကျုံးပတ်လည် ၆၆ လမ်း၊ ၁၂ လမ်း၊ လမ်း ၈၀၊ ချမ်းမြသာစည် မြို့နယ် ကန်တော်ကြီးနှင့် မြို့တွင်း ရေကစားမဏ္ဍပ်များ ဆောက်လုပ်လိုပါက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသို့ မတ်လ ၁၃ ရက်နေ့မှ ၂၀ ရက်နေ့အထိ လျှောက်ထားနိုင်သည်။ အောင်မြေသာစံ မြို့နယ် ကျုံးပတ်လည် ၆၆ လမ်း၊ ၁၂ လမ်း၊ လမ်း ၈၀ တို့တွင် ရေကစားမဏ္ဍပ်များအား ကျုံးတစ်ဖက်လျှင် ၈ နေရာချထားပေးမည်ဖြစ်ပြီး ၎င်းနေရာများအား အိတ်ဖွင့်လေလံစနစ်ဖြင့် ရောင်းချဆောင်ရွက်ချထားပေးမည်ဖြစ်သည်။ လျှောက်လွှာနှင့်အတူ အာမခံ

မောင်ပြည်သူ (မန္တလေး)



ALPINE

Purified Drinking Water



PROMISES PURITY

ဂျပန်-မြန်မာ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးတွေ့ဆုံဆွေးနွေး

Japan-Myanmar Economy & Investment Center၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းတို့ပူးပေါင်း၍ ဂျပန်-မြန်မာ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး တွေ့ဆုံဆွေးနွေးပွဲကို မတ်လ ၈ ရက်နေ့၊ မွန်းလွဲ ၁ နာရီက မန္တလေးမြို့၊

ချမ်းအေးသာစံမြို့နယ်၊ ၇၈ လမ်းနှင့် ၃၄ လမ်းထောင့် ရတနာပုံစူပါစင်တာ စတုတ္ထထပ်ရှိ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းခန်းမတွင် ကျင်းပသည်။ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးအောင်သန်းက နှုတ်ခွန်းဆက်စကားပြောကြားပြီး Japan-Myanmar Economy &

ကြေးမီဇူကတ်တော် လှူဒါန်းနေပါသည်

ဓမ္မသင်္ဂဟီအနုဋီကာ ကြေးမီဇူကတ်တော် အလှူရှင်



ဇနီး ဒေါ်ခင်ဆွေမြင့်အား ရည်စူး၍ ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်၊ အထက်ကြည့်မြင်တိုင်၊ သရက်တော၂လမ်းနေ ခင်ဗွန်း ဦးမြင့်ကြည့်၊ ဦးမျိုးအောင် + ဒေါ်မေသခင်၊ ကိုဖြိုးဝေကျော် + မမြမြခင် မိသားစုမှ ကြေးမီဇူကတ်တော် (၁၂)ချပ်၊ တန်ဖိုး (၃,၁၂၀,၀၀၀)ကျပ်ကို ဦးဆောင်ဆရာတော်ထံ လာရောက်လှူဒါန်းပါသည်။

ဆက်သွယ်လှူဒါန်းရာဌာန - မင်္ဂလာတိုက်ကျောင်း၊ ကျောင်းတော်ရာရွှေကျင်တိုက်ကြီး၊ ကမ္ဘာအေးဘုရားလမ်း၊ (ရွှေကောင်းဟော့ဒေါ့ရှေ့)၊ ကြားတောရရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။ ဇူနီး ၀၁၅၄၈၀၀၅၊ ၀၉ ၅၁ ၉၅၂၀၆၊ ၀၉ ၄၉၃ ၁၆၂၁၂။

Investment Center မှ Mr. Yone-muraက အသေးစားနှင့်အလတ်စား

စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ၊ ညီနောင်အသင်းများမှလုပ်ငန်းရှင်များ၊ ဂျပန်ကုမ္ပဏီများမှလုပ်ငန်းရှင်များ ခရီးသွားလုပ်ငန်း၊ အလှူကုန်၊ စားသောက်ကုန်ထုတ်လုပ်ရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများရောင်းဝယ်ခြင်းလုပ်ငန်း၊ ပလတ်စတစ်နှင့်ဖိုက်ဘာပစ္စည်းများ၊ ဓာတုထုတ်ကုန်များပူးပေါင်းထုတ်လုပ်ရောင်းဝယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများကို စားပွဲပိုင်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။

သီဟကိုကို (မန္တလေး)





MYOTHA INDUSTRIAL PARK CITY (MIP)



“ မန္တလေး-မြို့သာ စက်မှုဥယျာဉ်မြို့တော် စီမံကိန်းကြီး ”



- နိုင်ငံတော်၏ အနာဂါတ်စီးပွားရေးတွင် အချက်အချာအကျဆုံးနှင့် တဟုန်ထိုး ဖွံ့ဖြိုးမှု မြန်ဆန်နေသည်။ မန္တလေးမြို့နှင့် အလှမ်းမဝေး သည် နေရာဖြစ်ခြင်း၊
- မြို့သာ စက်မှုဥယျာဉ်မြို့တော် စီမံကိန်းသည် မန္တလေးတိုင်းဒေသကြီး အစိုးရပိုင်ဖြစ်ပြီး MMID အများပိုင်ကုမ္ပဏီမှ Master Developer တာဝန် ယူတည်ဆောက်ကာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းမျိုးစုံ ဆောင်ရွက်နိုင်သည်။ စီမံကိန်းဖြစ်ခြင်း၊
- အသင့်ဆောက်လုပ်ပြီး Standard Factory များ ပါရှိကာ လုပ်ငန်းရှင်/ရင်းနှီးမြှုပ်နှံလိုသူများအတွက် ကနဦး ရင်းနှီးမြှုပ်နှံသူများ အထူးအခွင့်အလမ်း (Early Bird Opportunity) များကို ရစေမည် အချိန်ကောင်းဖြစ်ခြင်း၊
- Factory Zone, Business Zone, Logistic & Residential Zone များပါရှိပြီး စက်ရုံများလည် ပတ်နေသည်။ အပြင် အာရှတိုင်းဝေးလမ်းမကြီးများ အနီးတည်ရှိပြီး ပြည်တွင်း၊ ပြည်ပနှင့် လမ်းပန်းဆက်သွယ်မှုကောင်းမွန်၍ ရင်းနှီးမြှုပ်နှံရန် လက်လွှတ် မခံသင့်သည်။ နေရာကောင်း ဖြစ်ခြင်း၊
- လျှပ်စစ်မီး၊ ရေ၊ လမ်း စသည် (Infrastructure) အခြေခံကောင်းများ ဆောင်ရွက်ထားပြီးဖြစ်ကာ စက်ရုံ၊ အလုပ်ရုံ၊ အဆင့်မြင့် အိမ်ယာများနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် လိုအပ်သည်။ ရေကို ဧရာဝတီ မြစ်မှ တိုက်ရိုက်သွယ်ယူ ပေးထားပြီး ပတ်ဝန်းကျင် စိမ်းလန်းရေးအတွက်ပါ ဆောင်ရွက်ထားခြင်း၊
- စက်မှုဥယျာဉ်နှင့် ဆီမီးခုံ (ဧရာဝတီ) ဆိပ်ကမ်းကို တိုက်ရိုက်လမ်းဖောက်လုပ်ထားကာ မြန်မာနိုင်ငံတွင် ပထမဆုံး အသုံးပြုသည်။ တန် (၅၀) Pontoon Crane Barge တည်ဆောက်ပြီးဖြစ်သည်။ ပြင် စက်မှုဥယျာဉ်နှင့်အတူ ၁၈ ကျင်းပါ ကမ္ဘာ့ အဆင့်မီ ဂေါက်ကွင်း ကိုပါ တည်ဆောက်လျက်ရှိခြင်း၊

FORCE-09-2038908

ဆက်သွယ်ခွဲစမ်းရန်၊ ၀၉ - ၃၃၀၆၄၈၉၆၊ ၀၉-၃၃၀၆၄၈၉၇ (မန္တလေး) ၀၉-၅၈၄၉၆၃၃၂၆၊ ၀၉-၅၁၆၈၅၈၀ (ရန်ကုန်) ၀၉ - ၅၉၆၁၃၃၀၅၅ (နေပြည်တော်) www.mmidproject.com

အကောင်းဆုံးနံပါတ် (၁) MNZ ငွေရေစက် နှင့် လုံခြုံစိတ်အေးရစေမည့် MNZ မီးခံသေတ္တာ

WORLD CLASS PRODUCT OF KOREA 1



လွန်ပြီးသော (၁၀) နှစ်မှပဲ ဝယ်ဝယ် ပြုတ်ကျပြီးပဲ ကွဲထားထား တစ်ပြားမျှ မယူပဲ ဝန်ထမ်းပေါင်း (၂၀၀) ကျော်ဖြင့် ဝန်ဆောင်မှုအပြည့်ပေးသောကြောင့် သုံးစွဲသူများ တွက်ခြေကိုက် စိတ်အေးရသည့် ငွေရေစက်မှာ MNZ တစ်မျိုးတည်းသာ ဖြစ်ပါသည်။



World Class Product Award ရရှိထားပြီး အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ နော်ဝေ၊ ဂျပန်၊ ရုရှား အစရှိသည့် နိုင်ငံကြီးများမှ အရည်အသွေးထောက်ခံချက် ရရှိထားသော ကမ္ဘာ့အဆင့်မီ မီးခံသေတ္တာမှာ MNZ တစ်မျိုးတည်းသာ ဖြစ်ပါသည်။

ရန်ကုန် ၁၂၅ (စီ)၊ အနောက်ရွှေဂုံတိုင်လမ်းမကြီး၊ ယုဇနဟိုတယ်ရှေ့၊ 01- 8603121
 မန္တလေး ၁၆၅၊ ၇၃လမ်း၊ ၃၃နှင့် ၃၄လမ်းကြား၊ မန္တလေး၊ 02-68771, 09-31495346
 နေပြည်တော် (၁၀၁-၁)၊ မြေညီထပ်၊ Capital Hypermarket ၊ 09-73191094

Distributed by URANUS COMPANY LIMITED

CALL NOW!
09.43198034
 အပြင်ထွက်စရာမလို
 ဖုန်းတစ်ချက် ဆက်ယုံဖြင့် အိမ်အရောက်
 လာရောက် ရင်းလင်းပြသပေးမည့်
 သင့်အတွက် အထူး ဝန်ဆောင်မှု

EVEREST

ENGINEERED FOR
EXTRAORDINARY



T ravel first class with spacious, luxurious interior with functions for convenience
H ill descent control
B ig load capacity
T errain management system
W ater wading and ground clearance



Go Further



YANGON SHOWROOM:

No. (3), Ward (12), Insein Main Road, Hlaing Township, Yangon, Myanmar.
Ph : +95(0)1 521-959

MANDALAY SHOWROOM:

No. (55), Corner of 78th Street & 10th Street of Kywe Sel Kan, Pyi Gyi Tagon Township, Mandalay.
Ph : +95(0) 256014~18

Ford-Myanmar.com | sales@ford-myanmar.com

HONDA MAUNG MAUNG COMPANY



KP FORMWORK CO., LTD

BUILD SMARTER BUILD FASTER



Aluminium System Formwork

Heavy-Duty Sharing System

Wall & Column System Formwork

Slab System Formwork

လိပ်စာ : မုံရွာတောင်၊ နတ်လှထိပ်ပန်ရပ်ကွက်၊ မုံရွာမြို့။
 ဖုန်း : ၀၉၂၁၃၂၂၂၁၊ ၀၉၉၆၂၁၃၂၂၂၁၊ ၀၉၂၁၃၂၂၂၁၊
 ၀၉၉၆၂၁၃၂၂၂၁၊ ၀၉၉၆၅၅၀၆၀၇၊ ၀၉၃၃၃၃၂၃၃၃၊
 ၀၇၁၂၅၅၂၂

Show Room: K-38, Ba Yint Naung Main Street, Ma Yan Gong Township, Yangong, Myanmar
 Hotline: 09-458255051 | 09-458255053
 09-458255052 | 09-458255054
 Mail@: kp.formwork@gmail.com
 www.kitsenplytec.com



စက်မှုဝန်ကြီးဌာန
အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း
အမှတ် (၁၆) အကြီးစားစက်ရုံ (ဆင်တဲ)
အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စိတ်ဝင်စားမှုဖော်ပြခြင်း
အဆိုပြုလွှာ (Expression of Interest) ဖိတ်ခေါ်ခြင်း

၁။ စက်မှုဝန်ကြီးဌာန၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်းအောက်ရှိ အမှတ် (၁၆) အကြီးစားစက်ရုံ (ဆင်တဲ) (လယ်ယာသုံးစက်နှင့် စက်ကိရိယာပစ္စည်းအမျိုးမျိုးထုတ်လုပ်ရန်) ကို စိတ်ဝင်စားသူ ပြည်တွင်း/ပြည်ပ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်ပူးပေါင်းဆောင်ရွက်သွားရန် အစီအစဉ်ရှိပါသည်။

၂။ ပထမအဆင့်အနေဖြင့် စိတ်ဝင်စားသည့်ကုမ္ပဏီများသည် စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာ (Expression of Interest-Eol) ကို စက်မှုဝန်ကြီးဌာန၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ စီမံရေးဌာန၊ ရုံးအမှတ် (၃၀) နေပြည်တော်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့လိပ်မူ၍ ၂၀၁၇ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့၊ ညနေ (၄:၀၀) နာရီ (မြန်မာစံတော်ချိန်) အရောက်ပေးပို့ရမည်ဖြစ်ပါသည်။ စိတ်ဝင်စားမှုဖော်ပြခြင်း အဆိုပြုလွှာ (EOI) ပုံစံနှင့်အခြားသက်ဆိုင်ရာစာရွက်စာတမ်းများကို ကုမ္ပဏီဆိုင်ရာအထောက်အထားများပြသ၍ အထက်ပါလိပ်စာတွင် လာရောက်ထုတ်ယူနိုင်ပါသည်။

- တင်ပြရမည့်ကုမ္ပဏီဆိုင်ရာ အထောက်အထားများ**
- (က) သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်
 - (ခ) ကုမ္ပဏီသင်းဖွဲ့မှတ်တမ်း/စည်းမျဉ်း
 - (ဂ) နည်းပညာပူးပေါင်းဆောင်ရွက်မည့် နိုင်ငံခြားကုမ္ပဏီ (ရှိလျှင်)
(အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန်ဖုန်း-၀၆၇-၄၀၅၁၅၉၊ ၀၆၇-၄၀၅၃၂၂)

Invitation of Expression of Interest (Eol)
Cooperation with No.16 Heavy Industry (Sinde)
No.1 Heavy Industries Enterprise,
Ministry of Industry

No.16 Heavy Industry (Sinde) (to produce Agricultural Equipment & Machinery) under No.1 Heavy Industries Enterprise, Ministry of Industry are intended to cooperate with local (and) foreign entrepreneurs as PPP (JV, Lease, etc.)

As a first step, companies who interested in that cooperation are required to submit their Expression of Interest (Eol) not later than 4:00 pm (Myanmar Standard Time), on 4th April, 2017 to **Planning Department, No.1 Heavy Industries Enterprise, Ministry of Industry, Office No.30, Nay Pyi Taw, the Republic of the Union of Myanmar.**

Interested entitles can inquiry and take over the Eol form and other indications at above office by presenting the document of company profile.

- Document of Company profile**
- Valid Certificate of Incorporation
 - Record and Regulation of Company
 - Name of Foreign's Technical Cooperator
- (For more Information: Phone no: 067-405159, 067-405322)

သတင်းနှင့်ကြော်ငြာများ ဆက်သွယ်ထည့်သွင်းနိုင်
၀၆၇-၄၀၅၀၅၇ ၊ ၀၆၇-၄၀၅၄၂၉၊ ၀၁ - ၂၅၀၆၅၁

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ မြန်မာ့ဆေးဝါးလုပ်ငန်းမှ ကုန်ကြမ်း၊ ထုပ်ပိုးပစ္စည်း၊ စက်နှင့်စက်အရန်ပစ္စည်းများအား စက်ရုံများသို့ပို့ဆောင်ရန် ကုန်သေတ္တာယာဉ်ငှားရမ်းခ အိတ်ဖွင့်တင်ဒါပေးသွင်းရန် ဖိတ်ခေါ်ပါသည်။

၂။ ဈေးနှုန်းတင်သွင်းလွှာပုံစံများ - ၁၅. ၃. ၂၀၁၇ ရက်နေ့
စတင်ရောင်းချမည့်ရက်
တင်ဒါပိတ်မည့်ရက်နှင့်အချိန် - ၂၄. ၃. ၂၀၁၇ ရက်နေ့၊ မွန်းလွဲ (၁၆:၀၀) နာရီ

၃။ တင်ဒါပုံစံနှင့်တင်ဒါစည်းကမ်း အသေးစိတ်အချက်အလက်များကို အောက်ပါဌာနတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

မြန်မာ့ဆေးဝါးလုပ်ငန်း (ရုံးချုပ်)
ရုံးအမှတ် (၃၇)၊ စက်မှုဝန်ကြီးဌာန၊
နေပြည်တော်။ ဖုန်း-၀၆၇ ၄၀၈၂၇၆

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် မြန်မာ့ဆေးဝါးလုပ်ငန်းမှ ဆေးဝါးစက်ရုံ (အင်းစိန်)နှင့် ဆေးဝါးစက်ရုံ (အင်ရောင်း) တို့အတွက် ဆေးဝါးကုန်ကြမ်း (၄၇၅) မျိုးအား နိုင်ငံခြားငွေဖြင့် အိတ်ဖွင့်တင်ဒါများပေးသွင်းနိုင်ပါသည်။

၂။ ဈေးနှုန်းတင်သွင်းလွှာပုံစံများ - ၈. ၃. ၂၀၁၇ ရက်နေ့
စတင်ရောင်းချမည့်ရက်
တင်ဒါပိတ်မည့်ရက်နှင့်အချိန် - ၇. ၄. ၂၀၁၇ ရက်နေ့၊ မွန်းလွဲ (၁၆:၀၀) နာရီ

၃။ တင်ဒါပုံစံနှင့်တင်ဒါစည်းကမ်း အသေးစိတ်အချက်အလက်များကို အောက်ပါဌာနတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

မြန်မာ့ဆေးဝါးလုပ်ငန်း (ရုံးချုပ်)
ရုံးအမှတ် (၃၇)၊ စက်မှုဝန်ကြီးဌာန၊
နေပြည်တော်။ ဖုန်း-၀၆၇ ၄၀၈၂၇၆

မန္တလေးမြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်
သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ခွင့် လေလံစနစ်ဖြင့်ချထားမည်



စာမျက်နှာ ၂၀ သို့ -

ကော်မီတီစနစ်တကျစိုက်ပျိုးပါက
သစ်တောပြုန်းတီးမှု ကာကွယ်နိုင်

စာမျက်နှာ ၁၅ သို့ -

OPPLE Lighting မှ
ပြည်တွင်း၌ စက်ရုံတည်ဆောက်မည်



စာမျက်နှာ ၂၀ သို့ -